

စာပေါ်မာန်မူဆျု

မောင်ရုပ်ဆိုးကိုချွဲကြသည့်နှင့်

အခြားဝတ္ထုတိများ

ရရန်၊ ဘာ မောင်ကျော်သူ။



၂၀၀၆ ခုနှစ်၊ စာပေါ်မာန်စာမူဆု
ကော်မူများ စတိယခုရ
“မောင်ရုပ်ဆိုးကို ချွဲကြသည့်နှင့်
အခြားဝတ္ထုတိများ”
ရေးသူ - ရရန်သာ မောင်ကျော်ညွှန်

အဖ ဦးအောင်သိုက်၊ အပိ ဒေါ်အေးကြိုင်တို့မှ ၁၉၅၈
ခုနှစ်တွင် ရရန်ချောင်းဖြော် ဓမ္မားသည်။


၁၉၃၉ ခုနှစ်၊ မေလထုတ် ပညာတန်ဆောင်မဂ္ဂလင်းတွင်
စာစတင်ရေးသားခဲ့ပြီး ယနေ့ထုတ်စာနယ်လင်းများ၌ ကမ္ဘာ၊ ဝတ္ထု၊
ဆောင်ပါး၊ တေးသီချင်းများ စဉ်ဆက်ပြုတ် ရေးသားလုက
ရှိသည်။

စာပေါ်မာန်စာမူဆု၊ ပခုဏ္ဍားအုန်းဖေ စာပေဆုနှင့်
နိုင်ငံတော်မှ ချီးမြှင့်သော အခြားစာပေဆုများတွင် စုစုပေါင်း
၇၃ (၈၈) ကြိမ် ရရှိခဲ့ပြီးဖြစ်သည်။

ယခုအခါ သုတေသနလက်ထောက် (၂)၊ မြန်မာနိုင်ငံ
ပညာရေးသုတေသနအဖွဲ့တိုးစီးဌာနတွင် တာဝန်ထမ်းဆောင်ရုံး
စာပေများ ရေးသားလျက်ရှိသည်။

အမည်ရုံးမှာ - ဦးကျော်ညွှန်ဖြစ်သည်။

နေရပ်လိပ်စာ - မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့။



၂၀၀၆ ခုနှစ်၊ စာပေပိမာန်စာမူလူ
ကလေးစာပေ တတိယဆုရ

“မောင်ရွှေပိဿ္ဌာန၏ ချမှတ်ခြင်း
နှင့်
အခြားဝထားတိများ”

ရေရှိသာ မောင်ကျော်ညွှန်

- စီစဉ်တည်းဖြတ်သူ - ဦးညွှန်ဟံ (ညွှန်ဟံ - ကြံးတော်)
စာတည်း (တာဝန်ခံ)
- ဒေါ်တင်မွေး (မွေးကယ်ငယ်)
စာတည်း



စာပေပိမာန်ထုတ် ပြည်သူလက်စွဲစာစဉ်

မောင်ရှုပ်ခါးကို ချစ်ကြသည့်နှင့် အခြားဝတ္ထုတိများ
၂၀၀၈ ခုနှစ်၊ ပထမအကြိမ်၊ အုပ်ရေ ၁၀၀၀

တန်ဖိုး ကျပ်

ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း
စာပေဟိမာန်စာတည်းမှုးချုပ် ဦးမောင်လှိုင် (မောင်ဆွဲယောက်)က
မှတ်ပုံတင်အမှတ် (၀၇၄၉၂) ဖြင့် ရှိက်နှိပ်၍
မှတ်ပုံတင်အမှတ် (၀၉၉၁၁) ဖြင့် ထုတ်ဝေသည်။

ဒီ.တာဝန်အရေးသုံးပါး

- * ပြည်ထောင်စု မပြိုကွဲရေး ဒို့အရေး
- * တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး ဒို့အရေး
- * အချုပ်အခြာအာဏာ တည်တဲ့ခိုင်မြေရေး ဒို့အရေး

ပြည်သူ့သဘောထား

- * ပြည်ပအားကိုး ပုံဆိန်ရှိုး အဆိုးမြင်ဝါဒများအား ဆန့်ကျင်ကြ။
- * နိုင်ငံတော် တည်းပြုမှုးရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို
နှောင့်ယှက်ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
- * နိုင်ငံတော်၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်
နှောင့်ယှက်သော ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ။
- * ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုရန်သူအဖြစ်
သတ်မှတ်ချေမှန်းကြ။

မောင်ရုပ်ဆိုးကို ချစ်ကြသည့်နှင့် အခြားဝထ္ထားများ

နိုင်ငံရေးဦးတည်ချက် (၄) ရပ်

- * နိုင်ငံတော်တည်းဒြှေ့မြေးရေး၊ ရပ်စွာအေးချမ်းသာယာရေးနှင့် တရာ့ ဥပဒေစိုးစိုးရေး။
- * အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး။
- * ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသာစ် ဖြစ်ပေါ်လာရေး။
- * ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ စေတိမီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်ရေး။

စီးပွားရေးဦးတည်ချက် (၄) ရပ်

- * စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
- * ဈေးကွက်စီးပွားရေးစနစ် ပို့ဆောင်ရွက်ရေး။
- * ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့် အရင်းအနှစ်များ ဖိတ်ခေါ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
- * နိုင်ငံတော်စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည့် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူတို့၏ လက်ဝယ်တွင်ရှိရေး။

လူမှုရေးဦးတည်ချက် (၄) ရပ်

- * တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့် အကျင့်စာရိုက္ခားများရေး။
- * အမျိုးဂုဏ်၊ အတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှု အဆောင်အဆုံးများ အမျိုးသားရေးလက္ခဏာများ မပေါ်ပျက်အောင် ထိန်းသိမ်းစောင့်ရောက်ရေး။
- * မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြှုက်ရေး။
- * တစ်မျိုးသားလုံး ကျန်းမာကြုံခိုင်ရေးနှင့် ပညာရည်မြင့်မားရေး။

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	မောင်ရုပ်ဆိုးကို ချစ်ကြသည်	၁
၂။	သံတူကြောင်းကဲ	၁၆
၃။	အေးထွန်းနှင့် ပဲရှည်သီးပင်များ	၃၉
၄။	အလျော်အညွှန်ခံပွဲ	၅၅
၅။	သူခိုးဖြစ်မယ့်လမ်းစ	၇၀
၆။	အရက်မှုးတာ ရှုက်စရာ	၉၀
၇။	မကောင်းမှုကြံးကိုယ်သာခံ	၁၀၄
၈။	ဓားဦးကနေ တဖွေ	၁၂၈
၉။	ညောင်ပင်တဖွေ	၀၀၀
၁၀။	ငယ်စဉ်အခါ ပညာရှာ	၀၀၀
၁၁။	စုပေါင်းညီညာ ပျော်စရာ	၀၀၀
၁၂။	ရိုးသားသူလေး	၀၀၀
၁၃။	ယုန်နှင့်လိပ် အပြေးပြိုင်ပွဲ	၀၀၀
၁၄။	ကျော်ဦး၏ မျက်ရည်များ	၀၀၀
၁၅။	နှိုင်ဦး ငိုလေပြီ	၀၀၀
၁၆။	ကာကွယ်ဆေး	၀၀၀

မောင်ရုပ်ခိုးကို ချစ်ကြသည်နှင့် အခြားဝတ္ထုတိများ

မောင်ရုပ်ဆိုးကို ချစ်ကြသည်

ဖေဖေနဲ့မေမေက ကျွန်တော့ကို နာမည်ပေးထားတယ်။
ကင်ပွန်းတပ်ပြီး ပေးထားတာပါပဲ။ ကျွန်တော့နာမည်က “လူချော”
တဲ့။ ဖေဖေနဲ့မေမေက ကျွန်တော့ကို လူလည်းလှု ချောလည်းချော
ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပေးထားတာပါ။

ဒါပေမယ့် ကျွန်တော့ကိုယ်ကျွန်တော် မှန်ထဲမကြည့်ဘူး။
ကျွန်တော့ရုပ်ရည်က ကြည့်ရတာ တော်တော်ဆိုးတယ်။ အသားက
အိုးမည်းခဲ့၊ မျက်လုံးက ပြေားပြေားပြေား သွားက ခပ်ကျကျဆိုတော့
မှန်ထဲက ကျွန်တော့ရုပ်ကို ကျွန်တော်တောင်မှ လန့်သွားတာပဲ။
အဲဒီလောက် အရှပ်ဆိုးတာပါ။ ဒါကြောင့် ထင်ပါရဲ့။ ကျွန်တော့ကို
တစ်ရွာလုံးက လှချောလို့ မခေါ်ကြတော့ဘူး။ ကျွန်တော်နဲ့
လိုက်ဖက်မယ့်နာမည်ကို ရွေးပြီးခေါ်ကြတာပါ။ “ရှပ်ဆိုး” တဲ့။

ကျွန်တော့သူငယ်ချင်းတွေက ကျွန်တော့ကိုခေါ်ရင်လည်း
ရှပ်ဆိုးလို့ ခေါ်တာပါပဲ။ သူငယ်ချင်းအချင်းချင်း ချစ်လို့ ခင်လို့
ချစ်စနိုးခေါ်ကြတာ ခေါ်ကြပါစေ။ ကျွန်တော် စိတ်မဆိုးပါဘူး။
ရှပ်ဆိုးလို့ ချစ်စနိုးခေါ်ကြတာကို သဘောကျပါတယ်။

၂ မောင်ရုပ်ခါးကို ချစ်ဖြေသည့်နှင့် အခြားဝထ္ထာဖို့များ

တစ်ချို့ကျတော့လည်း ကျွန်တော့လိုမျိုး မဟုတ်ဘူး။ ချစ်စနီး ခေါ်တာကို သဘောမကျဘူး။ ကျွန်တော်တို့အတန်းထဲမှာ ၀၀ ကတ်ကတ်၊ ပုံပုံလုံးလုံးနဲ့ ကြည့်လိုလှတဲ့ ကလေးမတစ်ယောက် ရှိတယ်။ သူ့နာမည်က “လှလှငြေး” တဲ့။ လှလှငြေးကို ကျွန်တော့ သူငယ်ချင်းမြင့်လွင်က ချစ်စနီးနဲ့ခေါ်လိုက်တယ်။

“ဝက်တောင်းမလေး” လိုပေါ့။

ဝက်တောင်းမလေးလို့ အခေါ်ခံလိုက်ရတဲ့ လှလှငြေးက မြင့်လွင်ကိုစိတ်ဆိုးပြီး ကက်ကက်လန် ရန်တွေ့တော့တာပဲ။ လှလှငြေးက ရန်တွေ့ရုံနဲ့တင် အားမရဘူး။ ဆရာမဆီသွားပြီး တိုင်ပါလေရော့။ ဆရာမက မြင့်လွင်ကို ခေါ်ပြီး လှလှငြေး စိတ်ကျေနပ်လောက်အောင် ဒဏ်ပေးလိုက်တယ်။ မြင့်လွင်ခမျာ မှတော့ အတော်ကလေးကို အိုသွားတာပေါ့။

“ငါက ခင်လို့တာကို ဆရာမတိုင်တယ်၊ မသာမလေး လှလှငြေး နောက်ဆိုရင် ဘယ်တော့မှ မစတော့ဘူး”

မြင့်လွင်က ကျွန်တော်ဆိုတဲ့ ရုပ်ဆိုးကို လာပြီးပြောပြနေတယ်။ ရှုံးမဲ့နေတဲ့ မြင့်လွင်ကို ကျွန်တော် သနားလိုက်တာ။

“သူက စတာ၊ နောက်တာကို မတိုက်ဘူး။ သူ မကြိုက်တာကို နောင်မလုပ်နဲ့တော့နော် သူငယ်ချင်း”

“မင်းကိုလည်း လှချောလို့မခေါ်ဘဲ ရုပ်ဆိုးလို့ခေါ်တာပဲ။ မင်းကရော ရုပ်ဆိုးလို့ခေါ်တာကို စိတ်ဆိုးမှာလား။ မင်း စိတ်ဆိုးတယ်ဆိုရင် ရုပ်ဆိုးလို့ မခေါ်တော့ဘူးနော်”

မောင်ရုပ်ခါးကိုချစ်ဖြေသည်

“သူငယ်ချင်းရာ . . . ငါရုပ်က တကယ့်ကိုဆိုးတာကဲ့ ငါရုပ် ဆိုးလို့ခေါ်တာ စိတ်မဆိုးပါဘူး။ ငါကို မင်းကြိုက်သလို ခေါ်သာ ခေါ်။ ငါ သဘောကျတယ်”

“မင်းက တော်တော် သဘောထားကြီးတာပဲဘူ့”

ကျွန်တော်ဆိုတဲ့ ရုပ်ဆိုးကို “သဘောထားကြီးတယ်” လို့ မြင့်လွင်က မှတ်ချက်ပေးရုံတင်မဟုတ်ပါဘူး။ သူငယ်ချင်းတွေ အားလုံးက ပြောကြတာဆိုတော့ ကျွန်တော် ဝမ်းသာရတာပေါ့။

* * *

“အဆင်းဆိုတာက ကြည့်ဖို့မြင်နိုင်တဲ့ ရုပ်ရည်ရှုပကာမျိုးလို့ ကြည့်လို့မမြင်နိုင်ဘူး။ လူဆိုတာက အဆင်းလှဖို့ထက် အချင်းလှဖို့က ပိုပြီးအရေးကြီးတယ်။ ရုပ်ရည်ချောမောလှပပြီး အဆင်းလှရုံနဲ့ လူရာမဝင်နိုင်ဘူး။ အဆင်းလှရုံလှလိုကတော့ မင်းတို့မြင်ဖူးတဲ့ ကျိုးအာသီးလို့မျိုးပဲ။ ကျိုးအာသီးဆိုတာ အဆင်းလှပေမယ့် ဘာမှာအသုံးမဝင်ဘူး။ အသုံးမကျဘူး။ အဆင်းလှရုံလှပြီး အချင်းမရှိတဲ့ ကျိုးအာသီးလို့မျိုးမဖြစ်ကြပါစေနဲ့။ အဆင်းမလှပေမယ့် အချင်းလှလို့ အသုံးဝင်၊ အသုံးကျတဲ့ ပို့ဆိုးလို့မျိုးဖြစ်အောင် ကြိုးစားကြပါကွုယ်”

ကျွန်တော်တို့ စတုတွေတန်းကို သင်ပေးနေတဲ့ ဆရာဦးချမ်းအေးက “အဆင်းနှင့် အချင်း” ရဲ့တန်ဖိုးကိုရှင်းပြပြီး ဆုံးမလမ်းညွှန် သွှန်သင်ပေးထားတယ်။ ဆရာပြောတဲ့ ကျိုးအာသီးကိုရော ပို့ဆိုးသီးကိုပါ ကျွန်တော် မြင်ဖူးတာပေါ့။

၆၁ မောင်ရုပ်ခါးကို ချစ်ဖြေသည့်နှင့် အခြားဝထ္ထာတိများ

ကျိုးအာသီးမှည့်ခိုန်ဆိုရင် နိုဒ်ရဲရဲကျိုးအာသီးတွေက မီးလုံးနှစ်လေးတွေကို ချိတ်ဆွဲထားသလိုမျိုးပဲ။ ကြည့်လို့ သိပ်လူတယ်။ သိပ်လှတဲ့ ကျိုးအာသီးမှည့်ကို သဘောကျေတယ်ဆိုပြီး ဆွဲတဲ့အဲ့ကြည့်လိုက်ပါလား။ ကျိုးအာသီးမှည့်ရဲ့ အပေါ်ယံအခွဲက ပါးပါးလေးရယ်။ ဆွဲတဲ့မယ်လို့ ကိုင်လိုက်ရှုနဲ့ “ပျို့” ခနဲ့ကဲတော့တာပဲ။ ကျိုးအာသီးမှည့်အတွင်းသားတွေ လက်ထဲမှာပေကျေသွားရော်။ ကျိုးအာသီးမှည့်ရဲ့အတွင်းသားက မည်းညွစ်ည်စ် စွဲ့စွဲ့ရရှု အနဲ့ကလည်း အော်နှုန်းလုံးနာစရာ။ ရွှေရှာဖို့သိပ်ကောင်းတယ်။ ဒါကြောင့် ကျိုးအာသီးမှည့်နှစ်ရဲ့လှုလှယပလေးတွေကို ဘယ်သူကမှ အရေးလုပ်မနေကြဘူး။

ပိုနဲ့သီးကျပ်နှင့်တော့ မျက်နှာပြင်က အဖွဲ့အစည်းတွေနဲ့ ကြည့်လို့အရှင်ဆိုးတယ်။ ဒါပေမယ့် အရှင်ဆိုးတဲ့ ပိုနဲ့သီးကိုတော့လူတွေက အရေးလုပ်ကြတယ်။ တန်ဖိုးထားကြတယ်။ အရေးလုပ်တန်ဖိုးထားမှာပေါ့။ ပိုနဲ့သီးမှည့်ကို ခဲ့လိုက်တာနဲ့ အနဲ့က မွေးသင်းနေတော့တာပဲ။ ပိုနဲ့စွေ့ပေါ်ကပ်နေတဲ့ အသားကလည်း ဝင်းဝင်းဝါဝါ ချစ်စရာကောင်းတယ်။ စားကြည့်လိုက်တော့ အရသာက ချိမှုချိ။ ဒီတော့ လူတွေက ပိုနဲ့သီးကို အရေးလုပ်ကြတယ်။

အကြည့်တန် အရှင်ဆိုးတဲ့ ကျွန်တော့အတွက် အသိတစ်ခုတိုးလာတဲ့အပြင် ပိုနဲ့သီးလို့မျိုး အချင်းလှုအောင် ကြိုးစားလို့တဲ့ စိတ်တွေ ရင့်သန်လာပါရော်။

* * *

ကျွန်တော်တို့ကောင်းမှာ အသင်းငါးသင်းရှိတယ်။ ကျွန်စစ်သားအသင်း (အဝါရောင်း) ဘူးရင့်နောင်း (အပြာရောင်း)

အလောင်းဘူားအသင်း (အနီရောင်း) ပန္တလအသင်း (အပြာရောင်း) နဲ့ အနော်ရထာအသင်း (လိမ္မာရောင်း) တို့ပါပဲ။

ကျွန်တော်က ကျွန်စစ်သားအသင်း (အဝါရောင်း) ရဲ့ အသင်း ခေါင်းဆောင်ပါ။ ကျွန်တော်တို့ဆရာ ဦးချမ်းအေးက အသင်းငါးသင်းကို နေ့စဉ် အလုပ်ညွှန်တော့ဝန် ခဲ့ဝေပေးထားတယ်။ အသင်းလိုက် နေ့စဉ်ဆောင်ရွက်မှုတွေကို အကဲဖြတ်အမှတ်ပေးနေတာပေါ့။ အမှတ်အများဆုံးရတဲ့အသင်းကို ဂုဏ်ပြုတဲ့အနေနဲ့ အသင်းရဲ့အလုပ်ကို ထိပ်ဆုံးမှာ တင်ပေးထားတယ်။ ကျွန်တော်ခေါင်းဆောင်တဲ့ အဝါရောင်းအလုပ်လေးက ထိပ်ဆုံးနေရာမှာ အမြဲတမ်းပဲ။ အထက်ကနေ အောက်ပြန်ကျမလာအောင်လို့ ထိန်းထားရတာပေါ့။

ကျွန်တော်အသင်း တာဝန်ကျေတဲ့နေ့ဆိုရင် ဆရာ၊ ဆရာမတွေသုံးတဲ့ အိမ်သာတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေသုံးတဲ့ အိမ်သာတွေကို သန့်ရှင်းရေးလုပ်ဖို့ ဘယ်သူကိုမှ တာဝန်ပေးမနေတော့ဘူး။ အိမ်သာသန့်ရှင်းရေးတာဝန်ကို ကျွန်တော်ကိုယ်တိုင်တာဝန်ယူပြီး ဆောင်ရွက်လိုက်တာပါပဲ။

ဆရာ၊ ဆရာမတွေသုံးတဲ့ အိမ်သာတွေကတော့ သိပ်ပြီး မည်ပတ်လှုဘူး။ ရေလောင်းပြီး တံမြက်စည်းနဲ့ လှည်းလိုက်ရုပါပဲ။ ကျောင်းသူ၊ ကျောင်းသားတွေသုံးတဲ့ အိမ်သာကျေတော့ နည်းနည်းည်ပတ်တယ်။ အနဲ့အသက်ကလည်း ထောင်းခနဲ့ ထောင်းခနဲ့ ရွှေတတ်တဲ့သူဆိုရင် တင်းပေါ့အန်မှာ သေချာတာပေါ့။ ရေကို ဖော်ဖော်သီးသီးလောင်းပြီး ဆေးကြောလိုက်ရတာ မောမှုမော်။

ထပ်ကာထပ်ကာ ရေလောင်းဆေးကြော်ပြီးလို့ အနဲ့အသက်မထွက်တော့မှပဲ အိမ်သာထဲက ထွက်ခဲ့ရတာ။ အဲဒီအိမ်သာသန့်ရှင်းရေးကောင်းလို့လည်း ကျွန်တော်အသင်းရဲ့ အဝါရောင်အလံကထိပ်ဆုံးမှာချည်းရှိနေတာပေါ့။ ကျွန်တော်တို့ တာဝန်ကျေတဲ့နေသန့်ရှင်းရေးလုပ်ဆောင်တာမျိုး ဘယ်အသင်းမှ မိအောင်မလုပ်နိုင်ကြဘူး။

ကျွန်တော်ဟိုဆရာ ဦးချမ်းအေးက ကျွန်တော်တို့ အဝါရောင်အသင်းကို ကျောင်းသူ၊ ကျောင်းသားတွေရှေ့မှာ မကြာခဏထုတ်ဖော်ချိုးကျူးမှုပေးတယ်။ ချိုးကျူးမှုလိုက်ရတော့ ကျွန်တော်နဲ့ အတူ အသင်းသူ၊ အသင်းသားအားလုံး ဝမ်းသာရတာပေါ့။ ဒီထက်မကတိုးတိုးပြီး ဆောင်ရွက်လိုတဲ့စိတ်တွေ ထက်သန်နေတော့ တာပါပဲ။

* * *

ကျွန်တော်သူငယ်ချင်း နိုင်ဦးတစ်ယောက် နေမကောင်းလိုတဲ့ ကျောင်းမတက်နိုင်တာ လေးငါးရက်လောက်တောင် ရှိနေပြီ။ ပထမနှစ်ဝက်ဆုံး စာမေးပွဲကလည်းနီးနေပြီ။ သီတင်းနှစ်ပတ်လောက်ပဲ လိုတော့တယ်။ ကျောင်းမတက်နိုင်တဲ့ သူငယ်ချင်းနိုင်ဦးအတွက် ကျွန်တော် စိတ်ပူတာပေါ့။ ပထမနှစ်ဝက်စာမေးပွဲမဖြေဆိုနိုင်မှာကို စိုးရိမ်နေမိတယ်။

ဒါနဲ့ ကျောင်းဆင်းတာနဲ့ အိမ်ကိုမပြန်သေးဘဲ နိုင်ဦးဆီသွားခဲ့တယ်။ နိုင်ဦးတို့အိမ်ရောက်တော့ သူမိဘတွေကို မတွေ့

ရဘူး။ ယာတောထဲက ပြန်မရောက်ကြသေးတာဖြစ်မယ်။ နိုင်ဦးကတော့ အိပ်ရာပေါ်မှာ မို့န်းနေတယ်။ ကျွန်တော်ခြေသံ ကြားလိုက်လိုထင်ပါရဲ့။ မျက်လုံးပွင့်လာတယ်။ မျက်လုံးဖွင့်လိုက်တော့ ကျွန်တော်ကို မြင်သွားပါရော။

“ရုပ်ဆိုပါလား၊ ထိုင်ပါဦးကွား။ ဟောဒီမှာ ရေနေးကြမ်းတွေရှိတယ်။ ရေနေးကြမ်းလည်းသောက် ဟောဒီမှုန့်ကိုလည်း စားဦးကွား။

နိုင်ဦးက အိပ်ရာပေါ်မှာထုတိပြီး ကျွန်တော်ကို ဓည့်ခံနေတယ်။

“မှုန့်ကို မင်းပဲစားပါကွား။ ငါ မစားချင်ပါဘူး။ မင်းနေမကောင်းတာ သက်သာပြီလား”

“အဖျားရှိနေသေးတယ်ကွား၊ ကျောင်းတက်ချင်လျှပြီကွား။ အဖျားကလည်း မကျေသွားဖြစ်နေတယ်”

“နေကောင်းတော့မှပဲ ကျောင်းတက်ပေါ့ကွား။ မင်းဆီကို ငါလာတာက မင်းရဲ့မှုတ်စုစာအုပ်တွေကို လာယူတာ။ မင်းကျောင်းပျက်တဲ့ရက်တွေမှာ သင်ပေးထားတဲ့ မှုတ်စုတွေကို ကူးပေးထားမယ်လေ။ နေကောင်းတော့ စာကျက်လို့ရအောင်ပေါ့ကွား”

“ဟာ . . . ဝမ်းသာလိုက်တာကွား။ ကျေးဇူးလည်း သိပ်ပြီးတင်တာပဲ”

နိုင်ဦးမျက်နှာလေးက ကြည်လို့ ရွှင်လို့။ တော်တော်လေးကို ဝမ်းသာနေတယ်။

“မင်း နေကောင်းတဲ့အခါမှာ ဆရာသင်ပေးထားတဲ့ သချာပုစ္စာတွေကို ငါ နားလည်သလောက် ရှင်းပြပေးဦးမယ်။ မင်းနေကောင်း အောင်သာနေ။ ကျောင်းမတက်ရလို့ စိတ်ပူမနေနဲ့”

၈ မောင်ရုပ်ခါးကို ချုပ်ဖြန့်မျှ

နိုင်္ခီးကို အားပေးစကားပြောပြီး နိုင်္ခီးဆီက မှတ်စုစာအပ်တွေ ယူလာခဲ့တယ်။

အိမ်ပြန်ရောက်တော့ အမေ ထမင်းချက်ဖို့ ရေခွဲ၊ ထင်းခွဲပေးပြီးတွေမှာပဲ နိုင်္ခီးရဲ့ မှတ်စုစာအပ်တွေကို ကူးပေးလိုက်တာပေါ့။

ပထမနှစ်ဝက်စာမေးပွဲကို နိုင်္ခီး ဖြဖနိုင်ပါတယ်။ အဆင့်သံးတောင် ချိန်လိုက်သေးရဲ့။

“နေမကောင်းလို့ ကျောင်းပျက်ခဲ့ရပေမယ့် မှတ်စုတွေကို စုံအောင်ကူးပေး၊ သချာပုဇွာတွေကို ရွင်းပြပေးတဲ့ ရုပ်ဆိုးရဲ့ ကျေးဇူးကြောင့် နှစ်ဝက်စာမေးပွဲကို အောင်မြင်အောင် ဖြစ်ဖို့နိုင်ခဲ့တာပါ။ မင်းကို ငါ ကျေးဇူးအများကြီးတင်တယ်က္ခာ”

နိုင်္ခီးကပြောတော့ ကျွန်တော် အလွန်ကို ပျော်သွားတာပဲ။

* * *

ကျွန်တော့တို့ရှာမှာ သားထောက်မြေးခံမရှိတဲ့ အဘိုးအဘွားလင်မယား နှစ်ယောက်ရှိတယ်။ အရွယ်က အိုမင်းနေကြပြီဆိုတော့ သန်သန်စွမ်းစွမ်း မဟုတ်ကြတော့ဘူး။ သူတို့ဘာသာ ရေခံပဲ၊ ထင်းခွဲနေကြရရှာတယ်။ တစ်နှေ့တူန်းက မွန်းတည့်ချိန်လောက်မှာပေါ့။ ကျွန်တော်က ကျောင်းအသွားမှာ ထင်းတစ်စဉ်းထမ်းလာတဲ့ အဘိုးကြီးကို တွေ့တော့တာပဲ။ ဒယီးဒယိုင်နဲ့ မနိုင်မန်းထမ်းလာတာပဲ။ မွန်းတည့်နေဆိုတော့ ပူဗျာပူဗျာ။ အဘိုးကြီးခများမှာ ချွေးတွေ့ကလည်း တစ်ကိုယ်လုံး ရှဲရှိနေတာပဲ။ သနားစရာကောင်းတဲ့ အဘိုးကြီးကိုကြည့်ပြီး ကျွန်တော် မနေနိုင်တော့ဘူး။

မောင်ရုပ်ခါးကိုချုပ်ဖြန့်မျှ

၁

“အဘ . . . အဘဆီက ထင်းစည်းကို ကျွန်တော့ပေးပါ။ အဘအိမ်ရောက် ကျွန်တော် လိုက်ပို့ပေးပါမယ်”

“လူလေး မထမ်းနိုင်ပါဘူးကွုယ်။ အဘဘာသာ ထမ်းသွားပါမယ်။ ရောက်လုခါနီးပါပြီ”

အဘိုးကြီးက တုန်တုန်ယင်ယင်နဲ့ ငြင်းနေတယ်။

“ကျွန်တော် ထမ်းနိုင်ပါတယ် အဘရာ။ ကျွန်တော် ထမ်းပို့ပေးပါရော့။ အဘထင်းစည်းကိုသာ ကျွန်တော့ပေးပါ”

ကျွန်တော်က စွဲတ်အတင်းပြောလိုက်တော့မှာပဲ ထမ်းလာတဲ့ ထင်းစည်းကို ကမ်းပေးတယ်။ အဘိုးကြီးဆီက ထင်းစည်းကို ကျွန်တော်ပုံးပေါ်တင်ထမ်းပြီး လိုက်ပို့ပေးလိုက်တာပေါ့။

“ကျွန်းမာမယ့် ငါမြေး၊ ချမ်းသာမယ့် ငါမြေး။ လိမ္မာလိုက်တာကွယ်။ ငါမြေးလေး ကျွန်းမာပါရော့။ ငါမြေးလေး ချမ်းသာပါရော့”

လမ်းတစ်လျှောက်လုံး အဘိုးကြီးက ဆုတွေပေးနေတော့တာပဲ။ အိမ်ရောက်အောင်ပို့ပေးပြီး ကျွန်တော်လည်း ကျောင်းတက်မိအောင် ပြန်ပြီးရတာပေါ့။ ကြံးတုန်းကြံးခိုက် ကူးညီလိုက်ရတာ အမ်းဝမ်းသာတာပဲ။

* * *

ဒီလိုနဲ့ပဲ ရုပ်ဆိုးတဲ့ကျွန်တော့ကို ဆရာ၊ ဆရာမတွေနဲ့ ရွှာသူ ရွှာသားတွေကလည်း ချစ်ကြ၊ ခင်ကြတယ်။ သူငယ်ချင်းတွေကလည်း ကျွန်တော့ကို သိပ်ချစ်ကြတာပဲ။ ကျွန်တော်ကလည်း အများတကာ မှန်းတီးမယ့် စကားကိုမပြောဘူး။ အများ စက်ဆုပ်ရှိရှာမယ့်

၁၀ မောင်ရုပ်ခါးကို ချစ်ဖြေသည့်နှင့် အခြားဝတ္ထုတိများ
အပြုအမူကိုရှေ့သွင်တယ်။ “မေတ္တာတံ့” လို့ အပြောခံရမှာကို
သေမှာလောက်ကြောက်တယ်။

ကျွန်တော်တို့ဆရာ ဦးချမ်းအေးပြောတဲ့ ပိဋ္ဌသီးလို့ အချင်းလှ
တာမျိုးဖြစ်အောင် ကြိုးစားနေရတာပေါ့။ အပြောအဆို၊ အနေ
အထိုင် ယဉ်ကျေးလိမ္မာနေတော့ ကျွန်တော့ကို လူတိုင်းက ချစ်ကြ
တာပေါ့ပျော့။

* * * *

သတ္တာကြောင်းပွဲ

“ရေဒီယိုအသံ ကျားလိုက်သည်”

မြင့်ခိုင်ရေးလာခဲ့သောစာကြောင်းကို ဆရာဦးချမ်းအေးက
သင်ပုန်းကြီးပေါ်မှာ ရေးပြလိုက်သည်။

“မြင့်ခိုင်က သူစာပိုဒ်ထဲမှာ အဲဒီလိုရေးထားတယ်။ တပည့်တို့
သေသေချာချာ စဉ်းစားကြည့်ကြစမ်းကွာ့။ ရေဒီယိုအသံ
ကျားလိုက်သည်လို့ ကတို့ယပင့်ရေးချု ဝစ္စနှစ်လုံးပေါက်ကျားနဲ့
ရေးထားတယ်။ မြင့်ခိုင်ရေးတဲ့ ကျားက ဘာကျားဖြစ်မလဲကွာ့”

“တောထကကျားပါ ဆရာ”

“ဟုတ်တယ်။ အဲဒီတော့ သူစာကြောင်းရဲ့ အဓိပ္ပာယ်က
ရေဒီယိုအသံကို ကျားက လိုက်နေတယ်လို့ ဖြစ်နေတယ်။ အမှန်
တကယ် သူရေးတာက ရေဒီယိုအသံကို သူနားနဲ့ ကြားလိုက်ပါ
တယ်လို့ရေးတာ။ ယပင့်ကျားနဲ့ ယရစ်ကြား ရေးတာလွှဲတာနဲ့
အဓိပ္ပာယ်ကလည်း ကွဲလွှဲမသွားဘူးလား”

“အဓိပ္ပာယ်ကွဲသွားပါတယ် ဆရာ”

“အဲဒါ ဆရာတို့မြန်မာစာရဲ့ တန်ဖိုးတစ်ခုပဲကွဲ့။ ဆရာတို့
မြန်မာစာပေမှာ စာလုံးတစ်လုံးစိဟာ သူအဓိပ္ပာယ်နဲ့သူ ရှိတယ်ကွဲ့။”

၁၂ မောင်ရုပ်ခါးကို ချစ်ကြသည်နှင့် အခြားဝထ္ထာဖြီများ

အသံချင်းတူပေမယ့် အဓိပ္ပာယ်ချင်းကျတော့ မတူဘူး။ အဲသလို အသံတူပြီး အဓိပ္ပာယ်အကြောင်းအရာကဲ့လွှဲတဲ့ သံတူကြောင်းကဲ့တွေကို တပည့်တို့ ခွဲခွဲခြားခြား မှတ်သားထားကြဖို့ လိုအပ်တယ်။ သံတူကြောင်းကဲ့တွေကို ပေါ့ပေါ့ဆဆရေးမိရင်၊ ဆိုလိုတာက တခြား၊ အဓိပ္ပာယ်ပေါ်လွင်နေတာက တခြားဖြစ်တတ်တယ်။ သံတူကြောင်းကဲ့ကို ဖြစ်ကတတ်ဆန်းရေးမိလို့ လက်တွေ့အခက်အခဲ ဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်မှန်သာမကတစ်ခုကို ဆရာ ပြောပြည့်မယ်”

* * *

“တို့ရန်ချောင်းမြို့နယ်တဲ့မှာ နတ်ကန်းလို့ရွာဆိုတာရှိတယ်။ နတ်ကန်းလို့ရွာက ပင်ချောင်းရဲ့ တောင်ဘက်ဘေးမှာရှိတယ်။ ဆောင်းအခါမှာ ကြက်သွန်စိုက်ကြတယ်ကဲ့ဗျား။ ဟိုတူန်းက ရွာတွေကို ဆယ်အိမ်ခေါင်းတွေက အုပ်ချုပ်ပြီး၊ ခု အုပ်စုလိုခေါ်တဲ့ ယခင်က ဒိုင်နယ်တွေကိုတော့ သူကြီးတွေက အုပ်ချုပ်ရတဲ့ကာလမှာပေါ့ကွား”
အစချို့ပြီး ဆရာက ပြောပြလေတော့သည်။

တပည့်များက ဆရာပြောမည့်စကားကို စိတ်ပါဝင်စားစွာ နားလိုက်ထောင်နေကြသည်။

“နတ်ကန်းလို့ရွာအပိုင်ကို အုပ်ချုပ်ရတဲ့သူကြီးက နတ်ကန်းလို့ရွာသား ဆယ်အိမ်ခေါင်းဆီ စာရေးပေးလိုက်သတဲ့ သူရေးတဲ့ စာကတော့ကွား . . .

နတ်ကန်းလို့ရွာကို ကြက်သွန်ခံ လာကောက်မည်။ အဆင်သင့်လုပ်ထားပါ။

သံတူကြောင်းကဲ့

၁၃

ဆရာချမ်းအေးက သူကြီးရေးပေးသည့် အထက်ပါစာပိုင်ကို သင်ပုန်းကြီးပေါ်တွင် ထင်ထင်ရှားရှား ရေးပြလိုက်သည်။

“စာပိုင်ထဲမှာ ဒီအတိုင်း ရေးပေးလိုက်တာပေါ့။ ဒီတော့ နတ်ကန်းလို့ရွာသား ဆယ်အိမ်ခေါင်းကလည်း သူကြီးမင်းမှာ လိုက်တဲ့ ကြက်သွန်ခံတွေရအောင် ရွာအနောက်ဘက်မှာ ကြက်သွန်ခံတွေပြီး ပုံထားဖို့ခြင်းထားတယ်။ သူကြီးမင်းလည်း ရောက်လာရော သူကြီးမင်းလိုချင်တဲ့ ကြက်သွန်ခံကတော့ အဆင်သင့်ပါပဲဆိုပြီး ရွာအနောက်ဘက် ကြက်သွန်ခံအပုံကြီးကို ပြလိုက်သတဲ့။ အဲဒီတော့ သူကြီးမင်းက ဒေါသဖြစ် စိတ်ဆိုးတော့ တာပဲ။ ငါတောင်းဖို့လာတာက မင်းပြတဲ့ ကြက်သွန်ခံ မဟုတ်ဘူးကွား။ မင်းကြက်သွန်ခံတွေကို ဘာလုပ်ရမှာလဲ ကြက်သွန်စိုက်တဲ့မေးအတွက် ကြက်သွန်စိုက်အခွန်တော်ကောက်ခံဖို့ ငါလာတာကွား”လို့ ဒေါသတော်ကြီး အော်ပြောလိုက်သတဲ့။ ဒီတော့ နတ်ကန်းလို့ရွာသား ဆယ်အိမ်ခေါင်းက သူကြီးမင်း ရေးပေးလိုက်တဲ့စာကို ထုတ်ပြလိုက်တယ်။ သူကြီးမင်း ရေးပေးလိုက်တဲ့စာထဲမှာ ခခွေးဝဆဲ သေးသေးတင်နဲ့ခွဲထားတော့ ကြက်သွန်ရဲ့အခုပဲဆိုပြီး ကျေပ်ကတော့ ကြက်သွန်အခုပဲတွေကိုပဲ စုပုံထားလိုက်တာပေါ့။ သူကြီးမင်းလိုချင်တဲ့ အခွန်တော်ဆီရင် ခခွေးဝဆဲနယတ်ခွန်လို့ ရေးလိုက်ရောပေါ့ သူကြီးရယ်။ တစ်ခါတည်း အဆင်ပြောဆွားမှာပဲ။ ခုတော့ သူကြီးမင်းရဲ့စာအရ ကြက်သွန်ခံပဲ စုထားတယ်။ ကြက်သွန်စိုက်တဲ့ အခွန်တော့ ကိုတော့ မစုရသေးဘူး။ ဒါကြောင့် သူကြီးမင်း နောက်တစ်ခေါက်

၁၄ မောင်ရုပ်ခါးကို ချစ်ကြသည့်နှင့် အခြားဝတ္ထုတိများ

ကြခဲ့ပါ။ အဆင်ပြေအောင် ဆောင်ရွက်ထားပါမယ်လို့
ဆယ်အိမ်ခေါင်းက ပြောလိုက်တော့ သူကြီးမင်းလည်း
ဟုတ်ပါရဲ့ကွားဆုံးပြီး ခပ်ရှုက်ရှုက်နဲ့ ပြန်သွား ရသတဲ့ကွာ”

ဆရာပြောပြလိုက်သော ဖြစ်ရပ်မှန်သာကေကို တပည့် များ
သဘောကျနေကြသည်။

* * *

“နတ်ကန်းရွာကို ကြက်သွန်ခံကောက်ချင်လို့ ရေးပေး
လိုက်တဲ့ သူကြီးမင်းရဲ့စာကို သာကေယူ မှတ်သားကြရမယ်။
သူကြီးမင်းမှာတော့ သတ်ပုံအရေးမှားလို့ သူလိုချင်တဲ့ဆန္ဒ တစ်ခါ
တည်းမပြည့်ဝတဲ့အပြင် နတ်ကန်းရွာသား ဆယ်အိမ်ခေါင်းက
သူသတ်ပုံအမှားကို ထောက်ပြလို့ အရှုက်ကွဲခဲ့ရတယ် မဟုတ်လား။
မင်းတို့လည်း သံတူကြောင်းကွဲသတ်ပုံတွေကို ကွဲကွဲပြားပြား၊ ခွဲခွဲ
ခြားခြား မရေးရင်တော့ အဓိပ္ပာယ်လွှဲပြီး ရယ်စရာဖြစ်နေမယ်။
မြင့်ခိုင်ရေးသလို ရေဒီယိုအသံကို ကျားကလိုက်သလိုမျိုး ဖြစ်နေ
မယ်နော်။ စာရေးတဲ့အခါမှာ သံတူကြောင်းကွဲသတ်ပုံတွေကို
သူအဓိပ္ပာယ်နဲ့သူ ပေါ်လွှင်အောင် ရေးကြရမယ်။ စာရေးသားတဲ့
အခါမှာ လေးလေးနှက် သတိမူရမယ့်အချက်ပဲ”

အသံတူပြီး အဓိပ္ပာယ်မတူသော သံတူကြောင်းကွဲသတ်ပုံ
များကို ဆရာဦးချမ်းအေးက ရှင်းပြပေးနေသည်။ မြင့်ခိုင်နှင့်
အတန်းဖော်များကလည်း စိတ်ဝင်စားနေကြသည်။ မြင့်ခိုင်နှင့်

သံတူကြောင်းကဲ့

အတန်းဖော်ကလေးများသည်ကား မြန်မာစာပေအမွှအနှစ်
များကို ဆက်လက်ထိန်းသိမ်းနေကြမည့် မျိုးဆက်သစ်ကလေး
များပင် မဟုတ်ပါလော့။

* * * * *

ဖခင်ကြီး၏ ရှုတ်တရက်အမေးကြောင့် အေးထွန်း ခြေလှမ်း
များတန့်သွားသည်။

“ဟူတ်တယ် အဖော် သည်နေ့တစ်ရက်တည်းပဲ ရေကစား
ရတော့မှာ။ သား ရေကစားသွားတော့မယ်နော်”

အေးထွန်းတို့ရွာဓလေ့အရ သကြံန်အကျနော့၊ အကြော်နော့
အတက်နော့များ၌သာ ပျော်ပွဲရွင်ပွဲများ စည်ကားသည်။ နှစ်ဆန်း
တစ်ရက်နေ့တွင် နှစ်ဦးမဂ်လာ ကောင်းမှုကုသိုလ်ဒါနပွဲများကို
ပြုလုပ်ကြသည်။

“အရင်ရက်တွေကလည်း တစ်နေကုန်၊ တစ်နေခန်း ကစားခဲ့
ရပြီပဲကွာ့။ ခုမနက်တော့ ရေကစားမသွားပါနဲ့ပါး။ အဖော် ပရှည်
သီးပင် စိုက်ရအောင်နော်”

“ဟာ . . . အဖော်လည်းပျာ့။ ပရှည်ပင်စိုက်တာပဲ၊ နောက်
နေ့မှစိုက်လည်း ဖြစ်ပါတယ်”

“မဖြစ်ဘူးကွာ့။ သည်နေ့ အတက်နေ့မှာ အခါယူပြီး
စိုက်ရမယ်”

အတက်နေ့တွင် စားပင်စိုက်သည်မှာ အေးထွန်းတို့ရွာ၏
ဓလေ့တစ်ခုဖြစ်ပါသည်။ ထိုကြောင့် အတက်နေ့တွင် အိမ်တိုင်း
အိမ်တိုင်း၌ တစ်နှင့်တစ်ပိုင် စားပင်များကို စိုက်ကြသည်။

အေးထွန်းသည် သူ့ဆယ်၏စကားကို မလွန်ဆန်ရဲ့၊ ထိုကြောင့်
သူ့လက်ထဲမှ ရေဖလားကို အောက်သွှေပြန်ချလိုက်ရသည်။ ဖခင်နှင့်
အတူ ပရှည်ပင်စိုက်ရပေတော့မည်။

* * *

အေးထွန်းနှင့် ပရှည်သီးပင်များ

ရွှေ့ခြားတွင်ရှိနေသော ရေသဘင်မဏ္ဍာပ်အသံစက်မှ သကြံန်
တေးသံကား မြှေးကြော်နေ၏။

နှေ့အတာပွဲ၏ အတက်နေ့ဖြစ်၍ မဂ်လာယူနေကြပြီ။ စတု
ဒီသာ ကျွေးသူက ကျွေးကြ၏။ သက်ကြီးရွယ်အို အဘိုး၊ အဘွား
တို့အား ခေါင်းဆေးမဂ်လာပြုသူက ပြုကြ၏။ ရေချိုးပေးသူက
ပေးကြ၏။ ရေဘသင်ကို ပျော်ရွင်စွာ ကစားနေကြသူများက ကစား
နေကြ၏။

“အေးထွန်းရေ . . . ရေသဘင်မဏ္ဍာပ်ဆီကို သွားတော့
မယ်ဟော၊ ငါ သွားနှင့်တော့မယ်နော်”

သာအေးက ရေကစားသွားရန် လာခေါ်သည်။ သူ့လက်ထဲ၌
ရေခွက်တစ်လုံးနှင့် ရေပုံးတစ်ပုံးတို့ကို ကိုင်သွားလေသည်။

“အေး. . . အေး. . . ငါလည်း လိုက်ခဲ့မယ်ဟော”

အေးထွန်းက ဖလားတစ်လုံးဆွဲပြီး လမ်းဘက်သို့ ပြေးထွက်
မည့်ဆဲ၌ -

“သား မောင်အေးထွန်း၊ ရေကစားသွားတော့မလိုလားကို”

၁၈ မောင်ရုပ်ခါးကို ချစ်ကြသည်နှင့် အခြားဝတ္ထုများ

အေးထွန်းတို့အိမ်၏ နောက်ဘက်၌ မြေကွက်လပ်က ကျယ်နေသည်။ ထိမြေကွက်လပ်ကို သြားမတိုင်မီကတည်းက မြေဆွဲ မြေနှုပ်ထားသည်။ ထိုမြေကွက်ထဲသို့ အေးထွန်းတို့သားအဖ ရောက်လာခဲ့လေပြီ။

ဖခ်ကြီး အဆင်သင့်လုပ်ထားသော မြေဘာ်များပေါ်သို့ ပဲရှည်စွေ့များ စိုက်နေရသည်။ အချိန်သိပ်မကြာဘဲ နံနက်ချိန်မကုန် မိမ္မာပင် စိုက်ပြီးခဲ့လေသည်။ စိုက်ပြီးနေရာများသို့ ရေတစ်ခွက်စီ လောင်းပေးလိုက်ရသည်။ ပြီးမှ အိမ်ထဲသို့ ပြန်ဝင်ခဲ့ကြသည်။

“ရေကစားဖို့ အချိန်ရသေးတယ်ကွာ။ ရေကစားသွားလိုက်ပါဉိုး။ မင်းစိုက်တဲ့ ပဲရှည်ပင်တွေက မင်းအတွက် အကျိုးပေးမှာပါကွာ”

ဖခ်ကြီးက ရေကစားသွားဖို့ ခွင့်ပေးလိုက်သည်။

အေးထွန်းသည် ရေဖလားကိုဆွဲပြီး ရေသဘင်မဏ္ဍာပ်ဆိုသို့ ပြေးသွားလေတော့သည်။

ရေကစားနေသော သူငယ်ချင်းများကို တွေ့ရသည်။ အေးထွန်းလည်း ဝင်ပြီးရေကစားလေတော့၏။

သံချုပ်သံ၊ တေးသံ၊ ဒီးပတ်သံ၊ အိုးစည်သံ၊ ပြောင်သံနောက်သံ တိုကြားတွင် အေးထွန်းလည်း ပျော်မြှိုးနေလေပြီ။

* * *

နှစ်ဆန်းငါးရက်၊ ခြောက်ရက်ကော်တွင် သစ်စွေ့များမှ အညောက်များပြုထွက်လာကြပြီ။ ညနေတိုင်း အေးထွန်းက ရေတမ်းလောင်းပေးနေရသည်။

အေးထွန်းနှင့် ပဲရှည်သီးပင်များ

၁၉

“အဖောကလည်းပျွဲ . . . မိုးမရှာသေးဘဲနဲ့ စိုက်ထားတော့ ရေတမ်းလောင်းနေရတာပေါ့”

ရေတမ်းပြီးလောင်းပေးနေရသော အေးထွန်းက ညည်းညာ နေသည်။

“စိတ်မပျက်ပါနဲ့ကွာ၊ မကြာမိ မိုးရှာတော့မှာပါ။ မိုးရှာရင် ရေမထမ်းရတော့ပါဘူး”

“မိုးရှာဖို့က အဝေးကြီးလိုသေးတယ်။ နေတိုင်း ရေတမ်းရတာ က မသက်သာလှဘူး”

“ရေတမ်းလောင်းရတဲ့အကျိုး၊ ခံစားရမှာပါကွာ”
“ဘာအကျိုးလဲ ဖေဖေရာ၊ ပခံးတွေမှာက အနာဖြစ်တော့မယ်”
“ငါသား သိလာပါတိမ်မယ်ကွာ။ ခုတော့ မိုးမရှာမိစပ်ကြား ညနေတိုင်း ရေတမ်းလောင်းဖို့ မမေ့နဲ့နော်”

ခေါင်းကို မညိတ်ချင် ညိတ်ချင်နှင့် ညိတ်ပေးလိုက်ရသည်။

* * *

ပဲရှည်ပင်များမှာ တစ်နေ့ကြား ကြီးထွားလာကြသည်။ ဖခ်ကြီး အဆင်သင့်လုပ်ပေးထားသော စင်ပေါ်သို့ အနွှယ်များ တွယ်တက်၍ နေလေပြီ။

နှစ်ဆန်းပြီး ရက်သံးဆယ်ကျော်၊ လေးဆယ်အတွင်း၌ မိုးဦး ကျလာသည်။ မိုးဦးကျမိုးကြာင့် ပဲရှည်ပင်လေးများမှာ စိုပြည် လန်းဆန်းနေကြသည်။ အဖူးစိုး အငံစိုးလေးများ ထွက်ပြု၍လာကြပြီ။

နယ်လကုန် ဝါဆိုလဆန်းတွင် ပဲရှည်ပင်များ၏ အသီးများက တွဲလွှဲကျနေပြီ။ ဟင်းစားမကုန်နိုင်အောင် သီးနေသည်။ အိမ်နီးချင်းများကိုလည်း ဝေပေးပြီးပြီ။

ထိုအခါန်၌ ဧရာဝတီမြစ်ရေကြီးချိန်ဖြစ်သည်။ ကျွန်းကိုင်းဘက်မှ ဟင်းသီးဟင်းရွက်များ မရတော့ပေါ့။ ဟင်းသီးဟင်းရွက်ရှားပါးချိန်မှာ အေးထွန်း၏ ပဲရှည်သီးများက မျက်နှာပွင့်နေ၏။ မြို့ပြေးရွေးကွက်ထိ တင်ပို့ရောင်းချရသည်။ ပဲရှည်သီးတစ်တော့ငါးကို တစ်ဆယ့်ငါးကျပ်ရောင်းရသည်။

“ပဲရှည်သီးဖိုးကို မသုံးကြနဲ့။ အေးထွန်းရဲ့စုံဘူးထဲ ထည့်ပေးထားလိုက်”

မြို့ရွေးကပြန်လာတိုင်း ပဲရှည်သီးဖိုးများကို စုံဘူးထဲသို့ ထည့်ပေးထားလိုက်သည်။

ပဲရှည်သီးရာသီကုန်၍ စုံဘူးကို ဖောက်ကြည့်လိုက်သည်။ ငွေကို ရေတွက်လိုက်တော့ နှစ်သောင်းကော်သည်။

“သည်ပိုက်ဆံဟာ ငါးသားရဲ့ချွေးနဲ့စာပဲကွာ။ မင်း ဒုက္ခာခံလို့ရတဲ့ အကျိုးကေားအဲပဲ။ သည်ပိုက်ဆံနဲ့ မင်းအတွက် ကော်ဝါးဝတ်စုံနဲ့ အဝတ်အစား ဝယ်ပေးမယ်။ စာအုပ်ဖိုး၊ မုန်ဖိုး လိုရာကို သုံးပေ တော့ကွာ”

အေးထွန်း ဝမ်းသာပျော်မြှို့သွားသည်။

ဝတ်စုံသစ်များ ဝတ်ရတော့မည်။ စာအုပ်ဖိုး၊ မုန်ဖိုးကိုလည်း မပူးပင်ရတော့ပေါ့။ ဖောင်ကြီး၏ အမြော်အမြင်က ကြီးမားလွှန်းလှ ပါဘို့။

“စားကုန်ဆိုတာ ပေါ့တုန်း၊ များတုန်း တန်ဖိုးမရှိဘူးကွာ။ ရှားပါးတုန်းမှ တန်ဖိုးရှိတာ။ ဟင်းသီးဟင်းရွက်ရှားတဲ့အခိုန်နဲ့ကိုက်အောင်လို့ အတက်နေ့မှာ ပဲရှည်ပင်တွေ စိုက်ခဲ့ရတာပဲ။ တို့ဘိုးတို့ဘူးတို့က အတက်နေ့မှာ သစ်ပင်စိုက်ရမယ်လို့ အမြော်အမြင်ကြီးကြီးနဲ့ မှာခဲ့ကြတာကွာ။ ဒါကြောင့် ယနေ့ထိ အတက်နေ့မှာ စားပင်တွေကို အိမ်တိုင်းမှာ စိုက်ကြတာပေါ့။ ဟင်းအတွက် ပူစရာမလိုတော့ဘူး။ ခုလုံးစီးပွားဖြစ်စိုက်တော့လည်း ဝင်ငွေတိုးတာ လက်တွေ့မဟုတ်လားကွဲ့”

ဖောင်ကြီး၏စကားများက အေးထွန်း၏ရင်တဲ့မှာ စွဲမြေသွားလေပြီ။ အကျိုးကေားအဲ့ကို လက်တွေ့ခံစားလိုက်ရသောကြောင့် အတက်နေ့ရောက်တိုင်း သစ်ပင်စိုက်ရန်ကိုလည်း မွေ့တော့မည် မဟုတ်ပေ။

* * * * *

အလူ။ ဖွံ့ဖြိုးပဲ

ထွန်းနိုင်တို့ရှိ အလူ။ မင်္ဂလာဓည်ခံပွဲများသို့ ဓည်ပရီသတ်များ
ကြရောက်လာကြသည်။ ကြရောက်လာကြသော ဓည်ပရီသတ်များ
ကို အမျိုးသား၊ အမျိုးသမီး၊ သီးသန့်ခဲ့၍ ဓည်ခံကျွေးမွှေးရပါသည်။

အမျိုးသားထမင်းစားဆောင် တာဝန်ယူကြရမည့်သူများနှင့်
အမျိုးသမီးထမင်းစားဆောင် တာဝန်ယူကြရမည့်သူများကို အလူ။ ပဲ
မတိုင်မဲ တစ်ရက်ကြိုတင်၍ ခဲ့ဝေတာဝန်ပေးထားရသည်။ ကိုယ်
ကျရာတာဝန်ကို မလိုဟင်းရလေအောင် လုပ်အားပေးကြရသည်။
ထိုသို့ လုပ်အားပေးကြရသူများမှာ ရွာထဲမှ ကာလသားများပင်
ဖြစ်ပေသည်။

အလူ။ ရှင်ဖိတ်ကြားထားသော ဓည်ပရီသတ်ကို ခန့်မှန်းပြီး
ကျွေးမွှေးဓည်ခံရမည့်သူများကို ကန့်သတ်တာဝန်ပေးရသည်။
လိုရာသုံးရန်လူနှင့် အရန်လူများကိုလည်း ထားရသေးသည်။

အလူ။ အားလုံး၌ လူကြီးများ၏အစီအမံအတိုင်း ဆောင်ရွက်
ကြရ၏။ ဓည်ခံကျွေးမွှေးရေးဘက်၍ အဆင်ပြေခြေခွာမွေ့အောင်
ဆောင်ရွက်ပေးနိုင်ခဲ့ပေသည်။ ရွာနှီးချုပ်စပ်ရွာများကပင် စံနမူနာ
တင် အတုယူကြရ၏။

ထိုသို့ ဓည်ခံကျွေးမွှေးရေးဘက်၍ ထောင့်စွဲအောင် ဆောင်ရွက်
နိုင်သည့် အစဉ်အလာရှိခဲ့သော်လည်း ဓည်ခံကျွေးမွှေးရေးဘက်၍
အခက်အခဲနှင့်ရင်ဆိုင်ရမည့် အလူ။ ပေါ်ပေါက်လာခဲ့ပါပြီ။

* * *

ချုန်ကန်မြောက်ရွာနေ အလူ။ ဒါယကာ ဦးလှရှင် လျှုံဒါယိကာမ
ဒေါ်တင်လိုင်တို့က ယနေ့ညာ ဆေးသောက်၊ ကွမ်းစား ကြွကြပါ
တဲ့ဗျိုး . . .

ရွာဆောင်က ဗျိုးဟစ်စားသည်။ ညာရောက်သည့်အခါး
ရွာထဲကလူကြီးလူငယ်၊ အမျိုးသား၊ အမျိုးသမီးများအားလုံး မဏ္ဍာပ်
ထဲသို့ ရောက်လာကြသည်။

အမျိုးသား၊ အမျိုးသမီးနှင့် ထွန်းနိုင်တို့ကလေးတစ်သိုက်က
ဆန်ရွေးသူ ရွေးကြသည်။ ကြက်သွာန်အံ့စွဲသူ ရွှေကြသည်။ ပဲပင်
ပေါက်ထဲမှ ပဲစွဲခံကောက်သူ ကောက်ကြသည်။ ပဲပင်ချုပ်ဖောက်
သူ ဖောက်ကြသည်။ ကိုယ်နိုင်ရာဝန်ကို ကျေပွန်စွာ ထမ်းဆောင်
နေကြ၏။

ရပ်မိရပ်ဖလူကြီးများမှာ အလူ။ အတွက် လိုလေသေးမရှိရ^၅
လေအောင် တိုင်ပင်ဆွေးနွေးနေကြသည်။

“ဟေ့ . . . ညီမောင် အလုပ်လုပ်နေကြတဲ့ကလေးတွေဆီမှာ
ရေဆွေးကောရှိခဲ့လားဘာ။ လက်ဖက်၊ ပဲကြိုနည်းရင် ထပ်ဖြည့်
ပေးဘား။ ကွမ်းအစ်နဲ့ ဆေးလိပ်လည်း ချပေးဘား”

“ရှုပါတယ် အရိုးစံပြည့် လိုတာကို လိုက်ဖြည့်ပေးနေတာပါ”
“အေး . . . မလိုစေနဲ့ဘား။ မင်း သည်ကို ခကာလာပါ့ဗိုးကဲ့”

ကိုညီမောင်သည် ခုန်ကန်ရွှေ၏ ကာလသားခေါင်းဆောင်ဖြစ်သည်။ လူကြီးစိုင်းကခေါ်သဖြင့် ဝင်ပြီးထိုင်လိုက်ရသည်။ လူကြီးများ၏ စီမံခန့်ခွဲမှုကို နာယူရပေးမည်။

“သည်လိုကွဲ မောင်ညီမောင်ရဲ။ ခု မောင်လူရှင်တို့အလူပဲက တို့ရွှေမှာ အရင်လျှော့တဲ့ အလျှော့တွေထက် ထူးခြားမယ်ကွာ။ အလျှော့ပဲက ပွဲဝင်၊ ပွဲကြီးနှစ်ရက်။ ဆိုင်းတွေ၊ အပြိုမ့်တွေ၊ ဘိသိက်တွေ ကလည်း ပါသေးတယ်။ သည်တော့ ဆိုင်းနားထောင်၊ အပြိုမ့်ဘိသိက်ကြည့်ဖို့ လာတဲ့လူကလည်း များနှင့်တယ်။ သူ ဖိတ်ကြားထားတဲ့ ဆွေမျိုး၊ အပေါင်းအသင်း မိတ်ဆွေတွေကလည်း မနည်းဘူးကွဲ။ အရင်အလျှော့တွေထက် နှစ်ခာ သုံးဆလောက်များနေတယ်။ သူကလည်း အလျှော့မဏ္ဍာပ်ထဲမှာ ရောက်လာတဲ့လူအားလုံးကို အယုတ်အလတ် အမြှတ်မရွေး ကျွေးမွှေးခည့်ခံချင်တဲ့ စေတနားသွိုက်ထက်သန်နေတယ်။ တို့ကလည်း သူစေတနားသွိုက်ရားပြည့်ဝအောင် ကူညီဆောင်ရွက်ပေးကြရမှာ။ သည်တော့ကွာလာကြမယ့်ခည့်ပရိသတ်နဲ့ တို့ရွှေမှာရှိရှိတဲ့ အညွှန်ခံပေးမယ့်လူအင်အားနဲ့က လုံလောက်ပါမလားဆိုတာကို မင်းနဲ့ တိုင်ပင်ချင်လို့ကွဲ”

“အရီးပြောသလို ကျပ်လည်း စဉ်းစားမိတယ်။ ပရိသတ်က များမှာ သေချာတယ်။ ထမင်းစားဆောင်တွေကိုတော့ အရင်က အလျှော့တွေထက် ကျယ်အောင်ဆောက်ချင်တယ်”

“ဆောက်မယ်လေကွာ။ ဒါပေမယ့် ထမင်းစားဆောင်က ကျယ်နေဖြိုး ကျွေးမွှေးခည့်ခံမယ့်လူက မလုံးမလောက် ဖြစ်နေမလားလို့ကွဲ”

“ကသီကရီတော့ ဖြစ်နိုင်တယ်အရီး”

“ဒါဆိုရင် ဟိုတောင်ဘက်ရွာက လူငယ်လေးတွေကို ကျွေးမွှေးမွှေးခည့်ခံဖို့ အကူအညီတောင်းရရင် ဘယ်နှယ်လဲ”

“နှစ်ရွှေ့တစ်ရွှေ နေကြတာပဲ။ လိုအပ်လို့ အကူအညီတောင်းရင်တော့ သူတို့ကလည်း ငြင်းမှာမဟုတ်ပါဘူး။ ဒါပေမယ့်အရီးရာ . . .”

ကိုညီမောင်က သူစကားကို ဆက်ပြောသင့် မပြောသင့်ချင့်ချိန်နေသည်။

“ဒါပေမယ့် အရီးရာဆိုတာကို ဆက်ပြောလေကွာ။ မင်းဆန္ဒစိတ်ကူးပြောစမ်းပါ”

“သည်လိုပါ အရီးရာ။ ဟို . . . ဟို . . . ထွန်းနိုင်တို့ကလေးတွေထဲက သွေက်သွေက်လက်လက် ကလေးတွေကို သင်ခိုင်းခိုင်းကြည့်ရင် ကောင်းမလားလိုပါ”

“ဟာ . . . သိပ်ကောင်းတဲ့ စိတ်ကူးပဲကွဲ့။ သူတို့လည်းတစ်နေ့ကျရင် သည်တာဝန်ကို ထမ်းဆောင်ကြရမှာ”

* * *

ထွန်းနိုင်တို့ကလေးတစ်သို့က ဦးလှရှင်၊ ဒေါ်တင်လှိုင်တို့၏အလျှော့ခွဲ မော်ခံကျွေးမွှေးရေးဘက်မှာ ပါဝင်ကညီနေကြရသည်။

ထွန်းနိုင်တို့ကလေးတစ်သို့က နိုင်ရာဘက်မှ ပါဝင်ဆောင်ရွက်ကြရသောကြောင့် အားတက်နေကြသည်။ ဝမ်းသာနေကြသည်။

J⁶ မောင်ရှုပ်ခါးကို ချစ်ကြသည့်နှင့် အခြားဝတ္ထုတိများ
“ယဉ်ယဉ်ကျေးကျေး၊ လေးလေးစားစား ဆက်ဆံပြီး ဓည့်ခံ
ကြနော်”

ကိုညိုမောင် ပြောသည့်အတိုင်း ထွန်းနိုင်တိုက ဆောင်ရွက်
ပေးကြရသည်။

ထမင်းဒန်အိုးကို ကိုင်ထားသူများက ထမင်းလိုလျှင် လိုက်ဖြည့်
ပေးသည်။

ငရှတ်သီးဒန်အိုးကို ကိုင်ထားသူများက ငရှတ်သီးကြော်
လိုလျှင် လိုက်ဖြည့်ပေးသည်။

ပဲချော်ဒန်အိုးကို ကိုင်ထားသူများက ပဲချော်လိုလျှင် လိုက်ဖြည့်
ပေးသည်။

ငါးကြော်ဒန်အိုးကို ကိုင်ထားသူများက ငါးကြော်လိုလျှင်
လိုက်ဖြည့်ပေးနေရသည်။

ဟင်းချိချိုင်ကိုတော့ ကာလသားကြီးများက ကိုင်ကြသည်။
ကလေးများကိုတော့ ပုံမှာစိုး၍မခိုင်းပေါ်

“ဟ . . . ညိုမောင် မင်းတို့ရှာက ကလေးတွေက သိပ်တော်
ပါလားကွာ။ အလှူပွဲကြီးမှာတောင် ကျေးမွေးဓည့်ခံပေးဖော်ရတာ
ဂုဏ်ယူစရာပဲကွာ”

ဓည့်သည်တစ်ဦးက ညိုမောင်ကိုပြောရင်း ကလေးများကို
ချိုးကျူးမှုနေသည်။ ထွန်းနိုင်တို့ကလေးများက ချိုးကျူးသံကြားနေရ
သောကြောင့် ဝမ်းသာနေကြသည်။

“ဟုတ်တယ် ကိုဖြီးမောင်ရော်။ ကျူပ်တို့လည်းဗျာ အလှူပွဲ
ပရီသတ်ကများပြီး ဓည့်ခံကျေးမွေးနိုင်တဲ့လူက နည်းနေတော့

အပူးအွှေ့ခံပဲ

J⁷

အင်အားလို့တာနဲ့ သည်ညီလေးတွေကိုပဲ အကူအညီတောင်း
ရတယ်။ သင်ခိုင်း ခိုင်းရတာပဲပျို့။ ကလေးတွေ ဆက်ဆံရေး
မပြုပြစ်တာတွေရင်တော့ သည်းခံကြပါမျာ့”

ချွတ်ယွင်းချက်တွေလျှင် သည်းခံကြပါရန် ကိုညိုမောင်က
တောင်းပန်လိုက်သည်။

“အားလုံးအဆင်ပြုပါတယ်ကွာ။ သူတို့လေးတွေ တက်တက်
ကြကြ၊ ပျော်ပျော်ပါးပါး ဓည့်ခံကျေးမွေးနေတာမြင်ရလို့ ကြည်နဲ့
နေတာကွာ”

များပြားလှသော ဓည့်ပရီသတ်များကို နံနက်ချိန်မကုန်မိ
ဓည့်ခံကျေးမွေးပြီးလေသည်။

ထွန်းနိုင်တို့မှာ တစ်မန်က်လုံး ထိုင်မနေကြရ။ ဟိုလျှောက်
သည်လျှောက်နှင့် လိုအပ်သည့် ထမင်းဟင်းများကို လိုက်လုံး
ဖြည့်ဆည်းပေးနေရသည်။ ချွေးကလေးတွေစို့နေသော်လည်း
ပင်ပန်းနှမ်းနယ်ဟန်မရှိ။ ရှင်လန်းတက်ကြနေကြသည်။ ပြီးရွင်
နေကြသည်။

“ဟေ့ . . . ထွန်းနိုင် မင်းတို့အဖွဲ့ ထမင်းစားရမယ်ဟေ့။
အားလုံး ဝင်ထိုင်ကြကွာ”

ကိုညိုမောင်ပြောလိုက်မှ ထမင်းစားဖို့ သတိရကြသည်။
ပိုက်ထဲက တက္ခာက္ခာအသံပေးနေပြီး

“ကိုကြီးညိုမောင်ရေ . . . ခုမှ ဆာမှန်းသိတယ်မျာ့”
ပြောရင်း ထမင်းဝိုင်းများ၌ ဝင်ထိုင်လိုက်ကြသည်။

၂၁ မောင်ရုပ်ခါးကို ချစ်ကြသည်နှင့် အခြားဝတ္ထုတိများ
ကိုညီမောင်တိုကာလသားများက လိုအပ်သည်များကို
ဖြည့်ဆည်းပေးကြသည်။

“မင်းတို့ ကူပေလိုသာပေါ်ကွာ။ မင်းတို့သာမကူရင် ခုထက်ထိ
ကျေးပြီးမှာမဟုတ်သေးဘူး။ မည့်သည်တွေကို အားနာစရာ
ကောင်းသလို တို့ရွှေခဲ့သည်ခံရေးကိုလည်း အထင်သေးသွားကြ
မှာကွာ။ ခုတော့ ငါညီတို့ကြောင့် တို့ရွှေကိုလာကြတဲ့ မည့်သည်
တိုင်းက တို့ရွှေကို ချိုးကျှုံးအထင်ကြီးသွားကြပါပြီကွာ”

လက်ဆင့်ကမ်းတာဝန်ထမ်းဆောင်ကြမည့် ကလေးများ၏
လှုပ်ရှားသွက်လက် ညီညွတ်မှုကို လူတြီးများ တွေ့မြင်နေရသည်။
ရွှေဗျာရွှေးအတွက် ရင်အေးကြရလေပြီ။

ထွန်းနှင့်တို့ကလေးများကလည်း ရွှေဗျားအရေး၌ တစ်တပ်
တစ်အား ပါဝင်ကူညီ လုပ်အားပေးခဲ့ရပြီဖြစ်သောကြောင့် ဝမ်းသာ
ကြည့်နှုံးနေကြလေတော့သတည်း။

* * * *

သူ့နှီးခြစ်မယ့်ပါမေးခံ

အဖော့ အမော့ ညီမလေးနှင့် ကျွန်တော်တို့မိသားစု ညစာ
ထမင်းကို ပိုင်းဖွဲ့စားနေကြသည်။

“ဘကြီးစံပြည့်၊ အောင်မြင့်ရှိလား”

အသံပေးပြီး အိမ်ဝိုင်းထဲသို့ ဝင်လာသည်။

“အေး . . . ရှိတယ်ကွာ။ ဘယ်သူလဲဟော၊ ထမင်းဝင်စား
လှည့်ပြီး”

“ဟော . . . ဘကြီးစံပြည့်တို့က ထမင်းစားနေကြတာလား။
မစားတော့ပါဘူး။ အိမ်က သားတော်မောင်လေ။ အောင်မြင့်ဆိုက
သမိုင်းမှုတ်စုစာအုပ် ငြားပေးစမ်းပါဆိုတာနဲ့ လာခဲ့တာပါ။
နောက်မှာပဲ လာခဲ့တော့မယ်ပျော်”

ထမင်းစားနေကြသည်ကိုသိရှိ ပြန်သွားသည်။

“ကိုစံပြည့်ရေ ခုနဲ့ ထွန်းညီလာတာ သွေးရှိုးသားစိုးမှ ဟုတ်ရဲ့
လားပဲ။ သူက လက်ဆော့ချင်တယ်နော်။ ဟဲ့ . . . သမီး၊
အောက်ကဖိန်ပ်တွေ ရှိသေးရဲ့လား။ သွားကြည့်လိုက်ပါ၍ီး”

အောင်မြင့်မိခင်က တိုးတိုးလေးပြောလိုက်သည်။ သမီးဖြစ်သူ
မှာ အိမ်အောက်သို့ဆင်းပြီး ကြည့်လိုက်ရသည်။

“မယ်ရွှေအေးကလည်းကွာ . . . အလိုလိုနေရင်း အကုသိုလ်ဖြစ်နေပါမယ်။ သွေးရှိသားရှိနဲ့လာတာ ဖြစ်ပါလိမ့်မယ်”

“ထွန်းညိုက လစ်ရှင်လစ်သလို ခိုးတာတော်ရော့ ဟိုတစ်နေ့ကလည်း အမီးညိုလှိုတိအိမ်က ကြောက်ကိုခိုးတာ သူပဲတဲ့။ ခုခို ဖိနပ်တစ်ရှင်က နှစ်ထောင်ထက် မနည်းဘူး”

“ဖိနပ်တွေအားလုံး ရှိပါတယ်။ မပော်ပါဘူး”

အိမ်အောက်ဆင်းကြည်ဖို့ ပြန်လာသောသမီးက ပြောပြသည်။

“ဒါခိုလည်းပြီးရော၊ ထမင်းဆက်စား . . . ”

“အင်း . . . ခိုးတတ်တဲ့အကျင့် ရှိတယ်ဆိုတော့ ဘယ်သူမှာမယုံကြည်ကြဘူး။ သားနဲ့သမီးတို့ ဒါ သင်ခန်းစာယူစရာပဲ။ လူတစ်ယောက်ခဲ့အကျင့်က သူဘဝကို နိမ့်ကျအောင်၊ မြင့်တက်အောင် ဖန်တီးပေးတာပဲ”

“ကိုထွန်းညိုကို လူတွေက သိပ်ပြီးအထင်သေးကြတာပဲနော်”

“သူအကျင့်က မကောင်းဘဲကိုးကွဲ့။ လစ်ရှင်လစ်သလို သူကလည်း ခိုးတာပဲ”

ခိုးချင်သောအကျင့်ရှိသူကို လူအများက အထင်သေးကြသည်။

ခိုးသောအကျင့်ရှိသူများ အိမ်လာလည်မှာကိုပင် ကြောက်ကြပါဘို့။

* * *

အောင်မြင့် ကျောင်းမှုပြန်လာခဲ့ရသည်။ ခဲ့သားကြီးနှစ်ဦးက ကိုထွန်းရှင်အား ဖမ်းဆီးခေါ်ဆောင်လာသည်။ အောင်မြင့်နှင့် လမ်းမပေါ်မှာ တွေ့ခဲ့ရသည်။

လက်ထိပ်ခတ်နှင့် ကိုထွန်းရှင်သည် ခဲ့သားနှစ်ဦး၏ရွှေမှ ခပ်ကုပ်ကုပ်လေး သွားနေရသည်။ သေနတ်လွယ်ထားသော ခဲ့သားကြီးများက နောက်မှုလိုက်ပါသွားကြသည်။

“ကိုထွန်းရှင်ကို ခဲ့သားကြီးနှစ်ဦးက ဖမ်းသွားတာတွေခဲ့ရတယ်ဖေဖော်။ ဘာလိုဖမ်းသွားတာတူန်း ဖေဖေ”

အိမ်ရောက်ရောက်ချင်း အောင်မြင့်က မေးလိုက်သည်။

“သပြေပင်ရွာကန္တားကို ခိုးလာလိုတဲ့ကဲ”

“ကိုထွန်းရှင်က နွားခိုးလား ဖေဖော်။ ကိုထွန်းညိုကမှ ခိုးတတ်တဲ့အကျင့်ရှိတဲ့သူလို့ ညတော်းကပဲ အဖော်အမောက ပြောသေးတယ်”

“ထွန်းရှင်ကတော့ နာမည်ဆိုးမရှိခဲ့ဖူးဘူး။ လူပေါင်းမှားလို့ နွားခိုးဘဝရောက်သွားတာကဲ့။ ပြည်သူရဲဆိုတာကတော့ကဲ့။ မကောင်းမှုကျူးလွန်တဲ့ ဒုစရိုက်သမားမှုနှင့်သမှုကို ဖမ်းဆီးအရေးယူရမှာပဲလေ”

“မကောင်းမှုကျူးလွန်ရှင် ခဲ့ကယမ်းရသလား”

“ပြည်သူရဲဆိုတာ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးနဲ့ အေးချမ်းသာယာရေး၊ ဒုစရိုက်သမားနှစ်မ်းရေးကိစ္စတွေကို ပြည်သူတွေဘက်က ကူညီဆောင်ရွက်ပေးရတယ်။ မကောင်းမှုကျူးလွန်တဲ့ ဒုစရိုက်သမားတွေကို ပြည်သူရဲတွေက ဖမ်းဆီးရတယ်။ အချုပ်တန် အချုပ်၊ ထောင်တန် ထောင် အပြစ်ဒဏ်ရအောင်တရားစွဲရတယ်။ အချုပ်တို့ ထောင်တို့ဆိုတာက မစည်ကားအပ်တဲ့ နေရာ။ ဒုစရိုက်သမားတွေကို ပညာပေးလေ့ကျင့်တဲ့နေရာပေါ့ကွာ”

၃၂ မောင်ရှုပ်ခါးကို ချစ်ကြသည်နှင့် အခြားဝတ္ထုတိများ

ပြည်သူရဲဆိုသည်မှာ လူဆိုး၊ သူခိုး၊ ဒုစရိုက်သမားများကို
ဖမ်းဆီးအရေးယူ ပညာပေးလေ့ကျင့်နေကြသူများဖြစ်ကြောင်း
အောင်မြင့် သိခဲ့ရလေပြီ။

* * *

“မေမေ သမီးစုထားတဲ့ ပိုက်ဆံလေးတွေကို ရှာလို့မတွေ့
တော့ဘူး”

“သမီးထားတဲ့နေရာ မေ့နေပါဘီးမယ်။ အမေလည်း မယူမိ
ပါဘူးသမီးရယ်။ သေသေချာချာ ရှာကြည့်စမ်းပါဘီး”

“ကြည့်ပြီးပါပြီ အမေရယ်။ အမေ မယူဘူးဆို ဘယ်သူယူလဲ။
ကိုကို ယူသလား။ ပြန်ပေးပါ ကိုကို”

“ဟာ . . . သည်ကလေးမ၊ နင့်ပိုက်ဆံကို ဘာလုပ်ဖို့ယူမှာ
တုန်းဟ”

“ဖိနပ်ဝယ်မယ်ဆိုပြီး မူနှုန်မစားဘဲစုထားတဲ့ ပိုက်ဆံလေးတွေ
မရှိတော့ဘူး။ ဟီး . . . ဟီး . . . ဟီး . . .”

တော့ဟီးအောင်ဟစ်ငါးတော့သည်။

“ငိုမနေစမ်းပါနဲ့ သမီးရာ။ အဖေမြို့ကိုသူးရင် ဖိနပ်တစ်ရန်
ဝယ်ခဲ့မယ်”

မူနှုန်မစားဘဲ စုထားခဲ့ရသော ပိုက်ဆံလေးတွေကို နှမောနေ
သည်။ နှမောနေသော သမီးလေးက တော့ဟီးငိုနေဆဲပင်။

“ဟ . . . စောစောစီးစီး ဘာလို့ ငိုနေတာတုန်း”

အဘတ္ထုန်းငံ အိမ်ပေါ်တက်ရင်း မေးလိုက်သည်။

သူခိုးဖြစ်မယ့်လမ်းခ

၃၃

“သူစုထားတဲ့ပိုက်ဆံလေးတွေ ပျောက်သွားလို့ ငိုနေတာပါ။
ဘယ်သူမှုမယူပါဘူး။ သူဘာသာ အထားမှားတာဖြစ်မှာပါ”

“ဟား . . . ဟား . . . ဟား . . . မင်းအိမ်မှာ အိမ်တွင်းသူခိုး
ရှိနေပြီကဲ”

အဘတ္ထုန်းငံပြောစကားကြောင့် အောင်မြင့် မျက်နှာပျက်
သွားသည်။

“မင်းရဲ့သား အောင်မြင့်လေကွာ့။ မနောက ညနေကျောင်းဆင်း
ချိန်မှာ သူတို့ချင်း ကြွေလှန်တမ်းကစားတာ တစ်ရွှေငါးဆယ်တောင်
ရုံးသတဲ့။ အဲဒါကို ငါကြေားခဲ့လို့ မင်းကို လာပြောတာကွာ့”

“ဟောကောင် . . . သူခိုးအောင်မြင့် လာခဲ့စမ်းကွာ့”

တွေ့သည့်နှင့်တိတုတ်နှင့် တယ်နှုန်းယျိန်းရှိက်ပစ်လိုက်သည်။
အောင်မြင့် ခါးကော့ဘူးသည်။ တော့ဟီးငိုလေတော့၏။

“တော်တော့ကွာ့ စံပြည့်။ စောစောစီးစီး ငိုရှိက်တာ မဂ်လာ
မရှိဘူး”

“ကြီးရင် သူခိုးအကြီးစားဖြစ်မယ့်အကောင်။ ခုကတည်းက
ခိုးတတ်နေပြီ။ နာဖို့သာပြင်”

ဦးစံပြည့်က ပြောပြီးရှိက်ရန် ရွယ်လိုက်ပြန်သည်။ ဝင်ဆွဲတား
လိုက်သဖြင့် မရှိက်မိတော့ပေါ့။

အောင်မြင့်မှာ သူခိုးဟဲ ရင့်ရင့်သီးသီး အပြောခံရသဖြင့်
ရှိက်သည်ထက် နာကျင်လှ၏။ ရှိက်၍ ရှိက်၍ ငိုနေရသည်။

“ဟော့ . . . သူခိုးလေး။ မဂ်လာမရှိဘူးကွာ့ ငိုမနေနဲ့”

အောင်မြင့် ရှိက်လှပါဘိတောင်း။

* * *

ညနေကျေင်းဆင်း၍ အောင်မြင့် ပြန်လာခဲ့သည်။ ဖင်
ဦးစံပြည့်လည်း ဒေသပြနေဖြီ။ အောင်မြင့်ကတော့ ရင်မဆိုင်ရဲ
သေးပေါ့၊ မျက်နှာင်ယေးနှင့် ချွောင်ကုပ်နေရသည်။

“အောင်မြင့် လာပါဦးကွဲ”

အဖောက ခေါ်ပြန်သဖြင့် အောင်မြင့် ဒူးတုန်နေသည်။ ဖင်
ရွှေမှာ ဝင်ထိုင်လိုက်သည်။

“ထွန်းညီကို လူတွေက ဘာလိုအထင်သေးတာလဲ”

“ဦးတတ်လိုပါ”

“ထွန်းရင်ကို ရဲတွေက ဘာလိုဖမ်းသွားတာလဲ”

“နွားခိုးလိုပါတဲ့ အဖေါ်”

“ဦးတာ ကောင်းသလားကွဲ”

“မကောင်းပါဘူး ဖေဖေ”

“နည်းသည်ဖြစ်စေ များသည်ဖြစ်စေ သူတစ်ပါးပစ္စည်းကို
မသိအောင်ယူရင် ဦးတာပဲကွဲ။ မင်းညီမလေးစုံထားတဲ့ ပိုက်ဆံ
တွေကို သူမသိအောင်ယူတာလဲ ဦးတာပဲကွဲ”

အောင်မြင့်မှာ ဝမ်းနည်းစွာ ငါးရှိက်နေရ၏။

“မင့်နဲ့။ ဦးတတ်တဲ့အကျင့်ကို နောက်မကျင့်မိဖို့ အရေးကြီး
တယ်။ အဲဒီအကျင့်စွဲသွားရင် ကြီးတဲ့အခါ သူဦးအကြီးစားဖြစ်မှာပဲ။
ထွန်းရင်ကို ရဲတွေက နွားခိုးလိုဖမ်းတာပဲ။ ထွန်းရင်က လူကောင်း။
ဒါပေမယ့် လောင်းကစားသမားနဲ့ ပေါင်းမိတော့ လောင်းကစားပွဲကို
ရောက်သွားတာ။ ပါတဲ့ပိုက်ဆံတွေအားလုံး နံ့းရောတဲ့။ ဒါနဲ့ ကြံရာ

မသိဖြစ်ပြီး နွားဝင်ဦးခဲ့တာပဲ။ နွားခိုးလာတဲ့ ထွန်းရင်ကို ရဲတွေက
ဖမ်းတာပေါ့။ အလောင်းအစားဝါသနာပါလိုကတော့ သူဦးဖြစ်မယ့်
လမ်းစပဲကွဲ။ ထွန်းရင်ကိုသာ ကြည့်ပေတော့”

မှန်းမစားဘဲစုံထားသော ညီမလေး၏ပိုက်ဆံလေးများကို
နှုမောလှသည်။

ညီမလေး၏ သနားစဖွယ် ငါးရှိက်နေပဲ့။ ကိုထွန်းညီကို လူတိုင်း
က အထင်သေးဆက်ဆံကြပဲ့။ ကိုထွန်းရင်တစ်ယောက် လက်ထိပ်
တန်းလန်းနှင့် ဖမ်းဆီးခေါ်ဆောင်သွားပုံတိုကို အောင်မြင့်၏မျက်စိ
ထဲမှာ မြင်နေတော့သည်။

“နောင်ဆိုရင် အလောင်းကစားလည်း မလုပ်တော့ပါဘူး။
ဦးလည်း မှဦးတော့ပါဘူး။ သား ကြောက်သွားပါပြီ။ ရှုက်လည်း
ရှုက်ပါတယ် ဖေဖေ”

လောင်းကစားခြင်းကအစပြု၍ သူဦးဘဝရောက်နှင့်
ကြောင်းကို အောင်မြင့် သိသွားလေပြီ။

လောင်းကစားခြင်းသည် သူဦးဖြစ်မည့် လမ်းစပင်မဟုတ်
ပါလော့။

* * * *

ကြောက်စရာ မူးယစ်ဆေး

ဘိန်းဘင်းကအောင် လျှော့စာအရက်
သုံးစွဲသူတိုင်း အကျင့်ပျက်။
အသက်တိုကာ၊ မကျန်းမ
စိတ်လည်း ဖောက်ပြန်လာ၊
ကိုယ်ခန္ဓာ၊ ညီးပိန်ချံး
အရှုံး အရော့ဗုံး။
မျိုးပျက်သူန်းအောင် ဖျက်ဆီးတာ
မူးယစ်ဆေးဝါးပါ။
ကြောက်စရာကဲ့၊ မူးယစ်ဆေး
ရှောင်ကြည်ကြမယ်လေး။
ကောင်းကျိုးမပေး မူးယစ်ဆေး
အသက်တို့မယ်လေး။

အောင်နိုင်က ကဗျာကို အသံထွက်ရွှေတ်ဖတ်လိုက်သည်။
“ကောင်းတယ်ကဲ မောင်ထွန်းရဲ သည်ကဗျာကို တိုကူးယူ
ခဲ့ကြမယ်ကွာ”
အသင့်ယူခဲ့ကြသော မှတ်စုစာအုပ်ထဲ၌ “ကြောက်စရာ မူးယစ်
ဆေး” ကဗျာလေးကို ကူးရေးခဲ့ကြသည်။
“သည်ကဗျာရဲ့ဘေးက ရှုပ်ပုံလေးတွေကိုကြည့်စမ်းပါဉီး
အောင်နိုင်ရဲ ဘိန်းခင်းတွေကို ဖျက်ဆီး၊ ဘိန်းနဲ့ ဘိန်းထွက်ပစ္စည်း

အရာတ်မူးတာ ရှုတ်စရာ

ကျောင်းပေါင်းစုံ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးပြေားသို့
ကျွန်းတော်တို့ ရောက်ခဲ့ကြသည်။

ပြုပွဲ ပြခန်းတာဝန်ခံ ဆရာ၊ ဆရာမများက ကျွန်းတော်တို့
သိလိုသမျှ မေးမြန်းလေ့လာသည်ကို စိတ်ရှည်လက်ရှည် ရှင်းလင်း
ပေးကြသည်။

“မူးယစ်ဆေးဝါးအစ ဆေးလိပ်ကပဲ”

ပြခန်းတာဝန်ခံဆရာက ဆေးလိပ်မှ အဆင့်ဆင့်တက်၍
နောက်ဆုံး၍ ဘိန်းဖြူစွဲသွားပုံ၊ ဘိန်းဖြူစွဲ၍ စာရိတ္ထပျက်စီးပုံ၊
ကျွန်းမာရေးချို့တဲ့လာပုံ၊ နောက်ဆုံး၍ ဘိန်းဖြူကြောင့် အသက်
ဆုံးရုံးဒုက္ခရောက်ရပုံတို့ကို ရုပ်ပုံကားချပ်များနှင့် ရှင်းပြသည်။

“အောင်နိုင်ရေး . . . သည်ကဗျာလေးကို ကူးခဲ့ရအောင်ကွာ”

ကျွန်းတော်က “ကြောက်စရာ မူးယစ်ဆေး” ခေါင်းစဉ်နှင့် နံရုံး
ကပ်ကဗျာလေးကို လက်နှင့်ထောက်ပြလိုက်သည်။

၃၈ မောင်ရုပ်ခါးကို ချစ်ကြသည်နှင့် အခြားဝတ္ထုဖော်

တွေကို မီးရှိဖြတ်ဆိုတဲ့ သတင်းဓာတ်ပုံတွေကျ၊ တက်ညီလက်ညီနဲ့ ဘိန်းအန္တရာယ် ကာကွယ်နေကြတာ”

“ဟူတ်ပါရဲ့ မောင်ထွန်းရာ၊ တပ်မတော်သားတွေ၊ ပြည်သူ့ရဲ့ တပ်ဖွဲ့ဝင်တွေ၊ ဒေသခံလုပ်သားပြည်သူတွေ စုပေါင်းပြီး အင်တိုက်အားတိုက် နှီမ်နှင့်နေကြတာကျ၊ ငါတော့ကွာ့ မူးယစ်ဆေးပါးသုံးစွဲလို့ ဘဝအဆင့်ဆင့်ပျက်ဆီး၊ နောက်ဆုံးတော့ သေဆုံးသွားရတဲ့ ပုံတွေကိုကြည့်ပြီး မူးယစ်ဆေးပါးကို ကြောက်လည်းကြောက်တယ်၊ မူန်းလည်း မူန်းတယ်ကွာ့”

“ခေန်းအားလုံးကို ကြည့်ရှုလေ့လာပြီးနောက် ဆရာတီး၏ အစီအစဉ်အတိုင်း ကျွန်တော်တို့ ပြန်လာခဲ့ကြပါသည်။

* * *

နေဝါယျိုးယူ မူးချုပ်စဉ် ကျွန်တော်တို့ ရွာသို့ပြန်ရောက်လာကြသည်။

အောင်နိုင်မှာ မူးယစ်ဆေးပါးတားဆီးကာကွယ်ရေးပြခန်းထဲမှ ဆောင်ပုံစံများ၊ ကာတွန်းများ၊ ပိုစတာများ၊ ပန်းချိကားများ၊ နံရံကပ်ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို့များကို မျက်စိတဲ့ မြင်နေသည်။ “ကြောက်စရာမူးယစ်ဆေး” ကဗျာလေးကို ခဏာခဏာရွတ်ဖတ်ရင်းမှာပင် မူးယစ်ဆေးပါးအန္တရာယ်ကို ကြောက်ရှုံးနေသည်။ သုံးစွဲနေသူများကိုလည်း အလိုလို ရှုံးမူန်းနေသည်။

“ဟော ကြောက်သူခီး . . . ကြောက်သူခီး . . . ”

အရက်မူးတာ ရှုံးစံရာ

၃၉

မေမဇ်အော်သံကြောင့် ရွာသားများက ဂိုင်းအုံလာသည်။ လမ်းကြောင်းပိတ်ဆုံး ဖမ်းဆီးလိုက်ရာ ကြက်သူခီးကို ချက်ချင်းဖမ်းပါသည်။

“ခွေးကောင်ထွန်းရင် အရက်သမား။ ဘာလို့ သူတစ်ပါးကြက်ခီးတာတူန်းကွာ့”

“ကျူပ် . . . ကျူပ် . . . ကျူပ် တစ်ခါမှ သူတစ်ပါးပစ္စည်းမုခီးဖူးသူးဗျား၊ ခုမှ ကြံ့ရာမသိလို့”

ကိုထွန်းရင်သည် အရက်သောက်ရုံးမှုတစ်ပါး တစ်ခြားမကောင်းမှုများကို ကျူးလွှန်ခြင်းမရှိခဲ့ပါ။

“ဘာ . . . ကြံ့ရာမသိလို့လဲကွာ့။ မင်းတော့ သေတော့မှာပဲ”

ခပ်ဆတ်ဆတ်ရွာသား ကိုအေးဆောင်က ရှိက်မည်၊ ပုံတ်မည် တစ်ကဲကဲ့။ တုတ်တစ်ရွယ်ရွယ် ဖြစ်နေပြီ။

“ရှိက်ရင်လည်း ခံပါးမယ်ဗျား၊ ကျူပ် မှားပါတယ်။ အရက်သောက်ချင်လွန်းလို့ အရက်ဖိုးမရှိတာနဲ့ ကြံ့မိတာပါဗျား”

“အနီးထွန်းရင်ရာ . . . ကျူပ်တို့ကြက်ဆီးတာကိုတော့ စိတ်မဆုံးပါဘူး။ အရက်သောက်တာကိုတော့ စိတ်ဆီးတယ်ဗျား”

အောင်နိုင်က ကြားဝင်ပြောလိုက်သည်။

“သည်နေ့ပဲ မူးယစ်ဆေးပါးတားဆီးကာကွယ်ရေးပြပဲက ကျွန်တော်တို့ ပြန်ခဲ့ကြတာ။ အရက်သောက်တာတို့ မူးယစ်ဆေးပါးသုံးစွဲတာတို့က လူရဲ့စာရိတ္ထကိုလည်း ပျက်စီးတယ်။ ကျွန်းမှာရေးကိုလည်း ထိခိုက်၊ အသက်လည်း တို့တယ်ဆိုတာကို ကျွန်တော်တို့

၅၀ မောင်ရုပ်ခါးကို ချစ်ကြသည့်နှင့် အခြားဝထ္ထာဖြီများ
သိခဲ့ရတယ်။ ပြောကကူးရေးခဲ့တဲ့ ကဗျာလေးတောင် ခကာခက
ရွှေတော်မိလို ခုဆိုရင် အလွတ်တောင်ရနေပြီ။ အဲဒီကဗျာလေးကို
နားထောင်ကြည့်ပါဉိုး”

အောင်နိုင်က “ကြောက်စရာ မူးယစ်ဆေး” ကဗျာကို ရွှေတော်ပြ
လိုက်သည်။

“မင်းရဲ့သားနဲ့ရွယ်တဲ့ အောင်နိုင်လေးကတောင် မူးယစ်
ဆေးဝါးတို့ အရှင်တို့သုံးစွဲတာ မကောင်းမှန်းသိနေပြီ။ သေခါနီးတဲ့
မင်းက မသိတာရှုက်စရာဘွား။ ထို့ . . . ”

အရှေးမြတ်တင်က အပြစ်တင်ရင်း တံတွေးနှင့် ထိုခနဲ့ ထွေးပစ်
လိုက်သည်။

အရှေးထွေးရင်တစ်ယောက် ရှုက်မှုရှုက်တတ်ပါလေစာ။

* * *

“ဟောတော့ . . . ကိုထွေးရင်၊ တစ်ကိုယ်ကောင်းဆန်လှ
ချည့်လား။ ဘယ်နှယ်တော် တော်အံဖတ်ဆိုဖို့အတွက် ကျူပ်တို့
သားအမိရဲ့ မန်က်စာဆန်ကဲ့လေးကို ယူမသွားပါနဲ့။ တော်
တစ်ယောက်တည်း အံဖတ်ဆိုအောင်သောက်ပြီး ကျူပ်နဲ့
တော့ကလေးတွေကျတော့ အငတ်နေရမှာလား။ တော်တော်
မတရားတဲ့သူ့။ မယူနဲ့ . . . မယူနဲ့ . . . ထားခဲ့ပါတော်”

ကိုထွေးရင်၏ခါးပုံစတဲ့မှ ဆန်ကွဲနိုးဆိုလိုး သုံးလုံးခန်းကို
အနီးဖြစ်သူက အတင်းခွဲလုံနေသည်။

“မပေးဘူး . . . မပေးဘူး . . . ”

အရှင်မူးတာ ရှုက်ခရာ

၅၁

ကိုထွေးရင်ကလည်း အောင်ဟစ်ရင်း ခါးပုံစကို လက်နှင့်ဆုံး
ထားသည်။

ကျောင်းမှုပြန်လာသော အောင်နိုင်နှင့် ဆုံးကြလေပြီ။

“အရှေးထွေးရင်ကလည်းဘူး . . . ပြန်ပေးလိုက်စမ်းပါ။
ကလေးတွေနဲ့ အရှေးညီလှတို့ကို သနားစရာကောင်းပါတယ်”

အောင်နိုင်က အရှေးညီလှဘက်လိုက်ပြီး ဝင်ပြောလိုက်၏။

“မပေးဘူးဘွား၊ မင်းက ဘာလျှော့ရည်နေတာတုန်း”

ကိုထွေးရင်က အောင်နိုင်ကို ခြေနှင့်ကန်ပစ်လိုက်သည်။
အောင်နိုင် ခွေခနဲ့ကျသွားသည်။

“ခွေးလောက်မသိတဲ့ ထွေးရင်၊ ကလေးကို ဘာလိုကန်
တာတုန်း။ မင်းတော့ သေဖို့သာပြင်ပေတော့ဟေ့”

မြင်ကွဲးကို သည်းမခံနိုင်သည့် အရှေးအေးချို့က ဓားခွဲပြီး
ထွောက်လာသည်။

“အရှေးထွေးရင် ပြေး . . . ပြေး . . . လွှတ်အောင်ပြေး . . . ”

အောင်နိုင်က ကိုထွေးရင်ကို ထွောက်ပြေးရန် အကြံပေးသည်။

ကိုထွေးရင်လည်း ထွောက်ပြေးလေပြီ။

“တော် . . . ”

အရှေးအေးချို့၏ တက်ခေါက်သံက မိုးခြိမ်းသံလို့ ဟိန်းထွော
သွားသည်။

“ကျွန်းတော် ဘာမှုမဖြစ်ပါဘူး။ မခိုက်မိပါဘူး။ ကျွန်းတော်
ဘာသာ လဲသွားတာပါ။ အရှေးထွေးရင်ကန်တာ မကန်မိပါဘူး။
အမူးသမားကို အဖက်လုပ်မနေစမ်းပါနဲ့ အရှေးအေးချို့ရာ”

၄၂ မောင်ရုပ်ခါးကို ချစ်ဖြေသည့်နှင့် အခြားဝထ္ထာတိများ

မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးပြွဲမှ ပြန်လာကတည်းက မူးယစ်ဆေးဝါးကို ကြောက်ရွှေခြံရှာ မှန်းတီးနေသော အောင်နိုင် သည် အရက်သမားကြီးကိုထွန်းရင်၏ အကျင့်စာရိတ္ထပျက်စီး နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်နေရပြန်၍ မူးယစ်ဆေးဝါးအရက်သေစာတို့၏ အသကိုပင် မကြားချင်တော့ပေ။

မူးယစ်ဆေးဝါးက ချေးထက်ရွှေစရာ ကောင်းပါဘို။

* * *

“အနောက်ပိုင်းမှာ ထွန်းရင်နဲ့ ခွေးမောင်တိနှစ်ယောက် အရက် မူးပြီး ရန်ဖြစ်လိုတဲ့”

“သည်ကောင်တွေ သေမှုအေးမယ်။ သေပစေ၊ ဘယ်သူမှ မဖြန်ကြနဲ့”

လူကြီးအချို့က ကရုဏာဒေါသေနှင့် ပြောကြသည်။

“ဟာ . . . မဖြစ်သေးပါဘူး။ လက်လွှန်ခြေလွှန် ဖြစ်ကုန်ပါ ဦးမယ်”

သေပစေပြောသော လူကြီးများက စိုးရိမ်တကြီးပြေးသွားကြပြီ။ မြင်ကွင်းက မကြည့်စုံ၊ မမြင်စုံအောင်ဖြစ်နေသည်။ နှစ်ယောက် စလုံးမှာ ပုံဆိုကျေတ်နေသည်။ ကိုယ်လုံးတီးများ ဖြစ်နေကြသည်။ သူတို့၏လက်သီးများက တစ်ဦးကိုတစ်ဦးထိအောင် မထုံးနိုင်။ လေကို ထိုးနေကြသည်။ နပန်းမလုံးရခင် အလိုလို လဲကျေနေပြန်သည်။

ဂိုင်းအုံကြည့်နေသော ကလေးများက လျောင်ကြသည်။ ပြောင်ကြသည်။

အရက်မူးတာ ရှုတ်စရာ

၄၃

ဆွဲမျိုးသားချင်း သွေးသားနီးစပ်သူများကတော့ ရှုက်လှ ချည်ရဲ့ဆိုပြီး အိမ်ပြန်ပြေးကြပြီ။

သူတို့နှစ်ဦးကတော့ ရှုက်ရမှန်းမသိ။ ကိုယ်လုံးတီးပြွဲကိုသာ ဆက်လက်ကျင်းပနေကြသည်။

“လူဆိုတာ ရှုက်တတ်ရတယ်။ ကြောက်တတ်ရတယ်။ မရှုက် တတ်၊ မကြောက်တတ်ရင် လူဖြစ်နေလည်း တိရစ္ဆာနဲ့ အတူတူပဲ”

လူကြီးများ၏ အပြစ်တင်ရှုတ်ချသံကို အောင်နိုင်တို့ ကြားလိုက် ရသည်။

အောင်နိုင်တို့ကလေးများအတွက် သင်ခန်းစာယူစရာပါပဲ။

“ဟေ့ . . . အောင်နိုင်၊ မြို့ပေါ်မှာကြည့်ခဲ့ရတဲ့ပြွဲထက် သည်ပြွဲက ပိုပြီးတော့ သရုပ်ပေါ်တယ်ကွာ။ ကြည့်စမ်းပါဦးကွာ။ အရှက်မရှိ အကြောက်မရှိ လုပ်နေကြတာ။ လူတကာ အထင်သေး အော့နှုလုံးနာ နှပ်ပစ်၊ တံတွေးထွေးခံရတာ မူးယစ်ဆေးထဲ ပါတဲ့ အရက်ကြောင့်ကွာ။ အရက်ကြောင့် . . .”

အမူးသမားနှစ်ယောက်ကိုကြည့်ပြီး မောင်ထွန်းက ပြော နေသည်။

အောင်နိုင်က ခေါင်းညီတိုက်သည်။

အရက်မူးတာ ရှုက်စရာကောင်းကြောင်း လက်တွေ့သိမြင် နေကြပြီ။ ထိုကြောင့် . . .

“ကောင်းကျိုးမပေး၊ မူးယစ်ဆေး”

အောင်နိုင်က ရှုတ်တရက် အော်ပစ်လိုက်သည်။

၄၇ မောင်ရုပ်ခါးကို ချစ်ကြသည့်နှင့် အခြားဝတ္ထုတိများ

“အသက်တို့မယ်လေး . . . ”

မောင်ထွန်းကလည်း အောင်လိုက်ပြန်သည်။

“ကလေးတွေကတောင် မူးယစ်ဆေးက ကောင်းကျိုးမပေးလို့
ရွှေ့ကြည်ရမယ့် အကြောင်း သိနေပြီ။ ဒင်းတို့နှစ်ယောက်
ကတော့ကွာ့ . . . တောက် . . . ”

ဘကြီးသာအေး၏ တောက်ခေါက်သံကိုလည်း အမူးသမား
နှစ်ဦးက မကြားနိုင်ပါပေ။

အရက်မူးတာ ရှုက်စရာကောင်းလေစွာ။

* * * *

မကောင်းမှုပြု ကျိုးသမား

စိန်ပန်းပင်ရွာမှ ချိန်ကန်ရွာသို့ ဆက်သွယ်ထားသော
လူည်းလမ်းမကြီးရှိသည်။ မိုးရာသီရောက်လာလျှင် ထိုလမ်းမကြီး
ပေါ်၍ ဗောက်ခွေးပင်များက တောထအောင် ပေါက်လာသည်။

အလိုအလျောက် အလေ့ကျပေါက်အပင်များ ဖြစ်ပါသည်။
မိုးဦးကျစတွင်ပေါက်လာသော ထိုအပင်များသည် တော်သလင်း
သီတင်းကျွတ်ရောက်လျှင် ဒူးဆင်သာသာသို့ မြင့်တက်နေပြီ။
တစ်ပင်နှင့်တစ်ပင်က ကိုင်းချင်းဆက်ထိစပ်နေသည်။ လူည်းလမ်းမ
အလယ်မှုသွားသော လူသွားလမ်းကိုပင် ဖုံးလွှဲမ်းလာသည်။ သတိ
မထားဘဲသွားပါက ဗောက်ခွေးပင်များနှင့်ပြီး မှောက်ရှုက်လဲကျ
ရလေ၏။

* * *

တင့်ဝေက တစ်ဖက်သားကို ကျိုစားနောက်ပြောင်ရလျှင်
ကျေနပ်နေသည်။ သူ့ကျိုစားသဖြင့် တစ်ဖက်သားမှာ အနာတရ
ဖြစ်သွားလျှင် ဝမ်းသာနေတော့၏။ ကြံ့ကြံ့ဖန်ဖန်လည်း ကျိုစား
သန်သူဖြစ်ပါသည်။

၄၆ မောင်ရုပ်ခါးကို ချစ်ဖြေသည့်နှင့် အခြားဝထ္ထုများ

တစ်နေ့မှာတော့ တင့်ဝေသည် သူငယ်ချင်းများဖြစ်ကြသော မြင့်လွင်၊ ဖော်လေး၊ ဝင်းနိုင်တိနှင့်အတူ စိန်ပန်းပင်ရွာမှာရှိသည့် အလျှပ္ပါးသို့ သွားကြသည်။ အလျှပ္ပါးမှာကျွေးမွှေးသည့် ဝက်သား ဆီပြန်ဟင်းနှင့် ထမင်းကို စားခဲ့ကြပြီး သူတို့၏ချိန်ကျိုးသို့ ပြန်လာ ခဲ့ကြ၏။ တင့်ဝေက ခြေလှမ်းသွာ်သွာ်လှမ်းပြီး ရွှေဆုံးသို့ ရောက်အောင် သွားနေသည်။ ကျွန်သူငယ်ချင်းများက ဖြည့်ဖြည်း ချင်းလျှောက်လာကြသည်။

“ဟေ့ . . . တင့်ဝေ၊ မင်းခြေလှမ်းတွေက မြန်လှချည်လားကွာ။ ဖြည့်ဖြည်းပဲ သွားပါကွာ။ မင်းရဲ့အိမ်က ရွှေမသွားပါဘူး”

သူငယ်ချင်းများက ပြောကြပေမယ့် တင့်ဝေ၏ခြေလှမ်းများက သွာ်လက်နေဆဲပ်။

“အိမ်မှာ အရေးကြီးတဲ့ကိစ္စ ရှိနေလိုပါကွာ”

တင့်ဝေက သူအကြံနှင့်သူ ဖြစ်သည်။ ရွှေဆုံးမှ ခပ်သုတ်သုတ် လှမ်းနေသည်။ နောက်က သူငယ်ချင်းများနှင့် မျက်ခြည်ပြတ်ချင် လှပြီ။ လမ်းချိုးအကွဲ့သို့ ရောက်လာသည်။ နောက်က သူငယ်ချင်း များက တင့်ဝေကို မမြင်နိုင်တော့သောနေရာသို့ ရောက်နေပြီ။ တင့်ဝေက သူအကြံကို အကောင်အထည်ဖော်လေတော့၏။

“နောက်ကလာနေတဲ့ မြင့်လွင်တိအဖွဲ့ကို ဟပ်ထိုးလဲအောင် လုပ်ရမယ်”

ဗောက်ခွေးပင်များကို ကိုင်းချင်းဆက်ပြီး ချည်နှောင်လိုက် သည်။ သုံးလေးလှမ်းအကွာတွင် တစ်ခုခိုချည်နှောင်ထားခြင်း

မကောင်းမှုကြံး ကိုယ်သာခံ

၄၃

ဖြစ်သည်။ ခုနစ်ခါ ရှစ်ခုလောက ချည်နှောင်ပြီးသွားပြီ။ သူကတော့ လမ်းမဘေးမှာရှိနေသော သပ္ပတ်ပင်ကြီးပေါ် သို့ကက်ပြီး ပုန်းနေ လိုက်၏။

မြင့်လွင်တိုးသုံးဦးလည်း စကားတပြာပြာနှင့် လာနေကြ သည်။ ဗောက်ခွေးပင်များကို ကိုင်းချင်းဆက်ချည်ထားသောနေရာ သို့ရောက်လာကြပြီ။

“အမလေး . . . ”

ရွှေဆုံးက ဖော်လေး လဲသွားသည်။

“မင်းက အောက်ကိုမကြည့်ဘဲ သွားနေတာကိုးကွာ။ ဗောက်ခွေး ပင်ကိုင်းတွေက ရှုပ်နေတယ်။ အောက်ကိုကြည့်ပြီး သွားမှုပေါ့ကွာ။ ကဲ . . . င့်နောက်က လိုက်ခဲ့ကြ”

မြင့်လွင်ဦးဆောင်ပြီး လျှောက်လာပြန်ပြီ။ သပ္ပတ်ပင်ပေါ်မှာ တက်ပြီးပုန်းနေသော တင့်ဝေက မြင်နေရသည်။

“အမေ့ . . . ”

ရွှေဆုံးမှုလျှောက်လာသည့် မြင့်လွင်လည်း မောက်ရက်သား ဖြစ်သွားရရှာပြီ။

“ဟို . . . ခွေးကောင်တင့်ဝေ တမင်သက်သက် ညွစ်ပတ်သွား တာပဲကွာ။ ဒီလောက်ညွစ်ပတ်တဲ့ တင့်ဝေကိုတော့ကွာ၊ တွေ့ရင် လက်သီးစာကျွေးလိုက်ရုံးမယ်”

ဒုံးခေါင်းမှာပွန်းပဲသွားသော မြင့်လွင်က ကြုံးဝါးနေပြီ။ မြင့်လွင် စိတ်ဆတ်တာကို တင့်ဝေ ကောင်းကောင်းသိသည်။ မြင့်လွင်က

၄၈ မောင်ရုပ်ခါးကို ချစ်ကြသည်နှင့် အခြားဝတ္ထုများ
ပြောသလိုလည်း လုပ်တတ်သည်။ ထို့ကြောင့် တင့်ဝေမှာ သပွတ်
ပင်ပေါ်မှ မဆင်းခဲတော့ပေ။ သပွတ်ပင်ပေါ်မှာပဲ အသာလေး
ငြိမ်နေရသည်။

မြင့်လွင်တို့အားလုံး ကျော်သွားပြီ။ တင့်ဝေလည်း သူတို့သွားပြီး
တော်တော်ကြာမှ သပွတ်ပင်ပေါ်ကဆင်းကာ ပြန်လာခဲ့ရ၏။

* * *

တင့်ဝေ၏အမေ ဒေါ်အေးစိန်လည်း စိန်ပန်းပင်ရွှေက အလှ။
ပွဲမှာ စားသောက်ပြီးနောက် ကြို့ပင်စုရွှေသို့ ထွက်လာခဲ့၏။
ဒေါ်အေးစိန်သည် ကြို့ပင်စုရွှေမှ ဆီကိုဝိယ်ပြီး သူနေသည့် ချွန်ကန်
ရွှေမှာ ပြန်လည်ရောင်းနေသူဖြစ်သည်။ ကြို့ပင်စုရွှေသည် စိန်ပန်းပင်
ရွှေ၏ အနောက်ဘက်မှာရှိသည်။ ချွန်ကန်ရွှေက စိန်ပန်းရွှေ၏
အရှေ့ဘက်မှာရှိသည်။

ဒေါ်အေးစိန်သည် ကြို့ပင်စုရွှေမှ ဆီဝယ်လာခဲ့သည်။
ဝယ်လာခဲ့သောဆီကို ပုံးထဲထည့်ပြီး ခေါင်းပေါ်တင်ရွက်ကာ ရွှေသို့
ပြန်လာခဲ့၏။ ကြို့ပင်စုရွှေမှ စိန်ပန်းပင်ရွှေသို့ ရောက်လာသည်။
ချွန်ကန်ရွှေသို့သွားမည့် လျည်းလမ်းမကြီးပေါ်သို့ပင် ရောက်နေပြီ။
သူနေသော ချွန်ကန်ရွှေသို့ မြန်မြန်ရောက်ချင်သည့်စိတ်က စောနေ
သည်။ ခြေလှမ်းကို ခပ်သုတ်သုတ်လှမ်းလေတော့၏။ လမ်းချိုး
အကွဲ့သို့ ရောက်လာပြီ။

“အမလေးတော့ . . .”

မကောင်းမှုပြု ကိုယ်သာခံ

၄၉

တင့်ဝေ၏အမ ဒေါ်အေးစိန်မှာ ဘိုင်းခနဲ လဲကျသွားလေ
သည်။ ခေါင်းပေါ်မှာတင်ပြီး ရွက်လာသော ဆီပုံးမှာလည်း လွင့်စဉ်
သွားပြီ။ ဒူးနှစ်ဖက်လုံးမှာလည်း ပွန်းပဲသွားသည်။

“ကျွတ် . . . ကျွတ် . . . ကျွတ် . . . ကျွတ် . . . ကျွတ်”

တစ်ကျွတ်ကျွတ်စုံပါပ်ပြီး ပြန်ထလာသည်။ ဆီပုံးကို အမော
တကောကြည့်လိုက်၏။ ဆီပုံးကို ပိတ်ထားသည့်အပိတ်က ပွင့်သွား
သည်။ ဆီပုံးထဲကဆီများ ဖိတ်စဉ်နေသည်။ ဆီပုံးထဲမှာ တစ်ဝက်
သာသာခန့်သာ ကျွန်တော့သည်။

“အမလေး . . . ကုန် . . . ကုန် . . . ကုန်ပါပြီတော်။
အမြတ်မရတဲ့အပြင် အရင်းပါနှိုက်သွားပြီ”

ဒေါ်အေးစိန်မှာ ဝမ်းနည်းပက်လက် ဖြစ်သွားရာသည်။
မျက်ရည်စများပင် စီးကျေလာပြီ။ လဲကျတဲ့နေရာကို သေသေချာချာ
ကြည့်လိုက်တော့ ဗောက်ခွေးပင်ကိုင်းချင်းဆက်ပြီး ချည်ထားသော
အထုံးလေးကို တွေ့လိုက်ရလေသည်။

* * *

ဒေါ်အေးစိန်ခများ ငိုတြီးချက်မဖြင့် အိမ်ပြန်လာသည်။

“မေမေ . . . မေမေ . . . မေမေ ဘာဖြစ်လို့ ငိုလာတာဘဲ
ဟင်။ မေမေ ဘာဖြစ်လာလို့လဲ”

တင့်ဝေက စိုးမိမ်တကြီး ဆီးပြီးမေးသည်။ အမေဖြစ်သူက
တင့်ဝေ၏အမေးကို မဖြေနှင့်သေးပေ။ ခေါင်းပေါ်ကဆီပုံးကို
အိမ်ရှေ့ကပြင်ပေါ်သို့ ချလိုက်သည်။ ပုံးထဲမှာ အပြည့်ထည့်လာ
ခဲ့သောဆီက တစ်ဝက်သာသာပဲ ရှိနေတော့သည်။

“မေမ ဘာဖြစ်လာလိုလဲ။ ပြောစမ်းပါဉိုး”

တရှုံးကိုရှိကိုင့်နေသော အမေကို တင့်ဝေက ထပ်မေးသည်။

“မိမဆုံးမ၊ ဖမဆုံးမသားတွေပေါ့ကွာ။ စိန်ပန်းပင်ရွာနဲ့ တို့ရာကူးတဲ့ လမ်းမပေါ့မှာ ဟောက်ခွေးပင်တွေကို ကိုင်းချက်ဆက်ပြီး ချည်ထားတယ်လေ။ အဲဒါန္တြုပြီး တိုက်လဲခဲ့လို့ အမေ ဒူးခေါင်းနှစ်ဖက်လုံးလည်း ပွန်းပဲ့သွားတယ်။ ဒူးပွန်းပဲ့တာကို အမေ မနာပါဘူးကွယ်။ ဆီးဦးတဲက ဆီတစ်ဝက်နဲ့ပါးလောက် ဖိတ်စဉ်ကုန်တယ်။ အမြတ်ရမလားလို့ ဝယ်လာခဲ့တာ။ ခုတော့ အမြတ်မရတဲ့အပြင် ရှိပြီ”

အမေကပြောရင်း ငို့နေပြန်သည်။

“ဘယ်နားမှာ ဖြစ်ခဲ့တာလဲ အမေ”

“မင်းတို့ အရိုးလှရှင်ရဲ့ ယာခရိုးက သပ္ပတ်ပင်ကြီးအရှေ့ဘက်နားမှာပဲ”

တင့်ဝေက သူချည်ထားခဲ့မိသည်ကို သတိရလာသည်။ တရှုံးရှိ ငို့နေသော မိခင်ကြီးကိုကြည့်ပြီး တင့်ဝေရင်ထဲ နှင့်ခနဲ့ခံစားလိုက်ရသည်။ မိခင်ဖြစ်သူခများမှာ သနားစရာကောင်းလှသည်။

“မေမ . . . မေမ . . . အဲ . . . အဲ . . . အဲဒါ သားအပြုံပါ မေမေရယ်။ သားချည်ခဲ့မိတာပါ။ သားကိုရှိက်ပါ မေမေ။ သားကိုရှိက်ပါ”

တင့်ဝေက သူပြုခဲ့သည်ကို ဝန်ခံလိုက်၏။

“မိုက်ပါဘိတော့ သားရယ်။ မင်းမိုက်လို့ ခုဆိုရင် အမေမှာ အကြွေးတင်ရတော့မယ်”

“ဒီလိုဖြစ်လိမ့်မယ်မထင်လို့ လုပ်ခဲ့မိတာပါ မေမေရယ်။ မြင့်လွင်တို့ကို ကျိုစားချင်တာကြောင့် လုပ်ခဲ့မိတာပါ။ ခုတော့ ကျွန်ုတ်တော် လုပ်ခဲ့တာက ကျွန်ုတ်တို့ကို ပြန်ပြီးဒုက္ခပေးလိုက်တာပါပဲ။ သား မှားပါတယ် မေမေရယ်”

တင့်ဝေမှာလည်း ယူကျိုးမရဖြစ်သွားသည်။ မျက်ရည်စများပါစီးကျလာသည်။ တအင့်အင့်ရှိကိုရှိက်ပြီး ငို့နေလေတော့၏။

“က . . . ခုမှတော့ ငို့မနေပါနဲ့တော့ သားရယ်။ ကိုယ့်စေတနာက ကိုယ့်ကိုပြန်ပြီး အကျိုးပေးတယ်ဆိုတာ မြဲမြဲသာမှတ်ထားပေတော့။ သူများကို မကောင်းတာကြံ့စည်ရင် ကိုယ့်ပဲပြန်ပြီးခံရတယ်ဆိုတာ ခုလက်တွေ့ပဲမဟုတ်လား။ နောက်ဆိုရင်ဘယ်တော့မှ သူများကို ညှစ်ပတ်ချင်တဲ့စိတ်နဲ့ မကောင်းတာကိုမကြံ့စည်ပါနဲ့တော့ သားရယ်”

“ဟုတ်ကဲ့ပါ မေမ”

တင့်ဝေမှာ နောင်တရသွားသည်။ မိမိ၏မကောင်းမှုကံကမိမိကိုယ်သာ ပြန်ခံရကြောင်း လက်တွေ့ကြံ့နေရပြီ မဟုတ်ပါလော့။

ချမ်းအေး သိချင်နေသည်။
 အိမ်ပြန်ရောက်ရင်တော့ အဖွဲ့ကို မေးရှိုးမည်။
 “တစ္ဆေဆိုတာ တကယ်ရှိတာလား” ဟူ၍။

* * *

ရားချိုးကန် တအေး

“လူသောင် တစ္ဆေဖြစ်တယ်ဘူး”

“မဖြစ်ပါဘူးဘူး။ တို့ဆရာဦးချမ်းအေးက ပြောဖူးတာပဲ။ တစ္ဆေ ထို့ သရဲတို့ဆိုတာ တကယ်ရှိတာ မဟုတ်ပါဘူးတဲ့ဘူး”

“တို့အဘ ဗိုဇ္ဈာဒရာကြီးက ပြောတာပဲဘူး။ တစ္ဆေ၊ သရဲ ဆိုတာရှိတယ်။ အဘကတောင် တစ္ဆေတွေမွေးထားသေးတယ်တဲ့”

“မင်း မြင်ဖူးလိုလားဘူး”

“ငါတော့ မမြင်ဖူးပါဘူးဘူး။ အဘက ပြောတာကို ပြောပြတာပါ။ လူသောင် တစ္ဆေဖြစ်ရောတဲ့ဘူး”

သူငယ်ချင်း ထွန်းစေစကားကြောင့် အေးချိုးစိတ်ထဲ၌ အဝေဒါဖြစ်နေသည်။

“ဆရာဦးချမ်းအေးပြောတာက မှန်သလား”

“ထွန်းစေပြောတာက အမှန်ပဲလား”

ဝေခွဲမရ ဖြစ်နေသည်။

“တစ္ဆေဆိုတာ တကယ်ရှိတာပဲလား”

“ရှိရင် သူတို့ ဘယ်မှာနေကြတာလဲ”

အေးချိုးအဖေ ဦးစံပြည့်က နွားစာစဉ်းနေသည်။
 အေးချိုးသည် သူအဖေ နွားစာစဉ်းရာသို့သွားပြီး မျက်နှာ ချင်းဆိုင်တိုင်လိုက်သည်။

ဆင်ကြီးက မြက်စဉ်းဓားမကြီးနှင့် စည်းချက်ကျကျ ခုတ်ပိုင်း နေသည်။

“ဟဲ . . . အေးချိုး ဓားဦးက မထိုင်ရဘူး။ ဓားဦးကန် တစ္ဆေ ဖြစ်တတ်တယ်တဲ့”

ဆင်နှင့် မျက်နှာချင်းဆိုင် ဓားဦးရွှေမှာထိုင်နေသော အေးချိုး ကိုနွားစာလာဂျားသည့် သူအစ်မခင်အေးက မြင်သဖြင့် စိုးရိမ်တကြီး အော်ပြောလိုက်သည်။

“ဟား . . . ဟား . . . ဟား . . . သမီးခင်အေးကလည်းဘူး။ ဓားဦးကန် တစ္ဆေဖြစ်တတ်တယ်လို့ ဘယ်သူက ပြောတာတုန်း”

“အဖေကလည်း ကျပ်တို့တစ်ရွာလုံးပြောတဲ့ စကားပေါ့။ ဓားဦးကန် တစ္ဆေဖြစ်တတ်တယ်လို့ ဘယ်သူက ပြောတာတုန်း”

“အဖေကလည်း ကျပ်တို့တစ်ရွာလုံးပြောတဲ့ စကားပေါ့။ ဓားဦးကနေရင် တစ္ဆေဖြစ်ရောတဲ့”

ဆင်ကြီးက နွားစာကို စဉ်းမြှစဉ်းနေသည်။

၁၄ မောင်ရုပ်ခါးကို ချစ်ဖြေသည့်နှင့် အခြားဝထ္ထာဖြီများ
“အဖေ တစ္ဆေဆိုတာ ဘယ်လိုအကောင်ကြီးလဲဟင်”
အေးချိုက သိချင်အောနှင့် မေးလိုက်သည်။
“အဖေတော့ကွာ ခုခွဲ အသက်ငါးဆယ်ပြည့်တော့မယ်။
တစ္ဆေဆိုတာကို တစ်ခါမြှုလည်း မမြင်ဖူးဘူး။ တွေ့လည်း မတွေ့
ဖူးဘူး။ ဒါကြောင့် ဘယ်လိုအကောင်ကြီးလည်းဆိုတာကို အဖေ
မသိပါဘူးကွာ”
“တစ္ဆေဆိုတာ တကယ်ရောရှိရှုံးလား အဖေ”
“အလကားပါကွာ၊ မင်းတို့ကလေးတွေကြောက်အောင်
ခြောက်တဲ့ ခြောက်လုံးတစ်ခုပါ တကယ်မရှိပါဘူး။ ရှိမှုရှိရင်တော့
အဖေတွေဖူးမှာပေါ့”
ဆင်၏စကားကြောင့် အေးချို ဝမ်းသာသွားသည်။
“မမခင်အေးပြောသလို ဓားဦးကနေ တစ္ဆေလို့ ဘာလို
ပြောကြတာလဲ”
“မင်းတို့ကို လူကြီးတွေက ဓားဦးကနေ တစ္ဆေဖြစ်မယ်၊ လူသေ
ရင် တစ္ဆေဖြစ်တယ်၊ ဉာဏ်းမင်းကြီးအပြင်ထွက်ရင် တစ္ဆေတို့
သရဲတို့နဲ့ တွေ့ဗုံတယ်လို့ ပြောကြတယ် မဟုတ်လား”
“ပြောကြတယ် အဖေရဲ့၊ ဒါကြောင့် ကျွန်တော်တို့ တစ္ဆေကို
အရမ်းကြောက်နေတာ၊ တစ္ဆေတို့ သရဲတို့က လူတွေကို စားတတ်
တယ်ဆုံး”
“တစ္ဆေ၊ သရဲဆိုတာ တကယ်မရှိပါဘူးလို့ အဖေပြောပြီးပြီ
ပဲကွာ၊ ဘယ်ကလာ လူကိုစားနိုင်မှုလဲ၊ အဲဒါ မင်းတို့ကိုကြောက်
အောင် ခြောက်တဲ့စကားပဲကွာ၊ မင်းတို့ကလေးတွေက ခြောက်ရင်

ဓားဦးကနေ တော့

၁၁

ကြောက်မယ်၊ ကြောက်တော့ လူကြီးတွေမလုပ်စေချင်တဲ့အလုပ်၊
မသွားစေချင်တဲ့နေရာ၊ မစားစေချင်တဲ့အစာကို မလုပ်မိ၊ မသွားမိ၊
မစားမိတော့ဘူးပေါ့ကွာ။ ခြောက်လှန်ပြီး ဟန့်တားထားတာပါပဲ”
“ဒါဆို အဖေတို့လူကြီးတွေက ကျွန်တော်တို့ ကလေးတွေကို
တစ္ဆေ၊ သရဲနဲ့ ခြောက်လှန်ထားတာပေါ့”
“ကြောက်အောင် ခြောက်တာကလည်း တမင်သက်သက်တော့
မဟုတ်ဘူးကဲ့့၊ မဖြစ်သင့်တာကို မဖြစ်ရအောင် ကြိုတင်ကာကွယ်
ပေးတဲ့သဘောပါ၊ အဖေပြောမယ်ကွာ၊ မင်းတို့အမေက စလောင်းဖူး
နှစ်ချပ်တီးရင် ဘာဖြစ်မယ်လို့ပြောထားတုန်း”
ကျားကြီးကိုက်လိမ့်မယ်တဲ့အဖေ”
“ကျားဆိုတာ တော်ကြီး၊ တော်ကြီးတွေရှိတဲ့နေရာမျိုးမှာ
နေကြတာပါကွာ၊ တော်မရှိ တော်မရှိတဲ့ အဖေလို့ရှာလို့ မြေပြန်
ဒေသမှာ ကျားဆိုတာ မနေပါဘူး။ ဒါပေမဲ့ မင်းတို့အမေပြောသလို
ကျားကြီးကိုက်မှာ ကြောက်တော့ စလောင်းဖူးနှစ်ချပ် တီးရဲကြသေး
လား”
“စလောင်းဖူးနှစ်ချပ် ယူတီးဖို့ မပြောပါနဲ့အဖေရယ်၊ စလောင်းဖူး
နှစ်ချပ်ကို အသုံးလိုလို ကိုင်မိရင်တော့ သူတို့ချင်းထိမှာစိုးလို့ ဂရရိုက်
ပြီး ကိုင်ရတယ်”
သမီးခင်အေးက ဝင်ပြောသည်။
“အဲဒါ မင်းတို့အမေက ကျားကိုက်လိမ့်မယ်လို့ ခြောက်ပြီး
ဟန့်တားရတဲ့ ရည်ရွယ်ချက်ပဲ၊ စလောင်းဖူးနှစ်ချပ်ယူပြီး မင်းတို့
ကစားရင် ကွဲသွားမယ်၊ ပိန်သွားမယ်၊ မင်းတို့က ကျားကိုက်မှာ

၅၆ မောင်ရုပ်ခါးကို ချစ်ဖြေသည့်နှင့် အခြားဝတ္ထုတိများ

ကြောက်တော့ စလောင်းဖူးနှစ်ချပ်ကိုယူပြီး မကစားရဲတဲ့အပြင် အသံးလိုလိုကိုင်ရင်တော့ ဂရိစိက်ကိုင်တွယ်ကြတယ် မဟုတ်လား၊ မင်းတို့က ကျားကိုက်မှာကြောက်လို့ ဂရိစိက်တော့ မင်းတို့အမေရဲ့ စလောင်းဖူးတွေ မပျက်စီးတော့ဘူး၊ စလောင်းဖူးတွေမပျက်စီးအောင် လို့ ကျားနဲ့ခြောက်တာပဲ။ ဓားဦးကနေ တန္ဆာဖြစ်တယ်ဆိုတာကလည်း ဒီသဘောပါပဲ၊ လူကြီးတွေက ဓားဦးတည့်တည့်မှာ ထိုင်မနေစေချင် လို့ တန္ဆာဖြစ်တတ်တယ်လို့ ခြောက်လျှန်ဟန်တားထားခဲ့ကြတာပါ”

“ရှင်းပြုပါဘီး အဖေ”

“ဓားဦးရှေ့တည့်တည့်ကနေတယ်ဆိုတာ အန္တရာယ်များတယ် ကွဲ့၊ အဖေက ခုလိုဓားမကြီးနဲ့ မြေက်ပင်တွေကို ခုတ်ပိုင်းနေမယ်၊ ဓားဦးကျေတွက်သွားပြီဆိုပါတော့ဘူး၊ ကျေတွက်သွားတဲ့ဓားက ဘယ်ရောက်သွားမလဲ”

“ကျွန်ုတော့ ရှေ့တည့်တည့်လာကျမှာပေါ့”

“ရှေ့တည့်တည့်ဓားဦးက ထိုင်နေတဲ့သူကို မခိုက်မိနိုင်ဘူးလား”

“ခိုက်မိနိုင်တာပေါ့”

“အဲဒါလို ခိုက်မိနိုင်မယ့် အန္တရာယ်များတဲ့ ဓားဦးရှေ့မှာ မထိုင် စေချင်လို့ ဓားဦးကနေ တန္ဆာဖြစ်မယ်လို့ ပြောထားတာပဲ။ မင်းတို့ ကြောက်တဲ့တန္ဆာနဲ့ခြောက်ပြီး ဓားဦးက မထိုင်ရအောင် ခြောက်တဲ့ စကားပါကွာ”

“ဒါဆို တန္ဆာဆိုတာ တကယ်မရှိဘူးပေါ့နော်”

အေးချိုက သံသယရှင်းအောင် မေးလိုက်ပြန်သည်။

ဓားဦးကအနေ တန္ဆာ

“တန္ဆာတို့ သရဲတို့ မရှိတာ တကယ်အမှန်ပဲ မရှိလို့ ကြောက်စရာ လည်း မလိုပါဘူးဘွား၊ ဉာဏ်းမင်းကြီး မောင်မောင်မည်းမည်းအချိန် မှာ မြော ကင်း အန္တရာယ်ကိုစိုးရိမ်တော့ မင်းတို့အပြင်မထွက် ရဲအောင် တန္ဆာခြောက်လိမ့်မယ်၊ သရဲခြောက်လိမ့်မယ်လို့ ကြောက်အောင် ခြောက်လျှန်တဲ့စကားတွေပါ”

ဖင်ကြီးပြောမှ နားရှင်းသွားသည်။

တန္ဆာတို့ သရဲတို့ မရှိကြောင်းကို အေးချိုယုံကြည်သွားလေပြီ။ မရှိတဲ့ တန္ဆာ သရဲကို ဘာလို့ ကြောက်နေရအုံနည်း။။

* * * * *

ပြောင်ပင်တအ္မာ

လဆန်း ၆ - ရက်၊ လကဗေားသည် ခပ်ကွေးကွေး၊
ခပ်သေးသေး။

အေးချိန့် သူငယ်ချင်းများသည် ရွှေ့ခြီးဘုန်းတော်ကြီး
ကျောင်း၍ ညအိပ်ကြရသည်။ လသာညများတွင် ကျောင်းရွှေ့၊
တလင်းပြင်၌ ထုပ်စည်းတိုးတမ်း၊ စိန်ပြေးတမ်း၊ ဘုတ်တလုတ်
တောက်တဲ့ စသည့်ကစားနည်းများကို တစ်မျိုးပြီးတစ်မျိုး ပြောင်းပြီး
ကစားနေကြသည်။ လဝင်ကာနီးမှ ကစားခြင်းကို ရပ်နားကြသည်။
အပေါ်အပါးသွားကာ ညအိပ်ရာဝင်ကြတော့မည်။

‘ဟေ့ . . . ဟေ့ အေးချို့ တို့ကျောင်းရဲ့ အရှေ့မြောက်
ထောင့်က ပြောင်ပင်ကြီးအောက်မှာ မီးရောင်မြင်တယ်တဲ့’

အပေါ်အပါးသွားနေကြတဲ့နှင့် ထွန်းစောက ပြောလိုက်သည်။
ထွန်းစောပြောသည့် ပြောင်ပင်ကြီးဆီကို လှည့်ကြည့်လိုက်
ကြသည်။

“အေး . . . ကွာ ဟုတ်တယ်။ မီးရောင်ပဲကဲ”

အေးချို့က ကြည့်ရင်းပြောလိုက်သည်။

ပြောင်ပင်တအ္မာ

၁၉

“ပြောင်ပင်တအ္မာမီးနဲ့ တူတယ်ကွာ။ ကြောက်တယ်ဟေ့၊
ကျောင်းပေါ်တက်ရအောင်”

ထွန်းစောက ပြောပြောဆိုဆို ကျောင်းပေါ်တက်ပြေးသည်။
သူငယ်ချင်းများလည်း ကျောင်းပေါ်တက်ပြေးကြပြီ။

အေးချိန့် ညီလှကား ကျောင်းပေါ်သို့မတက်သေးဘဲ
မီးရောင်ကို သေသေချာချာ ကြည့်နေကြသည်။

“ညီလှရေ့ . . . အဲဒီမီးက ထူးခြားတယ်ကွာ”

အေးချို့က တိုးတိုးလေးပြောလိုက်သည်။

“ထွန်းစောပြောတဲ့ တအ္မာမီးများလားကွာ”

“အဖောကလည်း ပြောဖူးတယ်။ ဆရာကလည်း ပြောထားတာ
ပဲကွာ။ တအ္မာ သရဲဆိုတာ တကယ်မရှိပါဘူးတဲ့ကွာ”

“ဟုတ်ရဲ့လား အေးချို့ရာ”

“ဟုတ်တယ်ကွာ၊ တို့ကလေးတွေကြောက်အောင် ခြားက်တဲ့
စကားတဲ့ကွာ။ ငါတော့ တအ္မာကို ယုံလည်းမယုံဘူး။ ကြောက်လည်း
မကြောက်ဘူး။ အဲဒီမီး ဘာမီးလဲဆိုတာ သိချင်နေတယ်”

“ဒါဆိုရင် မင်းနဲ့ငါ အဲဒီပြောင်ပင်နားသွားပြီး ကြည့်မယ်ကွာ”

“ညီလှ မင်းလည်း မကြောက်ဘူးပေါ့”

“မကြောက်ပါဘူးကွာ။ လာ . . . သွားကြည့်ကြမယ်”

* * *

လဝင်တော့မည်။

အေးချိန့် ညီလှသည် ပြောင်ပင်ကြီးဆီသို့ သွားနေကြပြီ။
ခြေသံမကြားရအောင် သတိထားသွားနေကြသည်။ ပြောင်ပင်ကြီး

၆၀ မောင်ရုပ်ခါးကို ချစ်ကြသည့်နှင့် အခြားဝထ္ထာဖို့များ

နှင့်ပါးနှစ်ရိုက်ခန်းအကွာတွင် သခွဲတ်ပင်ကြီးတစ်ပင်ရှိယည်။ ထိုသခွဲတ်
ပင်အောက်၌ နှစ်ယောက်သား ပြိုင်တူရပ်လိုက်ကြသည်။

“ဟေ့ . . . ညီလှ၊ ပြောင်ပင်အောက်မှာ လူရိပ်လိုလို
မြင်လိုက်ရတယ်ကွာ။ မတ်တတ်ရပ်ရာကနေ ထိုင်လိုက်သလိုပဲ”

“ငါလည်း မြင်လိုက်မိသလိုပဲ။ တန္ဆာများပြစ်နေပါဉားမယ်ကွာ”

နှစ်ကိုယ်ကြားပြောရင်း အကဲခတ်ကြည့်နေကြသည်။

“ဟေ့ . . . ညီလှ၊ ဟိုမှာကြည့်စမ်းကွာ။ မီးရောင်နဲ့ မလှမဲ့
မကမ်းမှာ ထိုင်နေကြတာ လူကွာ၊ လူ”

“ဟေ့ . . . အေးချို့ ဒီလူတွေ ဘာလုပ်နေကြတာလဲသိအောင်
သွားကြည့်မယ်”

အေးချို့က ညီလှလက်ကို ဆွဲထားလိုက်သည်။

“သူတို့ဆီကို တို့ သွားလို့မဖြစ်ဘားလေကွာ။ လူကောင်း
သူကောင်းမဟုတ်လို့ လူဆိုးသူခိုးဆိုး တို့ ဒုက္ခရောက်သွားမယ်။
ဒီတော့ . . . မင်းနဲ့ငါ ရွာပြန်ပြေးပြီး လူကြီးတွေကို အသိပေး
ပြောရအောင်ကွာ”

“မင်းအကြံ ကောင်းတယ်။ လာ . . . သွားစို့”

သခွဲတ်ပင်အောက်မှ ပြန်ထွက်ပြီး ရွာထဲသို့ သူတ်ခြေတင်
ပြေးကြသည်။

* * *

“အဖေါ် . . . အဖေါ် . . . အဖေါ်”

“ဟေ့ . . . အေးချို့ မျှောင်ကြီးမည်းကြီး ဘာလို့ပြန်လာတာ
တုန်းကွဲ့”

ပြောင်ပင်တော့

အဖောက မီးခြစ်ခြစ်ပြီး မီးခွက်ကို ထွန်းလိုက်သည်။
အေးချို့နှင့်အတူ ညီလှပါ အိမ်ပေါ်တက်လာသည်။
“ညီလှရောပါလား။ မင်းတို့ ဗိုက်ဆာလို့ ပြန်လာကြတာလား”
“မဟုတ်ဘူး အဖော့။ ထူးခြားတာတွေ့ခဲ့ရလို့ အဖွဲ့ဆီ
လာပြောတာ”

အေးချို့က မြင်ခဲ့သမျှကို သူအဖောအား ပြောပြလိုက်သည်။
ဖင်ဖြစ်သူက အေးချို့ပြောပြသည်ကို နားထောင်ရင်း
စဉ်းစားမိသည်။

“ဒါဆို ဖြစ်နိုင်တယ်ကွဲ့”

“ဘာဖြစ်နိုင်တာလဲ အဖေါ်”

“ဖြစ်နိုင်တာကို အဖေ နောက်မှပြောပြုမယ်ကွာ။ ခုတော့
လူဆယ်ဦး၊ ကိုးဦးလောက် လက်တို့ခေါ်လိုက်ဦးမယ်။ မင်းတို့
နေခဲ့ကြ”

“ကျွန်တော်တို့လည်း လိုက်မယ်”

“မလိုက်ခဲ့ပါနဲ့တော့။ ဒီလို့ လာပြောတာ မင်းတို့တာဝန်ကျေ
ပါတယ်”

သူငယ်ချင်းနှစ်ယောက်ကား ကျွန်ခဲ့ရသည်။

* * *

မကြာမ့် . . .

“ဟေ့ကောင်တွေ . . . မပြေးနဲ့။ မင်းတို့ကို ပိုင်းထားပြီ”

၆၂ မောင်ရုပ်ခါးကို ချစ်ဖြေသည့်နှင့် အခြားဝတ္ထုတိများ

ရွာသားဆယ်ဦးက ညောင်ပင်ကြီးကို ပိုင်းထားလိုက်သည်။ ဘကြီးစံပြည့်က ညောင်ပင်အောက်မှာရှိနေကြတဲ့သူတွေ ထွက်မပြေးရဲအောင် အော်ပြောလိုက်သည်။

ဘကြီးစံပြည့်၏အသံက ဟိန်းထွက်လာသည်။ ရွာတံခါးမှ စောင့်နေသော ကင်းသမားက ချက်ချင်းသံချောင်းခေါက်လိုက်သည်။ သံချောင်းခေါက်သံများ အဆက်မပြတ် ပေါ်ထွက်လာသည်။

“ဒေါင်... ဒေါင်... ဒေါင်... ဒေါင်... ဒေါင်”

ရွာသားများက တုတ်တွေ၊ ဓားတွေ၊ လုံတွေခဲ့ပြီး ကင်းသမားဆီ ပြေးလာကြသည်။

“ကျောင်းအရှေ့မြောက်ထောင့်က ညောင်ပင်ကို ပိုင်းကြ... ပိုင်းကြ...”

ကင်းစောင့် ဘကြီးသာခွေးက ရွာသားများကို ပြောပြလိုက်သည်။ ရွာသားများ ညောင်ပင်ဆီ ပြေးသွားကြသည်။ ညောင်ပင်ကို ပိုင်းမိထားလေပြီ။

“မင်းတို့လက်နက်တွေချာ၊ ထွက်ခဲ့ကြဟော၊ တို့ရွာသားတွေအားလုံး မင်းတို့ကို ပိုင်းမိပြီ။ မသေချင်ရင် အေးအေးဆေးဆေးထွက်ခဲ့ကြ”

အေးချို့အဖော် ဦးပြည့်စုံက လက်နှိပ်စာတ်မီးထိုးထားပြီး အော်ပြောလိုက်သည်။

“ချမ်း... ချမ်း... ချမ်းသာပေးကြပါ”

ညောင်ပင်တော့

လူသုံးဦးတို့သည် တုန်တုန်ယင်ယင်ပြောပြီး ညောင်ပင်၏အပြင်ဘက် ထွက်လာကြပြီ။

လက်နှိပ်စာတ်မီးရောင်အောက်တွင် မြင်နေရသူ လူစိမ်းသုံးဦးကို... .

“ဒီကောင်တွေ နွားခိုးတွေဖြစ်မယ်၊ ကိစ္စတုံးလုပ်လိုက်ရအောင်ဟော”

ရွာသားအချို့က ရှိက်မယ်၊ ပုတ်မယ်၊ ခုတ်မယ်၊ ထစ်မယ်ဟန်ပြင်ကြသည်။

“ခြေလွှန်လက်လွန် မဖြစ်ရဘူးကဲ၊ သူတို့တရား သူတို့စိရင်လိမ့်မယ်၊ မင်းတို့ အသာနေစမ်း”

ဦးပြည့်စုံစကားကြောင့် ရွာသားများ ငြိမ်နေကြပြီ။

“မင်းတို့ ဘယ်သူတွေလဲ၊ ဘယ်ကလဲ၊ ဘာလုပ်နေကြတာလဲ၊ မှန်မှန်ပြော”

“ကျော်တို့က ဟိုချောင်းတောင်ဘက် မန်ကျဉ်းကန်ရွာကပါ၊ သာခင်တို့အဖွဲ့ပါ”

“ဘာ... . သာခင်တို့အဖွဲ့တဲ့လား၊ သာခင်ဆိုတာ နွားခိုးအကြီးတဲ့ပဲ ဘကြီးစံပြည့်ရော ဒီကောင်တွေ နွားခိုးတွေပဲ၊ အပျောက်ရှင်းရင်တစ်တော်ရှင်းပါတယ ဘကြီးစံပြည့်ရာ”

ညီမောင်က ငှက်ကြီးတောင်စားနှင့် ခုတ်ပိုင်းမည် ရွယ်လိုက်သည်။

၆၃

၆၄ မောင်ရှုပါးကို ချစ်ကြသည့်နှင့် အခြားဝတ္ထုတိများ

“ညီမောင် အသာနေစမ်းကွာ၊ ဒေါသမကြီးစမ်းပါနဲ့ သူတို့
ထိုက်နဲ့သူတို့က ခံရပါလိမ့်မယ်ကွာ၊ ဟေ့ကောင်တွေ မင်းတို့
ခုဘာလုပ်နေကြတာလဲကွဲ”

“ဘကြီးတို့ ချန်ကန်ရွာထဲဝင်ပြီး နွားခိုးဖို့ အခါစောင့်နတ်တင်
နေတာပါ ရွာထဲဝင်ပြီး နွားဝင်ဆွဲမယ့်ဆဲ ဘကြီးတို့နဲ့ လက်ပူး
လက်ကြပ်မိတာပါပဲ”

“ဒီကောင်တွေကို ကြိုးနဲ့တုပ်ခဲ့ကွာ”

ဘကြီးစံပြည့်ပြောသည် အတိုင်း ရွာသားများက နွားခိုး
သုံးယောက်ကို လက်ပြန်ကြိုးတုပ်လိုက်သည်။ ဘကြီးစံပြည့်အိမ်ကို
ခေါ်လာခဲ့ကြသည်။

“ဟော... အဖော သူတို့ ဘယ်သူတွေလဲ”

“အဲဒါ မင်းတို့မြင်ခဲ့တဲ့ ညောင်ပင်အောက်က လူတွေပဲကွဲ
တစ္ဆေလည်းမဟုတ်၊ သရဲလည်းမဟုတ်ဘူး၊ လူအစစ် နွားခိုးတွေ
လေကွာ၊ မင်းတို့ကသာ တစ္ဆေရှိတယ်ထင်ပြီး တစ္ဆေကြောက်လို့
အဲဒီညောင်ပင်ကြီးနား မသွားခဲ့ရင် သူတို့ကိုမိမာ မဟုတ်ဘူး၊ တို့ရွာ
ထဲကနွား အခိုးခံရမှာ သေချာတယ်”

တစ်ရွာလုံးက အေးချိန့်ညီလှကို ချီးကျူးနေကြသည်။

“သူတို့နှစ်ယောက် လာသတင်းပေးလို့ ကျူပ်လည်း ရွာထဲလူစုံ
ကင်းစောင့်ကိုသာခွေးကို သတိပေးခဲ့ပြီး ကျူပ်အသံကြားတာနဲ့
ကင်းမွေ့လူစုံဖို့ ခိုင်းခဲ့တာ”

ညောင်ပင်တော်

“မင်းတို့ ကယ်ပေလို့သာပေါ့ကွာ၊ နှဲမဟုတ်ရင်တော့ နွားခိုးခံ
ရမှာ မလွှဲဘူး၊ တော်ပါသေးရဲ့ကွာ”

ဝမ်းသာအားရ ပြောကြသည်။

အေးချိန့်ညီလှသည် သူတို့သတင်းပို့၍ နွားခိုးသေးမှ
လွှတ်ကင်းခဲ့ရကြောင်း သိရသဖြင့် ဝမ်းသာနေကြသည်။

အေးချိတိ၏ တာဝန်သိမှုကြောင့် နွားခိုးများကို ဖမ်းချိနိုင်ခဲ့ပြီ။
နွားခိုးများသည်ကား တရားဥပဒေ၏အဆုံးအမကို ခံကြရပေတော့
မည်ဖြစ်ပါသတည်း။

* * * * *

ငယ်ခြားဆိုပြု

“ထွေးမောင်ရေး။။ ဒီနေ့ ကျောင်းမသွားနဲ့တော့ကွာ”

“ကျောင်းမသွားလို မဖြစ်ဘူးလေကွာ၊ ကျောင်းမတက်ရင် ဆရာကလည်း ရိုက်မယ်၊ အဖော့အမောကလည်း ရိုက်မယ်၊ သက် သာမှာမဟုတ်ဘူးနော်”

“တစ်ရက်တလေပဲကွာ၊ ဆရာက ကျောင်းမတက်တာမေးရင် နေမကောင်းလို ကျောင်းမတက်တာလို လိမ့်ပြောမယ်ကွာ၊ ကျောင်း ဆင်းချိန်ရောက်တော့မှပဲ အိမ်ပြန်မယ်ကွာ။ ဒါဆို တို့ကျောင်းလစ် တာကို အဖော့အမောလည်း မသိနိုင်တော့ဘူး”

“ကျောင်းမသွားဘဲ မင်းက ဘယ်ကိုသွားချင်လိုတုန်း ခွေးညိုရ”

“ရွှာအရွှေ့ဘက် တော့အုပ်ထဲသွားပြီး ငှက်ပစ်ရအောင်လို ပါကွာ”

ခွေးညိုက လွယ်အိတ်ထဲ၌ အသင့်ပါလာသော လေးခွက် ထဲတိပြုလိုက်သည်။

“လေးခွက တစ်ခုတည်းပဲကွာ၊ ငါ့ဖို့ ဘာမှုလည်းမပါဘူး”

“မလိုပါဘူးကွာ၊ ပါပစ်လိုရတဲ့ငှက်ကို မင်းက လိုက်ကောက် ပေါ့၊ တော့အုပ်ထဲမှာတွင်ပဲ မီးကင်ပြီး စားကြုမယ်လေကွာ”

ခွေးညိုက မီးခြစ်ဘူးကို ထုတ်ပြလိုက်ပြန်သည်။

“အေးကွာ၊ ဒါဆို တို့တော့လည်သွားကြမယ်”

ထွေးမောင်နှင့် ခွေးညိုတို့သည် တော့အုပ်ဘက်သို့ ထွက်ခဲ့ကြ လေသည်။

* * *

“ဒီတော့အုပ်ထဲမှာ မြေဝင်ငှက်တွေ သိပ်ပေါတာပဲကွ ထွေးမောင်ရဲ၊ မြေဝင်ငှက် ပစ်ရအောင်နော်”

“မင်း ပစ်ချင်တဲ့ငှက်ပစ်ကွာ၊ ငါလိုက်ကောက်မယ်”

မြေဝင်ငှက်များက လူသံခြေသံကြားသဖြင့် ထပ်သွားကြသည်။ မြေဝင်ငှက်များမှာ ဝေးသို့ရောက်အောင် မပံ့နိုင်ကြပေါ့။ ခွေးညိုက မြေဝင်ငှက်များပြန်ကျမည့်နေရာကို စိတ်နှင့်မှတ်ထားလိုက်သည်။

ထိုနေရာအနီးသို့ရောက်အောင် ခြေသံမထွက်စေဘဲ ကပ်သွား လိုက်သည်။ လေးခွာတွင် လောက်စာလုံးထည့်၍ ပစ်ထည့်လိုက် သည်။ နှစ်ချက်မပစ်ရ၊ တစ်ချက်တည်းနှင့် ချက်ကောင်းထိအောင် ပစ်နိုင်သည်။

ခွေးညိုပစ်သမျှ မြေဝင်ငှက်များကို ထွေးမောင်က လိုက် ကောက်သည်။ ထွေးမောင်လက်ထဲ၌ မြေဝင်ငှက်သုံးကောင် ရနေပြီ။

“ဒီအသေကောင်တွေကို အမွှေ့နှတ်၊ မီးကင်စားရအောင်ကွာ”

နှစ်ဦးသား အမွှေ့နှတ်ကြသည်။ ခဲတံခွန်သည့်စားနှင့် ရင်ခဲ သည်။ မီးပျိုးပြီး မီးကင်သည်။ ကျက်သည့်အခါ စားကြသည်။

“ခွေးညို တို့ပြန်ကြရအောင်ကွာ”

ထွေးမောင်က နေကို မေ့ကြည့်လိုက်သည်။

“ပြန်ခိုန်တော်ပြီကွာ၊ လာ ပြန်ကြမယ်”

နှစ်ဦးသား တော်အပ်ထဲက ပြန်လာခဲ့ကြသည်။ လမ်းဘေးတစ်လျှောက်မှာရှိသော ဆူးရစ်ချံများကို တုတ်နှင့်ပုတ်ရင်း ပြန်လာခဲ့ကြသည်။ ဆူးရစ်ချံတစ်ချံကို ပုတ်လိုက်သောအခါ ပျားကောင်များက တရိုဒ်အသံများပေဖြီး အစုလိုက် ထွက်လာကြသည်။

“ထွေးမောင်ရေ့ . . တို့ စားရကံကြပြန်ပြီကွာ၊ ပျားအုတွေပြန်ပြီ၊ ပျားဖွံ့ဖြိုးရအက်ကွာ”

ဆူးရစ်ချံထဲက ဆူးရစ်ကိုင်းတံတွင်စွဲနေသော ပျားအုတိဖွံ့ဖြိုးတော့သည်။ ပျားကောင်များက တရိုဒ်အသံပေးနေသည်။ ပျားဖွံ့ဖြိုးရမှားရန်သူကို ရှာနေကြပြီ။ ပျားဖွံ့ဖြိုးနေသော ထွေးမောင်နှင့်ခွေးညီကို တွေ့သွားပြီ။ ရန်သူကိုတွေ့သည်နှင့် အဆိပ်ဆူးများဖြင့် ထိုးကြလေတော့သည်။

ထွေးမောင်နှင့်ခွေးညီးပျားတုပ်ခံနေရပြီ။ နဖူးနှင့်မျက်နှာပေါ်တွင် အဖူအပိုမ့်တွေ့ ထွက်လာသည်။

ပျားတုပ်ခံရသော ဒက်ရာများနှင့် အိမ်ပြန်လာခဲ့ကြသည်။

* * *

ရွာတံခါးဝွှေး ကျောင်းကပြန်လာသော သူငယ်ချင်းများနှင့်ဆုံးသည်။ ကျောင်းပြန်သူငယ်ချင်းများနှင့် ရောနောဖြီး ရွာတံဝင်ခဲ့ကြသည်။

ရွာလယ်လမ်းမကြီးအရောက်၌ အရီးထွန်းအံ့အိမ်မှထွက်လာသော ဘကြီးသာဝနှင့်တွေ့ရသည်။

“ဟဲ့ . . ဘယ်သူတွေတူနှုန်း”

ဘကြီးသာဝက မျက်စိမှန်သူ ဖြစ်သည်။ သဲသကဲ့ကဲ့ မမြင်ရ။

“ထွေးမောင်နဲ့ခွေးညီပါ ဘကြီးသာဝ”

“ထွေးမောင်နဲ့ခွေးညီး ကျောင်းက ပြန်လာခဲ့ကြတာလား”

“ဟုတ်ပါတယ် ဘကြီးသာဝ၊ ကျောင်းဆင်းလို့ ပြန်ခဲ့ကြတာပါ”

“အေး . . အချိန်ရှိတူန်း ပညာကို ကြိုးစားသင်ကြစမ်းကွာ၊ အချိန်ရှိတူန်းက ပညာမသင်ခဲ့မိလို့ ဘကြီးသာဝမှာတော့ ဒုက္ခနဲ့ရင်ဆိုင်နေရတာပဲကဲ့”

“ဘယ်လို ဒုက္ခနဲ့ရင်ဆိုင်နေရတာလဲ ဘကြီးသာဝရဲ့”

ထွေးမောင်က မေးလိုက်သည်။

“မင်းတို့သိချင်ရင် ပြောပြုအုံမယ်ကွာ၊ ခက်ထိုင်ကြအုံ”

ဘကြီးသာဝက လမ်းဘေးကပ်ပြီး ထိုင်လိုက်သည်။ ထွေးမောင်နှင့်ခွေးညီလည်း ထိုင်လိုက်ကြသည်။ ဘကြီးသာဝက သူ၏ဖြစ်ကြောင်းကုန်စင်ကို ပုံပြင်ပမာ ပြောပြလေတော့သည်။

* * *

သာဝ၏မိဘများက တော့သူငယ်းများ ဖြစ်ကြသည်။ တစ်ဦးတည်းသောသား သာဝကို မျက်စိအောက်က အပျောက်မခံခဲ့။ တစိမ့်စိမ့်ကြည်ပြီး ပိတိဖြစ်နေကြသည်။ အသက်နှင့်အမျှ ချစ်မြတ်နှုံးကြ၏။

သာဝဆိုသမျှ အလိုကျစေသည်။

၃၀ မောင်ရုပ်ခါးကို ချစ်ကြသည်နှင့် အခြားဝတ္ထုများ

သာဝအကြိုက် အလိုလိုက်ပေးခဲ့သည်။

သာဝတစ်ယောက် ကျောင်းတော်သွား၍ ပညာသင်ရမည့် အရွယ် ရောက်ခဲ့ပြီ။ မိဘနှစ်ပါးက ကျောင်းထားပေးသည်။ သာဝ က ကျောင်းမှာမပျော်မွေ့ပဲ အိမ်ကိုသာခင်တွယ်နေသည်။ အကြောင်း အမျိုးမျိုးပြုပြီး ကျောင်းမတက်ဘဲ နေသည်။ ကျောင်းပျက်ရက်များ ဖြင့် အချိန်တွေ ကုန်လာခဲ့သည်။

မိဘနှစ်ပါးကလည်း “ငါသားလေး စိတ်ချမ်းသာ ပြီးရော”ဆိုပြီး ကျောင်းမတက်၊ စာမသင်သည်ကို အပြစ်မဆိုကြ။ သာဝသဘောကျ သလို နေစေခဲ့သည်။ ထိုကြောင့် သာဝတစ်ယောက် ဖြစ်ပြောက် အောင် စာမတတ်ခဲ့။ သေစာရှင်စာကို ရေးတတ်၊ ဖတ်တတ်ဖို့ မဆိုထားနှင့် လက်မှတ်ကိုပင် ပိုပြင်အောင် မရေးတတ်ခဲ့ပေ။

သာဝ၏မြို့ခို့အားထားရာ မိဘနှစ်ပါးတို့သည် ရွှေ့ဆင့်နောက် ဆင့် ကွယ်လွှန်သွားကြလေပြီ။

သာဝတစ်ဦးတည်း ပစ္စည်းဥစ္စာ ရွှေ၊ ငင် ရတနာများနှင့် ကျုန်ရစ်ခဲ့ရသည်။

သာဝသည် စာမတတ် ပေမတတ်ခဲ့၍ စဉ်းစားဝေဖန် ဆင်ခြင် နှင့်စွမ်းမရှိပေါ့။ အပေါင်းအသင်းများ၏ မြှေ့ဆွယ်လှည့်စားမှုကို ခံရ သည်။ မကောင်းသည့်အပေါင်းအသင်းများကြောင့် အသောက် အစား၊ အပျော်အပါးကို ယစ်မှုးနေမိသည်။ တစ်ဆင့်တက်၍ လောင်းကစားလောကတဲ့ ကျင်လည်သွားရပြန်သည်။ မိဘနှစ်ပါး ဆုံးပါးပြီး လေးငါးနှစ်အကြာတွင် သာဝ၏ စည်းစိမ်ဥစ္စာများ လုံးပါးပါးလာသည်။

ထောက်ချို့ ပညာရှာ

၃၁

အပေါင်းအသင်းများလေသာကြောင့် လောင်းကစား လောကထဲသို့ ရောက်သွားသည်။ လောင်းကစားလောက၏ ကြမ္ဗာ ဆိုးကြောင့် သာဝ စီးပွားပျက်သွားသည်။ ကြံရာမရသည့်အဆုံး၌ နွားခိုးသာဝ ရောက်သွားသည်။ တရားဥပဒေက သာဝကို လျစ်လူ။ ရှုမထားပေ။ သာဝကို ခိုးယူလာသောနွားနှင့် အတူ လက်ပူးလက် ကြပ် ဖမ်းဆီးမိသည်။ ထောင်ဒဏ်သုံးနှစ်ကျခံစေရန် ပညာပေး ဆုံးမလိုက်၏။

ထောင်ထွက်သာဝတစ်ယောက်သည် ယောင်လည်လည်ဘဝ ဆိုးထဲမှာ နှစ်များနေပြီ။ သူတစ်ပါးက ထမင်းကျွေးနှင့်ခိုင်းသမျှ လုပ်ပေးနေရသည်။ အနေဆင်းရာ အစားဆင်းရဲလှ၏။

အအို့မမှန်၊ အစားမမှန် ယခင်က မူးယစ်သောက်စားမှုဒဏ် ထွေက သာဝ၏ဘဝကို တစ်မျိုးတစ်ဖုံးပြောင်းပေးလိုက်ပြန်သည်။ သာဝ၏မျက်စိနှစ်လုံးမှာ သဲသဲကွဲကွဲ မမြင်ရတော့ပေါ့။ မျက်စိမှန် ဝါးပါးဒုက္ခိတာဘဝနှင့် သာဝသည် နောက်ဆုံး၌ အနှင်းအနှံးပြုနိုင်သည် ဘဝသို့ ရောက်ခဲ့ရလေတော့သည်။

* * *

ဘကြီးသာဝက ထွေးမောင်နှင့် ခွေးညိုတို့အား သူဘဝဖြစ်စဉ်ကို ရှင်းပြလိုက်သည်။

“ဘကြီးသာဝရဲ့ဘဝကို သင်ခန်းစာယူကြ၊ ဒါကြောင့် အချိန် ရှိတုန်း ပညာကို ကြီးစားသင်ကြစေမိပါကွာ၊ ကျောင်းမှုန်မှုန်တက်၊ စာတွေမှုန်မှုန်ကျက်ကြပါနော်”

၃၂ မောင်ရုပ်ခါးကို ချစ်ကြသည့်နှင့် အခြားဝတ္ထုဖော်

“ဟူတ် . . . ဟူတ် . . . ဟူတ်ကဲပါ ဘကြီးသာဝါ”

နှစ်ယောက်စလုံး မလုံမလဲဖြစ်ကြရသည်။ ဘကြီးသာဝနှင့်
လမ်းခွဲခဲ့ကြသည်။

“ခွေးညီရေး . . . ငါတော့ ဘကြီးသာဝလို ဘဝမျိုးရောက်မှာ
ကြောက်တယ်ကဲ”

ထွေးမောင်က မျက်နှာငယ်လေးနှင့် ပြောလိုက်သည်။

“ငါလည်း ထွေးပြီး ကြောက်နေတာပဲ ထွေးမောင်ရ”

ခွေးညီကလည်း စိတ်မကောင်းစွာ ညည်းတွားလိုက်ပြန်သည်။

“ဘကြီးသာဝက တောသူဒွေးပဲကွဲ၊ တို့လိုအရွယ်တူနှုန်းက
ပညာသင်ရမယ့်အချိန်မှာ ပညာမသင်ဘဲ ပေခဲ့တော့လို ခုလို ဒုက္ခိတ
ဘဝကို ရောက်ရတာ”

“ဟူတ်တာပေါ့ ထွေးမောင်ရာ၊ ငါတော့ ဘကြီးသာဝပြောသလို
ကျောင်းမှုန်မှုန်တက်၊ စာမျိုးမှုန် ကျက်တော့မယ်ကွာ”

“မင်းကြောင့်ပဲ သည့်တစ်နေ့ ကျောင်းပျက်ခဲ့ရပြီ”

“ဘကြီးသာဝလိုဘဝမျိုးမရောက်ခင် ခုတောင်မှုပဲတို့မျက်နှာ
တွေမှာ ဒက်ရာတွေနဲ့ကွဲ၊ ဒါတောင် ကျောင်းလစ်လို့ရတဲ့ ဒက်ရာ
တွေပဲ၊ ကျောင်းမလစ်ဘဲ ကျောင်းတက်ရင် ပျားတူပ်လည်း မခံရ
ဘူး၊ ဆရာသင်တာလည်း တို့နားလည်မယ်၊ အိမ်က အဖော့ အမေနဲ့
ကျောင်းကဆရာ့ကိုလည်း လိမ့်ဖို့မလိုတော့ဘူး၊ လိမ့်ဖို့စဉ်းစားတာ
လည်း တို့မှားတာပါပဲကွဲ။ အဖော့ အမေနဲ့ ဆရာကို အမျို့အတိုင်း
ဖွင့်ဟဝန်ခံပြီး နောက်ဒါမျိုးမလုပ်တော့ပါဘူးလို့ ကတိပေးမယ်ကွာ”

ငယ်ချင်အခါ ပညာရှာ

၃၃

“ကောင်းတယ်ကွာ ခွေးညီရာ၊ ကိုယ့်အပြစ်ကိုယ် ဝန်ခံကြ
ရအောင်”

“မှားမှန်းသိရင် အချိန်မိပြင်နိုင်တာ အကောင်းဆုံးပဲ၊
အချိန်မိချုပ် အစုတ်သက်သာဆိုသလိုပေါ့” ဆရာဦးအေးချမ်း
၏ အဆုံးအမလကားများကိုသာ ကြားယောင်နေပါတော့သည်။

ထိုကြောင့် ထွေးမောင်နှင့်ခွေးညီတို့ခြေလှမ်းများက သွက်
လက်နေသည်။ အဖော့ အမေနဲ့ ဆရာ့ဆီကို ဝန်ချေတောင်းပန်
ကတိပြုကြရည်းမည် မဟုတ်ပါလော့။ ။

* * * *

ခုပေါင်းလီညာ ပျော်ခုရာ

တစ်ကျောင်းလုံး သန့်ရှင်းရေးလုပ်ရန် ဆရာတိုးက မှာတွား
ထားသည်။ အတန်းပိုင်ဆရာအသီးသီးက အတန်းလိုက် ခွဲခေါ်
တာဝန်ယူကြရသည်။

ကျော်ထူးသည် စတုတွေတန်း အတန်းခေါင်းဆောင်ဖြစ်သည်။
သန့်ရှင်းရေးလုပ်အားပေးရမည်ဖြစ်သဖြင့် ပုံဆိုးနှင့်အကျိုက် ချွတ်
ထားလိုက်သည်။ အပေါ်ပိုင်း၌ အဝတ်ပလာ၊ အောက်ပိုင်းမှာပဲ
ဘောင်းဘီတို့လေး ဝတ်ထားသည်။

တံမြက်စည်း၊ ပေါက်ပြား၊ ဂေါ်ပြားများကို မနိုင်တနိုင်ထမ်းပိုး
ပြီး သန့်ရှင်းရေးလုပ်အားပေးရမည့်နေရာသို့ ထွက်လာခဲ့သည်။
ကျော်ထူး၏ပုံဆိုးပေါ်မှ ပစ္စည်းများက ဖန့်ဖြတ်ဖြစ်နေသည်။ လျမ်းမြင်
လိုက်သော အတန်းဖော် စိုးနိုင်အား အကူအညီတောင်းလိုက်သည်။

“စိုး... နိုင်ရော... ငါဆီကပစ္စည်းတွေ ကူသယ်ပေးပါအံ့ဌား
ငါတစ်ယောက်တည်း မနိုင်မန်းဖြစ်နေလိုပါ”

စိုးနိုင်က ခါးထောက်ပြီး ကျော်ထူးကို စိမ်းစိမ်းကြည့်ရင်း...

“ဟော... ကျော်ထူး မင်းထမ်းလာတဲ့ပစ္စည်းတွေကို ငါကူး
သယ်ပေးလိုက်ရင် ငါဝတ်ထားတဲ့ အဖိုးတန်အဝတ်အစားတွေ ပေး
ကျော်နှင့်မှာပေါ့ကွာ၊ စပ်စပ်စုစုကွာ မင်းတို့အထဲ ငါမပါချင်ဘူး”

ပြောပြီး အတန်းထဲ ဝင်သွားလေတော့၏။

ထိစဉ် လူဦး ပြေားလာသည်။

“ဟာ... ကျော်ထူး မင်းတစ်ယောက်တည်း မနိုင်မန်း
သယ်လာတာကိုးကွာ၊ မတော်တဆုံးလိုက်မိမှုဖြင့်ကွာ၊ ခက်ရချည်ရဲ့
ပေး... ပေး... ငါ ခွဲယူခဲ့အံ့ဌားမယ်”

ကျော်ထူးပုံးပေါ်မှုပစ္စည်းများကို လူဦးက ကူသယ်လိုက်
သည်။

ကျောင်းသူ၊ ကျောင်းသားအားလုံးသည် တက်ညီလက်ညီ
တပျော်တပါး သန့်ရှင်းရေးလုပ်အားပေးနေကြပြီ။

ပေါင်းနှတ်သူများက ပေါင်းနှတ်နေကြသည်။

မြေပေါက်သူများက မြေပေါက်နေကြသည်။

မြေဖို့သူများက မြေဖို့နေကြသည်။

အမှိုက်လှည်းသူက အမှိုက်လှည်းနေကြသည်။

ထိုသို့ လှုပ်ရှားနေကြသူများထဲ၌ စိုးနိုင်တစ်ယောက် မပါဝင်ပေါ့
ဖုန်ပော့စိုးသော စိုးနိုင်သည် အတန်းထဲ၌ တစ်ယောက်တည်း
ချုပ်၍ ထိုင်နေခဲ့လေသည်။

၃၆ မောင်ရုပ်ခါးကို ချစ်ကြသည့်နှင့် အခြားဝတ္ထုတိများ

ဆရာကလည်း စိုးနိုင်၏ရေသာခိုစိတ်ကို သီနေဖြို့။ ဆရာများက ဖျောင်းဖွံ့ဗုံးမ ပြုပြင်ပေးကြသည်။ သို့သော်လည်း စိုးနိုင်က မလိုက်နာ။ ဆရာ့စကားကို အလေးမထားခဲ့။ သူ့ဟိုအတိုင်း တစ်ယောက်ထိုးတည်း သက်သာသလို နေမြှုအတိုင်းပင်။

“မောင်စိုးနိုင် အားတဲ့အချိန်မှာ မင်းသူငယ်ချင်း အတန်းဖော်တွေနဲ့ ဝင်ကစားပါလားကဲ့။”

အတန်းဖော်များနှင့် ရင်းနှီးချစ်ခင်စေလိုသောကြောင့် ဆရာကတိုက်တွေ့၏။

“သူတို့မကစားချင်ပါဘူး၊ အမိမေရောက်တော့မှ သီတာ၊ နိုလာ၊ အောင်အောင်တို့နဲ့ပဲ ကစားမယ်”

ဆရာ့စကားကို နားမထောင်ခဲ့။ စိုးနိုင်၏ရှွေ့ရေးကို တွေးပူနေမိသူမှာ ဆရာဦးချမ်းအေးဖြစ်ပါသည်။

ထိုကြောင့် ဆရာဦးချမ်းအေးက မောင်စိုးနိုင်၏ရှွေ့ရေးအတွက် သူဖောင်ကို ခေါ်ယူဆွေးနွေးရသည်။

“ဆရာရယ်။။ စာတတ်အောင်ပဲ သင်ပေးပါ ကျွန်တဲ့ကိစ္စတွေကတော့ ကျွန်တော့သား မောင်စိုးနိုင်စိတ်ချမ်းသာသလို နေပါ စေဥျာ။ ကျွန်တော့သား စာတတ်ရင် ဆရာတို့ကို ကန်တော့အံ့ဌံးမှာပါ”

ရွှေမရှား၊ ငွေမရှား မိဘများကလည်း ဆရာ့စေတနာကို နားမလည်း၊ မိဘများနှင့်ဆရာပူးပေါင်းပြီး မောင်စိုးနိုင်၏စာရိတ္ထ

ခုပေါင်းညီညာ ပျော်ခုရာ

၃၃

စိတ်မဝင်စား။ ပြုပြင်ပေးရန် ကြီးစားကြည့်သည်။ ဖခင်ဖြစ်သူက ပူးပေါင်းဆောင် ရွှေကိုဖို့ စိတ်မဝင်စား။

* * *

စိုးနိုင်သည် အတန်းဖော်များနှင့် ရင်းရင်းနှီးနှီး မဆက်ဆံ့။ ကျောင်းသွားဖော်၊ ကျောင်းပြန်ဖော်သူငယ်ချင်းအဖြစ် တစ်ဦးစာနှစ်ဦးစာမှ မိတ်ဆွေမဖွဲ့။ တစ်ယောက်ထိုးတည်း ကျောင်းသွားသည်။ ကျောင်းမှုအိမ်သို့ ပြန်သည်။

အတန်းဖော်များက ရင်းရင်းနှီးနှီး ဆက်ဆံပေါင်းသင်းသည်။ စိုးနိုင်က မတူမတန် တုံ့ပြန်သည်။ လက်မတဲ့ ခွဲတွက်သည်။ ရှောင်ဖယ်ရှောင်ဖယ်လုပ်သည်။ အတန်းဖော်များကလည်း ဘာသိဘာသာနေကြလေတော့၏။

ဥပန်ကျောင်းဆင်ပြီ။ ကျောင်းသူ၊ ကျောင်းသားအားလုံး အိမ်ပြန်ကြလေပြီ။ ခုန်ပေါက်ပြေးလွှားသွားကြသဖြင့် ဖုန်တထောင်းထောင်းထနေသည်။ စိုးနိုင်က နှာခေါင်းရှုံးပြီး ကျောင်းမှာ ချုန်နေခဲ့သည်။ အတူရော်၍ မပြန်ခဲ့။ အတန်းဖော်အားလုံး ရွာထဲရောက်လုပ်နိုးမှ ပြန်လာခဲ့သည်။

“ခွေး။။ ရှုံး။။ ခွေး။။ ရှုံး။။ ခွေး။။ ရှုံး။။”

ရွာထဲမှာ ဝင်လာသော ခွေးရှုံးကို အောင်ဟစ်ခြားက်လန့် မောင်းထုတ်နေကြသည်။

ခွေးရှုံးသည် ရွာထဲမှ ရွာပြင်သို့ ထွက်ပြေးလာသည်။ စိုးနိုင်ဆီသို့ ရင်ဆိုင်ပြေးလာနေပြီ။ စိုးနိုင်ခဲမှာ တစ်ယောက်တည်းဖြစ်၍ ကြောက်လန့်နေသည်။ ဇေားချွေးများ စီးကျလာသည်။

၃၁ မောင်ရှုပါးကို ချစ်ကြသည်နှင့် အခြားဝတ္ထုများ

“ကယ်ကြပါ့်း . . . ကယ်ကြပါ့်း။ ကျွန်တော့ဆီ ခွေးရှုးကြီး
လာနေပြီဗျို့။ ကယ်ကြပါ့်း . . . ”

အထိတ်တလန့် အောင်ဟစ်နေတော့သည်။

ခွေးရှုးက စိုးနိုင်ဆီသို့ ဝါးလုံးထိုးပြေးလာနေသည်။ အမြှုပ်
တစိတ် ပါးစပ်ကြီးဖြူပြီး တွေ့သမျှကို အမိအရကိုက်ရန် ဟန်ပြင်
ထားသည်။ ခွေးရှုးက စိုးနိုင်နှင့် နီးသည်ထက်နီးလာပြီး

စိုးနိုင်မှာ ကြောက်လန့်နေသောကြောင့် တဆတ်ဆတ်တုံ့
နေပြီ။

ထိုစဉ် . . .

“ဟေး . . . ဟေး . . . ဟေး . . . ဟေး . . . ဟေး . . .”

တဟေးဟေး ညာသံပေးပြီး လူတွေ ပိုင်းလာသည်။ ခွေးရှုးကို
တုတ်နှင့်ပစ်။ ခဲ့နှင့်ပေါက်ကြသည်။ ခွေးရှုးပြေးလမ်းကြောင်း
ပြောင်းသွားအောင် ခြောက်လှုန့်နေကြသည်။

ခွေးရှုးကား လမ်းကြောင်းပြောင်း၍ ပြေးသွားလေပြီး ထိုအခါမှ
စိုးနိုင် အသက်ရှာမှန်တော့၏။ သူ့ကို လာကယ်သူများမှာ တခြား
မဟုတ်။ အတန်းဖော်များဖြစ်သည် လူဦး၊ ကျော်ထူး၊ သာညွှန်း
အေးရွှေ့ မောင်လှုတို့ ဖြစ်နေသည်ကို အုံသွောတွေ့လိုက်ရသည်။

“မကြောက်ပါနဲ့တော့ စိုးနိုင်ရာ။ ခွေးရှုးရန်က လွှတ်ပါပြီ။ မင်းတို့ဘူးလူ
မောင်အနေးမှာ ငါတို့လှုပြောလိုက်သည်။”

ခုပေါင်းလီလာ ပျော်ခရာ

၂၉

“ကျေးဇူးတင်လိုက်တာကွာ။ မင်းတို့သာ လာမကယ်ရင်
ခွေးရှုးကိုက်ခံရမှာ သေချာတယ်က္ခာ”

“တို့က ကျောင်းမှာ မင်းတစ်ယောက်တည်း ကျွန်နေခဲ့တာ
သတိရပြီး မင်းကိုလာကြိုတာက္ခာ”

“မင်းတို့လာပြီး စုပေါင်းကာကွယ်ပေးကြလို့ ခွေးရှုးရန်က
လွှတ်ခဲ့တယ်ဆိုတာ ငါသိပါပြီကွာ။ မင်းတို့ကို အထင်သေးပြီး
အပေါင်းအသင်းမလုပ်ခဲ့တဲ့ ငါကို မင်းတို့က သဘောထားကြီးကြီးနဲ့
လာကူပေးလို့ ငါ ခွေးရှုးရန်က လွှတ်ခဲ့ရတာပါကွာ။ မင်းတို့ရဲ့
စိတ်သဘောထားကို ငါလေးစားပါပြီ။ ငါမှားခဲ့တဲ့အမှားကိုတော့
ခွင့်လွှတ်ကြပါနော်”

“ခွင့်လွှတ်ပြီးသားပါ စိုးနိုင်ရာ။ အခုလို မင်း အမြင်မှန်ရလာ
တာကို တို့အားလုံး သိပ်ပြီးဝမ်းသာတာပဲက္ခာ”

“တစ်ဦးတစ်ယောက်တည်း သီးခြားနေတာထက် စုပေါင်း
နေထိုင်တာက ပို့ပြီးတော့အားရှိတယ်။ ပျော်စရာကောင်းတယ်
ဆိုတာကို ငါ သင်ခန်းစာရပါပြီ။ မင်းတို့နဲ့ လက်တွဲမဖြတ် ပျော်ပျော်
ပါးပါးနေပါတော့မယ်က္ခာ”

စိုးနိုင်တစ်ယောက် အမြင်မှန်ရသွားသည်။

စိုးနိုင်သည် သူငယ်ခင်းများအားလုံးနှင့် လက်ချင်းတွဲ၍
ရွာထဲသို့ဝင်ခဲ့လေပြီ။

* * * *

ဂျီးသားသူ့လေး:

“လမ်းမှာကောက်တွေ့ခဲ့လို ဆရာကြီးဆီ လာအပ်တာပါရှင်”
“ဟာ . . . ပိုက်ဆံတွေပါလား”

ပလတ်စတစ်အိတ်နှင့် ထည့်ထားသော ငွေစတ္တာများ
ဖြစ်နေသည်။

“သမီး ဘယ်နားက တွေ့ခဲ့တာလဲ”

“ရွာတံခါးအထွက်နားမှာ တွေ့ခဲ့တာပါရှင်”

ပလတ်စတစ်အိတ်ကို ဖွင့်လိုက်သည်။ အထဲကငွေစတ္တာများကို
ရောွက်ကြည့်လိုက်သည်။

“တစ်သောင်းငါးထောင် ရှိတယ်။ ပိုင်ရှင်အစစ်ကိုစုံစမ်းပြီး
ဆရာ ပြန်ပေးလိုက်မယ်နော်။ ကဲ . . . သမီး သွားနိုင်ပါပြီ”

တပည့်မလေး ယဉ်နှင့် ပြန်ထွက်သွားသည်။ ယဉ်နှင့် ရှိသားမှူ
စာရိတ္တကို လေးစားနေမိသည်။

တပည့်များက ယဉ်နှား အထင်သေး အမြင်သေး ဆက်ဆံ
ပြောဆိုကြသည်များကို မြင်ယောင်နေတော့သည်။

“ယော် . . . ယဉ်နှာကတော့ တကယ့်ရှိသားသူလေးပါတကား။

* * *

ယဉ်နှင့် အဖော့ အမေများ မရှိကြတော့ပေါ့ ကွယ်လွန်သွား
ကြပြီ။ အဘား အိုကြီးနှင့် အတူနေရသည်။ ဆင်းဆင်းရဲ့
စားသောက်နေကြရရှာ၏။

အရွယ်အိုးအဘားကြီးကလည်း မြေးအတွက် မာန်မလျှော့ပါ။
တစ်ကောင်ကြောက်မြေးမလေးကို လူလားမြောက်အောင် ပြုစုံယူယ
ကျေးမွေးစောင့်ရှောက်ပေးသည်။ မြေးမလေး အားမင်ယ်ရအောင်
အလိုလိုက် အကြိုက်အောင်ပေးသည်။ နှလုံးလှုအောင် ဆုံးမပေး
နေသည်။

မြေးငယ်ယဉ်နှာကလည်း ဗိုင်းကောင်းကျောက်ဖို သမီးကောင်း
ပိုသလှုသည်။ ယဉ်ကျေးသည်။ သိမ်မွေ့သည်။ ပိုယဝါစာ ချိချိ
သာသာ ပြောဆိုတတ်သည်။ ယဉ်နှင့် စတုတ္ထတန်းရောက်ခဲ့ပါပြီ။

ယဉ်နှာသည် ဆင်းရဲနှင့်ချာလှုသည့် ဘဝပေးကို အားမင်ယ်
စိတ်ဓာတ်မကျခဲ့။ လောကဓာကို ကြံ့ကြံ့ခံရသည်။ ရှိတာလေးနှင့်
ဝအောင်စားသည်။ ရှိတာလေးနှင့် သပ်ရပ်အောင် ဝတ်ဆင်သည်။
ပိုပိုရှိရှိ သေသေသပ်သပ်ရှိလှုသည်။ အောင်မြင်မှုရအောင် ဖွဲ့ခိုင်ခိုင်
နှင့်ကြီးစားနေသည်။

ထို့ကြောင့် စာမေးပွဲတိုင်းမှာ အမှတ်ကောင်းကောင်းရသည်။
အဆင့်ကောင်းကောင်းရသည်။ သို့သော်လည်း သူမ၌ ကျောင်းသုံး
ပုံနှိပ်စာအုပ်များ ပြည့်စုံအောင် မရှိရှာပေါ့။

“ဆရာ ကျွန်တော့ရဲ့ မြန်မာဖတ်စာအုပ် ပျောက်သွားပါတယ်”
ခင်မောင်အောင်ထွန်းက ဆရာဆီသွားပြီး ပြောပြသည်။

၈၂ မောင်ရုပ်ခါးကို ချစ်ကြသည့်နှင့် အခြားဝတ္ထုတိများ

“သေသေချာချာ ပြန်စစ်ပါဉီး။ တစ်ယောက်ယောက်ဆီများ ရှိနေခြီးမယ်။ မှားပါမိရင် ပြန်ပေးလိုက်ပါ”

ကိုယ့်လွှယ်အိတ်ကို ပြန်ကြည့်ကြသည်။ အထဲမှာအုပ်များကို အပြင်ထူတ်ကြည့်သည်။

တစ်တန်းလုံး ပြီမြန်ကြသည်။

“ရွှေလိုမတွေ့ဘူး ဆရာ။ ခုနေ့လယ် ကျောင်းပြန်တက်မှ မတွေ့တော့တာပါ။ မနက်က ရှိပါသေးတယ်”

ခင်မောင်အောင်ထွန်းက မတ်တတ်ရပ်၍ ပြောပြန်သည်။

“ကျောင်းဆင်းတော့ အတန်းထဲမှာကျွန်ုပ်ခဲ့တာက ယဉ်နှင့် တစ်ယောက်တည်းပဲ ဆရာ”

တစ်ဦးက လမ်းစဖော်လိုက်သည်။

“ကျွန်ုပ်မ မယူဘူးဆရာ။ သမိုင်းမှုတ်စုကူးပြီး ပြန်ခဲ့တာပါ”

ကဗျာကသီ မတ်တတ်ရပ်လိုက်ပြီး ယဉ်နှင့်က ပြင်းသည်။

“သူမှာ ပုံနှင့်စာအုပ် အပြည့်အစုံမရှိဘူး ဆရာ။ သူ ယူသွားတာဖြစ်နိုင်ပါတယ်”

တင်ဦးက အခြိုင်အမာ ယိုးစွပ်လိုက်သည်။

“သူ ယူတာကို မင်း သိလို့လား။ မြင်လိုက်သလား”

“မြင်တော့ မမြင်လိုက်ပါဘူး ဆရာ။ ယူမယ်ထင်မိလို့ ပြောမိတာပါ”

“အထင်နဲ့ တစ်ဖက်သားကို မယိုးစွပ်ရဘူးကွဲ့။ သမီးယဉ်နှင့် ကကာ ယမီးသလား”

ရှိုးသားသူ့လေး

၈၃

“ကျွန်ုပ်မ မယူဘူးဆရာ။ မယူပါဘူး”

စာအုပ်ခိုးသည်ဟု ယိုးစွပ်ခံလိုက်ရသဖြင့် ဝမ်းနည်းစွာ ငို့ရှိက် နေတော့သည်။

* * *

ဆရာကြီးက မိဘဆရာအသင်းကြေး ရန်ပုံငွေတောင်းခံထားသည်။ သည်နေ့ နောက်ဆုံးပေးသွေးကြရန် နှီးဆော်ထားသည်။ ကျောင်းတက်ခေါင်းလောင်း ထိုးလေပြီ။

အတန်းသားအားလုံး မိမိအတန်းထဲသို့ ဝင်လာကြသည်။
“မင်းလာပါ။ . . .”

အတန်းထဲဝင်လာသောဆရာကို တပည့်များက ဆီးကြို့နှင့် ဆက်ကြသည်။

“အားလုံး မင်းလာပါ ထိုင်ကြပါကွုယ်”

တပည့်များအားလုံး ထိုင်ကြလေပြီ။ ဆရာကြီးမှာထားသော ရန်ပုံငွေကို ဆရာ့ဆီမှာပဲ ပေးသွင်းနေကြသည်။

“ဆရာ ရန်ပုံငွေပေးဖို့ယူလာတဲ့ငွေတစ်ဆယ် လွယ်အိတ်ထဲ ထည့်ထားခဲ့တာ ခု မရှိတော့ဘူး”

တင်တင်အေးက ဆရာ့ကို တိုင်သည်။

တင်တင်အေးက ငွေတစ်ဆယ်ပျောက်သွားသည်ဟု ပြောနေပြီ။ တင်တင်အေး၏ဘေးမှာ ထိုင်နေသော ယဉ်နှင့်တစ်ယောက် အနေခက်လွှာသည်။

“အိမ်ကကော ယဲခဲ့ရဲ့လား”

၈၄ မောင်ရုပ်ခါးကို ချစ်ကြသည်နှင့် အခြားဝတ္ထုများ

“ယူခဲ့ပါတယ် ဆရာ၊ ဆယ်တန်ရှုက်မှ အသစ်ကလေး”

“တင်တင်အေး ပိုက်ဆံပျောက်သွားတယ်တဲ့ ယူတဲ့လူက ပြန်
ပေးလိုက်ပါ။ သူတစ်ပါးပစ္စည်းကို မသိအောင်လည်း မယူရဘူး၊
ကောက်တွေ့ရင်လည်း ပြန်ပေးရတယ်”

တစ်တန်းလုံး ငြိမ်သက်နေကြပါသည်။ ယူသောသူ တစ်ဦး
တစ်ယောက်မှုမရှိ။ ယူပါသည်၊ ကောက်တွေ့ပါသည်ဟု ဘယ်သူမှ
ဝန်ခံမပြော။

“ယဉ်နှင့် ညည်းယူတာပဲ ဖြစ်မယ်၊ ပြန်ပေး... ပြန်ပေး...”

တင်တင်အေးက ယဉ်နှင့်အေး အတင်းယိုးစွဲပေါ်လေတော့သည်။

“ငါ မယူဘူး၊ ညည်းလွှယ်အိတ် ကိုင်တောင်မကိုင်ဘူး”

“ငါနားမှု ညည်းပဲထိုင်နေတာ၊ ညည်းမယူလို့ ဘယ်သူယူမလဲ”

“ညည်းနားမှုထိုင်တာ ငါတစ်ယောက်တည်းမဟုတ်ဘူးအေား
ညည်းရဲ့ဟိုဘက်သေးမှာ အေးအေးနဲ့လည်း ထိုင်နေတာပဲ၊
အေးအေးနဲ့ကျတော့ မယိုးဘူး၊ ငါကျတော့ ယိုးတယ် ဟီး... ဟီး
... ဟီး...”

“အားလုံး တော်ကြတော့ကွာ”

ဆရာကိုကြောက်၍ ယဉ်နှင့် အငိုတိတ်လိုက်ရသည်။ ရင်ထဲမှာ
တော့ နာကျင်လွန်းလှသည်။

“အေးအေးနဲ့ ပိုက်ဆံရှိတယ်အေား၊ ညည်းက အမဲ့၊ မဲ့တဲ့
ညည်းပဲ ယူမှုပေါ့”

“တင်တင်အေး မတ်တတ်ရပ်...”

ဂျီးသားသူငေး

၈၅

ဆရာက ဒေါသတိကြီးအော်လိုက်သည်။ တင်တင်အေး
မတ်တတ်ရပ်နေရပြီ။

“တော်ကြပါတော့လို့ ဆရာပြောတဲ့စကားကို ဘာလိုနား
မထောင်တာလဲ။ ယဉ်နှင့် ယူတယ်၊ မယူဘူးဆိုတာ ဆရာ စစ်မေးမှု
ပေါ့၊ ခုတော့ ယဉ်နှင့် အရမ်းစွဲပွဲပြီး ရန်လုပ်နေတယ်။ အဲဒီ
အပြုအမူမျိုး ဆရာမကြိုက်ဘူး”

ထိုစဉ်...”

“ဆရာ... ဆရာ... အတန်းထဲ ခဏေဝင်ခွင့်ပြုပါ”

ခွင့်တောင်းပြီး တင်တင်အေးမိခင်ဖြစ်သူ အတန်းထဲ ဝင်လာ
သည်။

“တင်တင်အေးပေါ့ ဆရာရယ်၊ သတိမေ့တာ လွန်ပါရော။
သနပ်ခါးလိမ်းတဲ့နေရာမှာ ရန်ပုံငွေပေးဖို့ပိုက်ဆံ မေ့ကျွန်နေခဲ့လို့
လာပေးတာပါ ဆရာ၊ ဒီနေ့ နောက်ဆုံးပေးရမှာဆိုလို့ ကျူပ်လာပေး
တာပါ ဆရာ”

တင်တင်အေး၏မိခင်က ဆရာကိုပြောပြီး တင်တင်အေးအား
ငွေတ်ဆယ်တန်တစ်ရှုက် ပေးခဲ့သည်။

တင်တင်အေး ခေါင်းငံ့သွားသည်။ ယဉ်နှင့်လည်း အားနာ
သွားသည်။

ယဉ်နှင့်ခေါင်းမရှိ၍ ခိုးနှီး အတင်ခံရသူလေးပါတကား။

* * *

ဆရာကြီးက မိဘဆရာအသင်း အရေးပေါ်အစည်းအဝေး
ခေါ်လိုက်သည်။ မိဘများစုံသောအခါ် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြု

၈၆ မောင်ရှုပါခိုးကို ချစ်ကြသည်နှင့် အခြားဝတ္ထုတိများ
လိုသောကြောင့် အရေးပေါ်အစည်းအဝေး ခေါ်ရကြောင်း ပြော
ပြသည်။

မိဘများနှင့် ကျောင်းသူ၊ ကျောင်းသားတို့သည် ဆက်လက်
ပြောပြမည့် ဆရာတိုး၏စကားကို မျှော်လင့်နေကြသည်။

“လွန်ခဲ့တဲ့ရက်ပိုင်းက လမ်းပေါ်က ငွေထုပ်တစ်ထုပ် ကောက်
ရလို တပည့်မတစ်ဦးက ကျွန်တော်ဘီ လာအပ်ပါတယ်။ ငွေသား
တစ်သောင်းငါးထောင်တိတိ ဖြစ်ပါတယ်။ ဒီငွေတစ်သောင်းငါး
ထောင်ကို ပိုင်ရှင်အစစ်ထံပြန်ပေးဖို့ ကျွန်တော်နဲ့ဟောဒီလူတိုးမင်း
အချို့ပူးပေါင်းပြီး စုံစမ်းရပါတယ်။ စုံစမ်းလိုက်တော့ ပိုင်ရှင်အစစ်
ဟာ ဟိုဇီုပင်နိုးရွာက ဦးလှမှုဖြစ်ကြောင်း သိရပါတယ်။ နွားချင်းလဲ
လို့ရလာတဲ့ လိုက်ငွေဖြစ်ပါတယ်။ ပလတ်စတစ်အိတ်နဲ့ ထည့်ထား
တော့ ချော်ပြီး ကျကျနဲ့တယ်လို့ သိရပါတယ်။ ဦးလှမှုရဲ့ငွေ ဟုတ်
မဟုတ် အသေးစိတ်စစ်ဆေးပြီးမှ ဦးလှမှုကို ငွေတစ်သောင်းငါး
ထောင် ပြန်ပေးလိုက်ပါတယ်။ ဒီငွေတစ်သောင်းငါးထောင်ကို တွေ့
ခဲ့ရတဲ့ကလေးဟာ ရိုးသားလို့ ပြန်ပေးတာပါ။ မရိုးသားတဲ့စိတ်ရှုတဲ့
ကလေးဆိုရင် ပြန်ရဖို့ မလွှယ်ပါဘူး။ ကောက်တွေ့တဲ့ပစ္စည်း ဆရာ
ဆရာမဆီ အပ်ရမယ်လို့ ကျွန်တော်ပြောထားတဲ့စကားကို လိုက်နာ
ပြီး ကျွန်တော်ဘီကို လာအပ်တာပါ။ ရိုးသားတဲ့အဲဒီကလေးကို
ဂုဏ်ပြုချင်လို့ ကျွန်တော်အနေနဲ့ ခုလိုစိစဉ်ရခြင်းပဲ ဖြစ်ပါတယ်။
အဲဒီကလေးကို ငွေပိုင်ရှင်ဦးလှမှုက ငွေသားငါးထောင်တိတိ ပြန်လည်း
ခီးမြင့်ပေးမှုဖြစ်ပြီး ကျွန်တော်တို့ မိဘဆရာအသင်းကလည်း

ရိုးသားသူ့လေး

၈၃

ရိုးသားသူ့စုံပြုစလွှယ်ဆုံး ကျောင်းဝတ်စုံတစ်စုံကို ပေးအပ်ခိုးမြှင့်
ဂုဏ်ပြုမှုဖြစ်ပါတယ်။ အဲဒီကလေး ဘယ်သူလဲဆိုတာကို ကျွန်တော်
အသိပေးပါတော့မယ်၊ မရှိ ခိုးနိုးနိုးထင်ပြီး ပစ္စည်းပောက်တိုင်း
သူ့ခိုးအယိုးစွပ်ခံရတဲ့ ပဲပြောတော် ဒေါ်အေးရဲ့မြေး မယဉ်နှပါပဲ
ခင်ဗျား”

တဖြောင်းဖြောင်း လက်ခုပ်သံများ တစ်ကျောင်းလုံး ဟိန်း
ထွက်သွားသည်။ ယဉ်နှုံးရိုးသားဖြူစင်မှုကို ကြွေးကြော်ပြုဘာ
ပေးလိုက်ခြင်း ဖြစ်ပေသည်။

“ရိုးသားမှုဆိုတဲ့ဂုဏ်ကို ငွေကြေးနဲ့ တိုင်းတာလို့ မရပါဘူး
ငါ့မြေးရယ်”

ယဉ်နှုံးကား ဆရာတိုးပေးလိုက်သော ရိုးသားသူ့စုံပြုစလွှယ်
ဆုံးလေးနှင့် ခံညားထည်ပါလှပါဘီတောင်း။

* * * *

ယဉ်နှင့်လိပ် အပြေးပြုင်ပဲ

ဆရာဦးချမ်းအေးက ယဉ်နှင့်လိပ် အပြေးပြုင်ပဲပုံပြင်ကို ပြောပြသည်။

လိပ်က ယဉ်ကို အနိုင်ရသည်။
ယဉ်က လိပ်ကို ရှုံးသည်။
ဆရာပြောသည့်ပုံပြင်ကို ကျွန်တော် မယုပါ။
ယဉ်ကပဲ လိပ်ကိုအနိုင်ရမှာ သေချာသည်။ ခုတော့ လိပ်က ယဉ်ကို နှင့်သတဲ့။
မဖြစ်နိုင်ပါ။

* * *

ကျွန်တော်သည် တစ်နှစ်တစ်တန်းကို ပထမအဆင့်မှ အောင်မြင်ခဲ့သူ ဖြစ်သည်။ ယခု စတုတ္ထတန်းသို့ ရောက်နေပါပြီ။ သူငယ်တန်းမှ တတိယတန်း အောင်မြင်သည်အထိ လေးနှစ်ဆက်တိုက်ပထမဆုရခဲ့သည်။ လေးနှစ်ဆက်တိုက် ပထမဆုရရှုံးခဲ့သော ကျွန်တော်ကို မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေး၌ ဂုဏ်ပြုချီးမြှင့်ပေးသည်။

ကျွန်တော် ဝမ်းသာရပါသည်။

ဆရာများကလည်း ကျွန်တော်ကို ချီးကျူးကြသည်။

မိဘများကလည်း ကျွန်တော်ကို ချီးကျူးကြသည်။

“တော်တဲ့ ကလေး. . . ”

“ဉာဏ်ထက်တဲ့ ကလေး. . . ”

“ကြီးစားတဲ့ ကလေး. . . ” ဟု မြောက်စားကြသည်။

ကျွန်တော်ကလည်း တော်တယ် ဉာဏ်ထက်တယ်ဆုံးပါးကိုယ့်ကိုယ်ကို အထင်ကြီးနေပါသည်။

“အရီးစံပြည့်သား အောင်မြင့်လို တစ်နှစ်တစ်တန်း ပထမအဆင့်ကအောင်ဖို့ ကြီးစားစမ်းပါ။ ဆုပေးပွဲမှာ ဂုဏ်ယူစရာ ဘယ်လောက်ကောင်သလဲ လေးနှစ်ဆက်တိုက် ပထမဆုရတာကို အားကျစမ်းပါ။ အတူယူစမ်းပါ။”

မိဘတိုင်းက ကျွန်တော်မောင်အောင်မြင့်လို ထူးချွှန်အောင်ကြီးစားကြရန် တိုက်တွန်းကြ၏။ နှိုင်းယူဉ်ပြကြ၏။

ကျွန်တော်မှာ ကြားရတိုင်း ပိတိဖြစ်ရပါသည်။

ကျွန်တော်ကလည်း မိဘတိုင်း အားကျေချီးကျူးထိုက်အောင် ဉာဏ်ထက်လှပါသည်။ စာတစ်ပုဒ်ကို သုံးခေါက်ဖတ်ရုံးနှင့် အလွတ်ရေးနှင့်သည်။ အလွတ်ဆုံးပြနှင့်သည်။

ကျွန်တော်အား သချာအတွက် ခိုင်းဦးမလား။

မှန်စေရမည်။

မှန်စေရမည်။

၉၀ မောင်ရုပ်ခါးကို ချစ်ကြသည်နှင့် အခြားဝတ္ထုများ

ဒါကြောင့်လည်း ဆရာများက ကျွန်တော့အား ချီးကျူးကြခြင်း
ဖြစ်ပါသည်။

“ဆရာပေးတဲ့ အပိုင်းကိန်းပုစ္စာကို ငါ နားမလည်တော့ဘူး။
မမှတ်မိတော့လိုပါကွာ၊ ငါကို ရှင်းပြပေးစမ်းပါအံး”

ကျော်ဦးက ကျွန်တော့ဆီ လာမေးသည်။ ကျွန်တော်က ရှင်းပြ
လိုက်သည်။ ကျော်ဦး နားလည်သဘောပေါက်သွားသည်။

“အောင်မြင့် တကယ်တော်တယ်ကွာ၊ ဆရာရှင်းပြတာ
အားလုံးမှုတ်မိတယ်”

ကျော်ဦးက ကျွန်တော့ကို ချီးကျူးပြီး ပြန်သွားသည်။ ချီးကျူး
ခံရသဖြင့် ကျွန်တော့ကိုယ်ကျွန်တော် ကျေနပ်လွန်းလှပါသည်။

* * *

“စာမေးပွဲတိုင်းမှာ ပထမရမယ့်သူဟာ ငါပဲ” ဟူ၍ ကျွန်တော်
မောင်အောင်မြင့်က လက်မထောင်ထားသည်။

“အောင်မြင့် . . . စာကျက်အုံလေကွာ၊ ဒီနှစ်လေးတန်းနော်၊
ဘာသာရပ်တွေကများလာပြီ။ စာတွေကလည်း မနည်းဘူး။ တစ်နှုံး
စာတစ်နှုံးချင်း ရအောင်ကျက်။ ဒါမှ ပထမဆင့်က မလျော့မှာ”

ကျွန်တော့ကို အဖောက သတိပေးသည်။

“စိတ်ချပါ အဖောက စာမေးပွဲတိုင်းမှာ ကျွန်တော်ပဲ ပထမရမှာပါ
ပိုင်ပြီးသားပါ အဖော်။ စာတစ်ပုံစုကျက်ရ အလွန်ဆုံး သုံးလေး
ခေါက်ပါပဲ”

ယုန်နှင့်လိပ် အပေါ်ပြီးပြီး

၉၁

“မင်းညာက်ကောင်းတာကို အဖေယုံတယ်။ ဒါပေမဲ့ ကျက်ရ[။]
မယ့်စာတွေက တစ်နှုံးတက်တစ်နှုံးလာတော့ စာပိမှာစိုးလို့
အဖေက သတိပေးတာ”

“မစိုးရိမ်ပါနဲ့အဖေရာ။ ခုလာမယ့် ပထမနှစ်ဝက်ဆုံး စာမေးပဲ
ကို ကြည့်စမ်းပါအံး။ ကျွန်တော်ပဲ ပထမရမှာပါ”

အဖွဲ့ကိုပြောပြီး ဘောလုံးကန်ဖို့ ထွက်လာခဲ့သည်။ ဘောလုံး
ကန်ပြီးသွားသော်လည်း အိမ်ပြန်ဖို့ စိတ်မကူးသေး။ ရွာထဲ လျောက်
လည်နေလိုက်သည်။

နွေးစိုးရက်ဆက် ကစားလိုက်၊ ရွာထဲလျောက်လည်လိုက်နှင့်
ပင် အချိန်တွေကုန်နေသည်။

ကျော်ဦးကလည်း ကျွန်တော်နှင့်အတူ ဘောလုံးကန်ဘက်ဖြစ်
သည်။ သူကတော့ ဘောလုံးကန်ပြီး အိမ်ကိုပြန်သည်။ အိမ်ရောက်
သည့်အခါ နွားစာကျေး၊ ရောပ်၊ ထင်းဖြတ်ပေးလိုက်ရသေးသည်။
မိဘကူးပြီးသည်နှင့် စာအုပ်နှင့်မျက်နှာမခွာတော့ပေါ်

“ကျော်ဦး ကျက်ကွာ၊ မင်းက ဉာဏ်ထိုင်းတယ်။ ဒီလောက်
ကြိုးစားထားမှ တော်ကာကျမယ်နော်”

ကျော်ဦးဆီရောက်ထိုင်း ကျွန်တော်မောင်အောင်မြင့် ပြောမိ
ပါသည်။

“ငါက မင်းလို့ မှတ်ဉာဏ်မကောင်းဘူးကွာ။ ဒါကြောင့် တစ်နှုံး
ပေးလိုက်တဲ့စာကို တစ်နှုံးချင်းရအောင် ကျက်နေရတာက္ဘာ”

ကျွန်တော့အား ကျော်ဦးက မြောက်လိုက်ပြန်ပါပြီ။
ကျွန်တော် ကျေနပ်လှပါသည်။

* * *

၆၂ မောင်ရုပ်ခါးကို ချစ်ကြသည်နှင့် အခြားဝတ္ထုဖြူများ

ပထမနှစ်ဝက်ဆုံး စာမေးပွဲဖြေဆိုရန် သီတင်းနှစ်ပတ်ခန့်သာ
လိုတော့သည်။

ညနေတိုင်းမှာ ကျွန်တော့ဆီသို့ ကျော်ဦးရောက်လာသည်။

ခက်ခဲသောပုစ္စများကို ကျွန်တော်ကရှင်းပြပေးရသည်။

ကျော်ဦးကိုသာ မဟုတ်။ တခြားအတန်းဖော်များကလည်း
ကျွန်တော့ဆီလာပြီး မေးမြန်းကြသည်။ ကျွန်တော်ကလည်း ဂုဏ်
ယူဝင့်ကြားကာ ရှင်းပြပေးလိုက်ပါသည်။

ပထမနှစ်ဝက်ဆုံးစာမေးပွဲမတိုင်မိမ့် ဘာသာရပ်အားလုံးများ
၏သင်ရှိးများမှာ သုံးပုံနှစ်ပုံခန်း သင်ကြားပြီးနေပြီ။ မြန်မာစာ၊
အင်လိပ်စာ၊ သမိုင်း၊ ပထဝါ၊ အထွေထွေသိပို့ ဘာသာရပ်များကို
တော့ ကျက်မှတ်ရမည်။ ယခင်က ဟုတ်တိပတ်တိမကျက်ခဲ့သေး
သော ကျွန်တော်မောင်အောင်မြင့်သည် စာမေးပွဲနီးခါမှ အတိုးချ
စာကြည့်ရတော့သည်။ ကျွန်တော်ထင်ထားသည့်အတိုင်း ဖြစ်ပါ
သည်။ စာတစ်ပုံကို သုံးလေးခေါက်ထက် ပို့ပြီးမဖတ်ရပါ။ အလွတ်
ရပါသည်။

စာမေးပွဲရက်ကလည်း တစ်နေ့တွေား နီးလာသည်။

ကျက်ဖို့မှတ်စုတွေက များနေသေးသည်။

“စာမေးပွဲမှာ ဒါတွေအားလုံး မမေးနိုင်ပါဘူး” ဟု ပေါ့ပေါ့တွေး
ပြီး ရွှေးကျက်လေသည်။ အားလုံးကိုတော့ ဖတ်ဖြစ်အောင် ဖတ်
ထားလိုက်သည်။ မေးနိုင်မည်ထင်သော သင်ခန်းစာမှတ်စုများကို
အပိုင်ကျက်ထားလိုက်သည်။

ယုန်နှင့်လိပ် အငြော်ပြုပြုပြု

၆၃

ပထမနှစ်ဝက်စာမေးပွဲဖြေဆိုချိန် ရောက်ခဲ့ပါပြီ။

ကျွန်တော်သည် ဘာသာရပ်အားလုံးကို ကောင်းမွန်စွာ ဖြေဆို
နိုင်ခဲ့ပါသည်။

* * *

ပထမနှစ်ဝက်ဆုံးစာမေးပွဲဖြေပြီး သီတင်းကျတ်လ ဝါကျတ်
ကောင်းပိတ်လိုက်သည်။

ကျွန်တော်တို့၏အမှတ်စာရင်းများကို ကောင်းပြန်ဖွင့်သည့်
နေ့၌ ကြေညာသည်။

ကျွန်တော်က သချာ ၉၅-မှတ် ရပါသည်။ တစ်တန်းလုံး၌
ကျွန်တော့အမှတ် အများဆုံးဖြစ်ပါသည်။

“အံမယ်... ကျော်ဦးလည်း ၈၇-မှတ်တောင် ရပါလား”

“ငါ နားမလည်တာတွေကို မင်း ရှင်းပြပေးလို့ ဒီအမှတ် ရတာ
ပါကွာ။ မင်းကို အများကြီးကျေးဇူးတင်ပါတယ် အောင်မြင့်ရာ”

ကျော်ဦးက ကျွန်တော့အား ကျေးဇူးတင်စကားပြောပါသည်။

ဘာသာရပ်အားလုံး၏အမှတ်များကို ပေါင်းကြည့်ရာ
ကျွန်တော်က အမှတ်ပေါင်း ၅၁၀ ရရှိနေပါပြီ။

အမှတ်ပေါင်း ၅၁၀-မှတ်ရသော ကျွန်တော်သည်သာလျှင်
ပထမရမှာ သေချာနေပါပြီ။

“ခုစာမေးပွဲကို မင်းတို့အားလုံး ကြိုးစားပြီးဖြေဆိုထားတာ
တွေ့ရတယ်။ ဒါပေမဲ့ ဒီစာမေးပွဲမှာတော့ အောင်မြင့် ပထမမရ
နိုင်တော့ဘူး”

၉၅ မောင်ရုပ်ခါးကို ချစ်ကြသည်နှင့် အခြားဝတ္ထုဖြူများ

ဆရာတကားကြောင့် ကျွန်ုတ်ရင်မှာ ဒီန်းခနဲ့ ခုန်သွားသည်။
တစ်ကိုယ်လုံး ထူထူပူပူ ဖြစ်သွားသည်။

“သချာမှာတော့ အောင်မြင့်က အမှတ်အများဆုံးပဲ။ ကျက်စာ
တွေမှာ အမှတ်ကွာသွားတယ်။ အောင်မြင့်က စုစုပေါင်း ၅၁၀-
မှတ် ရတယ်။ ကျော်ဦးအမှတ်ပေါင်းက ၁၁၁-မှတ် ဖြစ်တယ်။ ၁-
မှတ်ကွာနဲ့ ကျော်ဦးကအောင်မြင့်ကို ကျော်တက်သွားပြီ။ ကျော်ဦး
က ပထမရတယ်၊ အောင်မြင့်ကတော့ ဒုတိယပဲရတော့တယ်”

ပထမအဆင့်ရမည်ဟု အပိုင်တွက်ထားခဲ့သော ကျွန်ုတ်
မောင်အောင်မြင့်တစ်ယောက် အလဲထိုးခံလိုက်ရပါတော့သည်။
ကျွန်ုတ်သချာပြပေးရသောကျော်ဦးက ပထမအဆင့်ရသွား၍
မခံခိုမခံသာ ဖြစ်နေရပြီ။

ရှုက်စရာကောင်းပါသည်။ ဝမ်းနည်းစရာလည်း ကောင်းပါ
သည်။ ခုတော့ ကျွန်ုတ်က ဒုတိယနေရာမှာ ရောက်သွားခဲ့လေပြီ။

အမြဲမပြတ် ကြိုးစားနေသော ကျော်ဦးက ပထမနေရာရောက်
သွားပါပြီ။

ဆရာဦးချမ်းအေး ပြောခဲ့ဖူးသော ပုံပြင်ကို သတိရလာသည်။
ယုန်နှင့်လိပ် အပြေးပြီးပွဲ၌ လိပ်က ယုန်ကို အနိုင်ရခဲ့သည်။
ကျွန်ုတ် မယုံကြည်ခဲ့ပါ။

ခုတော့ ကိုယ်တွေကြံး၍ ယုံပါပြီ။
ကျွန်ုတ်သည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး လုံလာ ဝိရိယ
နည်းပါးခဲ့ပါသည်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေမှုကြောင့် ပထမ

ယုန်နှင့်လိပ် အပြေးပြီးပွဲ

၉၅

အဆင့်မှ ဆင်းပေးခဲ့ရခြင်းဖြစ်ပါသည်။ တွေးမိတိုင်း ရင်နာရပါ
သည်။ နောင်တရမဆုံး ယူကြုံးမရ ဖြစ်နေရပါတော့သည်။

* * * *

ကျော်ဦး၏ မျက်ရည်များ

“ကျောင်းမှန်မှန်တက် စာမခက်”

ဆရာဦးချမ်းအေး ခက္ခခဏ ပြောနေကျစကားဖြစ်ပါသည်။

ကျော်ဦး ကျောင်းတက်မှန်ပါသည်။ ကျောင်းတက်မှန် သော်လည်း ကျော်ဦးအဖွဲ့ စာတွေက ခက်ခဲလွန်းနေသည်။ ကျော်ဦး၏ပိုပို့ကြောက်ရည်က နေးကွေးညံ့ဖျင့်သည်။ ကျော်ဦး၏ မှတ်ဉာဏ် ကလည်း ထိုင်းမိုင်းလွန်းလှ၏။

ဆရာဦးချမ်းအေးက သချုပ္ပါတ္ထတစ်ပုဒ်ကို အဆင့်ဆင့် ရှင်းပြနေသည်။ သုံးကြိုမ်သုံးခါမျှ ရှင်းပြပေးသော သချုပ္ပါတ္ထကို တစ်တန်းလုံးရှိ ကျောင်းသူ ကျောင်းသားများ နားလည်ကြသည်။ ကျော်ဦးမှာတော့ နားမလည်နိုင်သေးပေါ့

“ဆရာရှင်းပြတာကို မှတ်မိကြပြီလား”

ဆရာက မေးသည်။

“မှတ်မိပါပြီ ဆရာ”

တစ်တန်းလုံးနီးပါးက မှတ်မိနေပြီ။

“မှတ်မိသေးတဲ့သူရှိရင် ထပြီးမေးပါ။ ဆရာ ထပ်ပြီးရှင်းပြပေးမယ်”

ဆရာက ဆက်မေးနေပြန်သည်။

ဆရာရှင်းပြသည်ကို မမှတ်မိသေးသူမှာ ကျော်ဦးဖြစ်သည်။ ကျော်ဦးသည် ထပြီးမေးချင်ပါသည်။ သို့သော် အတန်းဖော်များက နောက်ပြောင်ကြမည်ကို ကျော်ဦး စိုးရိမ်နေသည်။ ထိုကြောင့် ကျော်ဦးမှာ မမှတ်မိသေးသော်လည်း ထပြီးမေးတော့ဘဲ ပြီမန် လိုက်သည်။

“အားလုံးနားလည်တယ် ဆိုရင် ဟောဒီပုစ္စာငါးပုံံကို တွေ့ကိုခဲ့ကြ”

ဆရာက အိမ်စာတွေကိုရန် ပုစ္စာငါးပုံံပေးလိုက်သည်။ နောက်တစ်နေ့၌ သချုပ္ပါတ္ထကြောင့်ခန်းစာအုပ်များကို ဆရာ့စားပွဲ ပေါ်သို့ တင်လိုက်ရသည်။ ကျော်ဦး၏ သချုပ္ပါတ္ထကြောင့်ခန်းစာအုပ် ထဲ၌ ကြိုက်ခြေခတ်ပါးခုပါလာသည်။ ငါးပုံံကိုလုံးမှားအောင် တွေ့ကြလာသော ကျော်ဦးကို ဆရာက ဆူလေတော့၏။ ဆရာက ဆူလေသောကြောင့် ကျော်ဦး ဝမ်းနည်းလာသည်။

ကျော်ဦး မျက်ရည်ကျနေပြီ။

* * *

အားလုံးစာသင်ကြားရာ၌ အသံထွေက်မှန်ကန်အောင် လေ့ကျင့်ပေးရသည်။ ဆရာဦးချမ်းအေးက အားလုံးစာစကားလုံး အသစ်တိုကို စိတ်ရှည်ရှည်ထားပြီး သင်ပေးသည်။ စကားလုံးတစ်လုံးစီကို လေးငါးခြောက်ခါထက်မနည်း အသံထွေက်ပြီးရွက်ပြသည်။ တစ်တန်းလုံးက ရွတ်ဆိုရသည်။ စကားလုံးတစ်လုံးစီ၏

အသံက်များကို လေးဝါးခြောက်ကြိမ်ထက်မနည်း လိုက်ဆိုကြရသည်။ ပြီးတော့မှ တစ်ဦးချင်းစိက အသံက်ဖတ်ပြရသည်။ အနီးကပ်ဆုံးအသံက်ကို တစ်တန်းလုံး ရွတ်ယတ်နိုင်ကြလေသည်။ ကျော်ဦးတစ်ယောက်သာလျှင် အသံက်မမှန်ဘဲ ဖြစ်နေသည်။

ကျော်ဦးက လျှောလေးအာလေးသူဖြစ်သည်။ အဂ်လိပ်စကားလုံးကို ပိုပိုသာ အသံမထွက်နိုင်တော့ပေး။ နှုတ်ခမ်းစွဲပြီးဆိုရမည့် အသံထွက်ကို နှုတ်ခမ်းဟပြီးဆိုသည်။ လျှောလိပ်ပြီးမှ ဆိုရမည့်အသံထွက်ကို လျှောမလိပ်ဘဲဆိုသည်။ ရွတ်ဆိုနည်းလွှမှားနေသော ကျော်ဦးကို နည်းစနစ်မှန်အောင် ဆရာက လေ့ကျင့်ပေးရပြန်လေသည်။ ဆရာဦးချမ်းအေးက ထပ်ခါထပ်ခါသင်ပေးမှ ကျော်ဦးအသံထွက်က မှန်မယောင်ဖြစ်လာသည်။ ဆရာက ထပ်ခါထပ်ခါ လေ့ကျင့်ပေးနေသည်ကို ကျော်ဦးက ဆရာခိုင်းသည်အတိုင်း ထပ်ခါထပ်ခါ ရွတ်ဆိုနေရသည်။ ဆရာဦးချမ်းအေးက စိတ်ရှည်နေသလောက် သင်ယူနေသူ ကျော်ဦးက စိတ်မရှည်ချင်တော့ပေး။ တစ်ယောက်တည်း မတ်တတ်ရပ်ပြီး ရွတ်ဆိုနေရသဖြင့် ကျော်ဦးရှုက်နေသည်။ ကျော်ဦး ဝမ်းနည်းလာသည်။

ကျော်ဦး မျက်ရည်ကျနေပြီ။

* * *

ဆရာဦးချမ်းအေးက ဂဏေးသချုပ်ပုစ္စတွက်နည်းအသစ်ကို နမူနာပြ ရှင်းပြပေးနေသည်။ တွက်နည်းအဆင့်ဆင့်ကို သင်ကြားပေးသည်။ ဆရာရှင်းပြသည်ကို ကျော်ဦး နားလည်မှတ်မိသလို ဖြစ်နေပြီ။

“ကျော်ဦး ဆရာရှင်းပြတာကို မှတ်မိနားလည်ရဲ့လား”

ဆရာဦးချမ်းအေးက ကျော်ဦးကို မေးနေပြီ။

“ဟုတ် . . . ဟုတ်ကဲ့ မှတ်မိပါတယ်ဆရာ”

ကျော်ဦး မတ်တတ်ရပ်ပြီး ဖြေခဲ့သည်။

“ဒါဆိုရင်တော့ မင်းတို့အားလုံး ဒီလေ့ကျင့်ခန်းထဲက ပုစ္စာငါးပုဇ္ဇာကို ပေးလိုက်မယ်။ အိမ်က တွက်ခဲ့ကြကွာ”

ဆရာဦးချမ်းအေးက အိမ်စာတွက်ရန် ပုစ္စာငါးပုဇ္ဇာပေးလိုက် ပြန်သည်။

အိမ်ပြန်ရောက်တော့ ကျော်ဦး ဒုက္ခတွေပြီ။ ဆရာ ရှင်းပြစဉ်တုန်းက နားလည်မှတ်မိသလိုဖြစ်ခဲ့သော တွက်နည်းအဆင့်ဆင့်ကို ပြန်စဉ်းစားသည်။ စဉ်းစား၍မရနိုင်တော့ဘဲ စိတ်ရှုပ်လာသည်။ တွက်နည်းလမ်းစကို အစဖော်မရတော့ဘဲ ဖြစ်နေပြီ။ မှန်အောင် မတွက်နိုင်ပြန်ရင် ဆရာ့အဆူခံရမှာ သေချာသည်။ ကျော်ဦး စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ စိတ်ပျက်လက်ပျက်ဖြင့် လင်းတွိုင် မိုင်နေ၍မဖြစ်သေး။ ဆရာပေးလိုက်သော အိမ်စာပုစ္စာငါးပုဇ္ဇာလုံးမှု မှန်အောင် တွက်နိုင်မည့်နည်းလမ်းကို ရှာရလေပြီ။ ဆရာအိမ်သွားပြီး ဆရာဆီမေးရမှာကိုလည်း ကျော်ဦး ကြောက်လန်းနေသည်။

“သူငယ်ချင်းရေ . . . ဆရာ ပေးလိုက်တဲ့ပုစ္စတွေကို ဝါမတ္ထက်တတ်တော့ဘူးကွာ။ ဆရာ ရှင်းပြပေးလိုက်တဲ့ တွက်နည်းအဆင့်ဆင့်တွေကိုလည်း ငါ မှတ်မိတော့ဘူး။ ဒါကြောင့် မင်းဆီကို ငါလာခဲ့တာပဲ”

စတုတွေတန်း အတန်းဖော်သူလယ်ချင်း ခင်မောင်လှိုင်ဆီသားပြီး အကူးအညီတောင်းရလေတော့၏။ ခင်မောင်လှိုင်က အတန်းထဲမှာ သချို့အတော်ဆုံးဖြစ်သည်။ ဆရာပေးသမျှ ပုဇွာအားလုံးကို မှန်အောင်တွက်နိုင်သည်။ မှတ်ဉာဏ်ကောင်းသောသူ ဖြစ်ပါသည်။

“ဒီကနေ့ ဆရာပေးလိုက်တဲ့ပုဇွာတွေက လွယ်လွယ်လေးတွေ ပါကွာ။ ငါ တွက်ပြီးပြီ။ ငါတွက်ပြီးသားကို ကူးသွားလေကွာ”

“မင်းတွက်ပြီးသားကို ငါ မကူးချင်ဘူးကွာ။ ငါကိုသာ နားလည် အောင် ရှင်းပြပေးစမ်းပါ။ ငါ နားလည်တော့မှုပဲ ငါဘာသာငါ ပြန်တွက်ချင်တယ်”

ခင်မောင်လှိုင်က ပုဇွာ၏လှည့်ကွက်ကို ဖော်ထုတ်ပြသည်။ ပုဇွာ၏မေးမြန်းချက်ကို စဉ်းစားပြသည်။ တွက်နည်းအဆင့်ဆင့်ကို ရှင်းပြသည်။ ကျော်ဦး နားလည်မှတ်မိသည်အထိ ရှင်းပြပေးနေသည်။ နားလည်မှတ်မိပြီဆုံးမှ ကျော်ဦးလည်း ပြန်လာခဲ့၏။

ကျော်ဦး အိမ်ပြန်ရောက်လာပြီ။ ဆရာပေးလိုက်သော ပုဇွာ များကို တွက်လေတော့သည်။ ပုဇွာများ၏ မေးထားသောလှည့်ကွက် ကို စဉ်းစားဖော်ထုတ်သည်။ တွက်နည်းအဆင့်ဆင့်ကို စဉ်းစားပြီး အဖြေထုတ်သည်။ ည (၁) နာရီမှ စတင်တွက်လိုက်ရသော သချို ပုဇွာငါးပုံစံသည် ည (၁၂) နာရီထိုးကာနီးမှ တွက်ပြီးသွားသည်။ နောက်နေ့၌ ကျော်ဦးတွက်လာသော ပုဇွာငါးပုံစံကို ဆရာက ယူပြီး စစ်၏။ သုံးပုံစံမှန်သည်။ ကျွန်းနှစ်ပုံစံက အဖြေထွက်ကာနီးသည် အထိ ရောက်နေပြီ။

“ကျော်ဦး မင်း တော်တော်တိုးတက်လာပြီကဲ့။ ဆက်ပြီး ကြိုးစားရင် တော်တဲ့စာရင်းထဲမှာ ပါနိုင်လာပြီ”

ကျော်ဦးကို ဆရာဦးချမ်းအေးက ချီးကျူးနေပြီ။ ကျော်ဦး ဝမ်းသာလွှန်းလှသည်။

ကျော်ဦး မျက်ရည်ကျနေပြန်ပြီ။

* * *

“မသိတာကို သိအောင်မေးရတယ်။ မသိလိုမေးတာပဲ ရှုက်စရာ မဟုတ်ပါဘူး။ ကြောက်စရာလည်း မလိုဘူး”

ယခင်အခါများက ဆရာဦးချမ်းအေးအေး ပြောထားပေမယ့် မသိတာကိုသိအောင် ကျော်ဦး မမေးရ။ မေးရမှာကို ရှုက်နေ၏။ ကြောက်နေ၏။ ယခုတော့ မသိတာကို မေးရခြင်းသည် ရှုက်စရာ၊ ကြောက်စရာမဟုတ်မှန်း ကျော်ဦး သိလာပြီ။ သချိုပုဇွာများ မတွက်တတ်သောကြောင့် ခင်မောင်လှိုင်ထံ မေးခဲ့၏။ ခင်မောင်လှိုင်ကလည်း ရှင်းပြသဖြင့် ကျော်ဦး တွက်နိုင်ခဲ့သည်။ မသိတာကို သိအောင် မေးမြန်းခြင်း၏ အကျိုးကျေးဇူးဟဲ ကျော်ဦး သိလာ၏။ ခင်မောင်လှိုင်ကိုလည်း ကျွေးဇူးတင်နေမိ၏။

ကျော်ဦး မသိသေးသမျှတို့ကို ဆရာထံမှာလည်းမေး၏။ သူငယ်ချင်းများထံမှာလည်း မေးသည်။ ကျော်ဦးမေးသမျှတို့ကို ဆရာကလည်း ရှင်းပြသည်။ သူငယ်ချင်းများကလည်း ရှင်းပြကြသည်။ ဆရာနှင့်သူငယ်ချင်းများက ရှင်းပြသည်များကို ကျော်ဦးက

၁၀၂ မောင်ရုပ်ခါးကို ချစ်ဖြေသည့်နှင့် အခြားဝတ္ထုဖျေား
ကရှုတစိုက်မှတ်ထားသည်။ ကျော်ဦး အသိတိုးလာသည်။ အသိတိုး
လာသဖြင့် ဉာဏ်ရည်မြင့်လာသည်။
ကျော်ဦးတစ်ယောက် အမေးအမြန်းထူလာသည်။

* * *

အချိန်တွေက တရွေ့ရွှေ့ပြောင်းလဲနေသည်။
ကျော်ဦး၏ဉာဏ်ရည်ကလည်း တရွေ့ရွှေ့ ပြောင်းလဲတိုးတက်
လာပြီ။ ဆရာပေးလိုက်သော ပုဂ္ဂိုလ်များကို မှန်ကန်အောင်တွက်နှိပ်၍
လက်ရေးလက်သားကလည်း သေသေသပ်သပ်ဖြစ်လာသည်။
အရစ်အဆွဲမှန်အောင် ရေးသောအကျင့်ကို ကျော်ဦး စွဲနေပြီ။
ယခင်တုန်းက စတုတွေ့တန်းတစ်တန်းလုံး၌ အညွှားဆုံး
ကျောင်းသားမှာ ကျော်ဦးဖြစ်သည်။ ကျော်ဦးက စွဲနဲ့နှုန်းတဲ့
စွဲနဲ့သည်။ မသိတာကို သိအောင်မေးခဲ့သည်။ အညွှားနေရာကို
ကျော်ဦး ကျော်ဦးခဲ့ပြီ။ ယခုအခါမှာတော့ အတော်ဆုံးကျောင်းသား
စာရင်းထဲများ ကျော်ဦး ပါနေပြီ။

“ကျောင်းတွင်း စတုတွေ့တန်းသချုပ်ရည်ချွှန်စာမေးပွဲကို
မနက်ဖြန် ကျင်းပမယ်။ သချုပ်အတော်ဆုံးသုံးယောက်ကို ရွှေ့မယ်။
မနက်ဖြန်နှေ့လယ်မှာ (၁) နာရီကနေ (၂) နာရီခဲ့အထိ ကျောင်းတွင်း
စာမေးပွဲစစ်မယ်။ အားလုံး ဝင်ပြုပ်ရမယ်”

ကျောင်းတွင်းအဆင့် စတုတွေ့တန်းသချုပ်ရည်ချွှန်အဖြစ်
ကျော်ဦး အရွှေ့ခံချင်နေသည်။ ကျော်ဦး ကြိုးစားပါသည်။ ဆရာ
သင်ပေးထားသော လေ့ကျင့်ခန်းများကို ပြန်လည်လေ့ကျင့်သည်။

နားမလည်သော မတွက်တတ်သည့်ပုံစံများကို ဆရာဆီမေးသည်။
ဆရာ ရှင်းပြသည်ကို ကရှုတိုက်မှတ်သားသည်။ လေ့ကျင့်ခန်းပါပုံစံ
များကို တစ်ပုံခုချင်း ပြန်တွက်ထားသည်။ ကျောင်းတွင်း သချုပ်
ရည်ချွှန်စာမေးပွဲကို ကျော်ဦး ကောင်းစွာဖြစ်စို့နိုင်ခဲ့ပါသည်။

နောက်တစ်နေ့၌ ကျော်ဦးတို့ စတုတွေ့တန်းသို့ ဆရာကြီး
ဝင်လာသည်။

“ကျောင်းတွင်းစတုတွေ့တန်းသချုပ်ရည်ချွှန် ရွှေ့ချယ်ခြင်းခံရတဲ့
စာရင်းကို ဆရာကြီး ကြေညာပေးမယ်”

ဆရာကြီး၏မှက်နှာက အားရကျော်ပွဲ ကြည်လင်လန်းဆန်း
နေသည်။ ဆရာကြီးက စတုတွေ့တန်းသချုပ်ရည်ချွှန်စာရင်းပါသည့်
စာရွက်ကို ဖြန်ကိုင်လိုက်သည်။

ကျော်ဦးရင်ထဲမှာ တစိတ်ဒိတ် ခုန်နေသည်။

“ကျောင်းတွင်းအဆင့် စတုတွေ့တန်းသချုပ်ရည်ချွှန်အရွှေ့ခံရတဲ့
သုံးဦးကတော့ မောင်ခင်မောင်လိုင်၊ မောင်မြှင့်စိုး၊ မောင်ကျော်ဦး
တို့ပါပဲ”

ဆရာကြီးက ကြေညာပေးလိုက်သည်။

ကျော်ဦး အလွန်ပင်ဝမ်းသာနေပြီ။

ဝမ်းသာလွန်းသော ကျော်ဦးမှာ မျက်ရည်စာမေး စီးကျေနေပြန်
ပါရောလား။

* * * * *

နိုင်္ဂီး ပြောပြီ

ဒီနဲ့ ချုန်ကန်ရွှာ အခြေခံပညာမှုလတန်းကော်ငါး ဘောလုံး အသင်းနှင့် ဝက်ခေါင်းရွှာ အခြေခံပညာမှုလတန်းကော်ငါး ဘောလုံး အသင်း တို့ ယူဉ်ပြုင်ကစားကြသည်။ ယနေ့ပွဲမှာ နိုင်သော အသင်းက အကြိုးပိုလ်လုပွဲသို့ တက်ရောက်ရမည်ဖြစ်သည်။ ထို့ကြောင့် နှစ်သင်းစလုံးက အကြိုးအနယ် ကစားနေကြသည်။

ချုန်ကန်ရွှာ ဘောလုံး အသင်းကို ခေါင်းဆောင်သူမှာ နိုင်္ဂီး ဖြစ်သည်။ နိုင်္ဂီးက ရွှေ့တန်းဘယ်အစွန်မှာ ကစားသည်။ ဘယ်အစွန်မှ နိုင်္ဂီးကန်လိုက်သော ဘောလုံးသည် ယာအစွန်မှ ထွန်းအောင် ပို့ပေးနိုင်၏။ ထွန်းအောင် ပို့ပေးနိုင်၏။ ထွန်းအောင် ထောင့်ဖြတ်ကန်တင်ပေးလိုက်တိုင်း နိုင်္ဂီးခြေထဲသို့ ဘောလုံးက ပြန်ရောက်သွား၏။ နိုင်္ဂီးနှင့် ထွန်းအောင်တို့က ရွှေ့တန်း တိုက်စစ်မှုးကောင်းများ ဖြစ်ကြ၏။ ဘောလုံးကို အချိတ်အဆက်မိမိ ကစားနိုင်ကြ၏။

တစ်ဖက် ဝက်ခေါင်းရွှာ ဘောလုံး အသင်းက လည်း အဆိုး အပိုတ်ကောင်းသည်။ အဖြတ်အတောက် လျှင်မြန်သည်။ တစ်ဖက်

အသင်းက ကန်သွင်းလာသော ဘောလုံးကို ဖြတ်တောက်ယူနိုင်သည်။ ဆိုပိတ်ကစားနိုင်သည်။ နိုင်္ဂီးနှင့် ထွန်းအောင်တို့မှာ အချိတ်အဆက်မိအောင် ကစားနိုင်ကြသောလည်း အဆိုးအပိုတ်ကောင်းလှသော ဝက်ခေါင်းရွှာအသင်းကို မထိုးဖောက်နိုင်ဘဲ ဖြစ်နေ၏။ ဘောလုံးသည် ဝက်ခေါင်းရွှာဘောလုံးအသင်းဘက်သို့ ပဲနေရာမှ ချုန်ကန်ရွှာအသင်းဘက်သို့ တဲ့လည်လည်ဖြစ်နေပြီ။

ချုန်ကန်ရွှာအသင်း နောက်တန်းမှ မြင့်လွှင်နှင့် ကျော်ဦးတို့မှာ မနားတမ်းဖျက်ထဲတ်ပေးနေရသည်။ နောက်တန်းမှ မြင့်လွှင်ကန်တင်လိုက်သော ဘောလုံးမှာ ကွင်းလယ်ကို ကျော်တက်သွား၏။ ညာအစွန် ထွန်းအောင် မြင့်လွှင် ကန်တင်လိုက်သော ဘောလုံးကို ရအောင် ထိန်းယူလိုက်၏။ ဘယ်အစွန် နိုင်္ဂီးဆီသို့ ထောင့်ဖြတ်ကန်ပစ်လိုက်၏။ နိုင်္ဂီးက သူ့ခြေထောက်ရွှေ့ရောက်လာသော ဘောလုံးကိုထိန်းပြီး ဂိုးပေါက်ဝဆီသို့ အရှိန်ပြင်းပြင်း ကန်တင်လိုက်သည်။ လျှပ်တစ်ပြက်တို့က်ကွက်ကြောင့် ဝက်ခေါင်းရွှာက နောက်တန်းမှားများ အငိုက်မိသွားသည်။ နိုင်္ဂီး၏ကန်ချက်ကို အချိန်မိ မဖျက်ဆီးနိုင်တော့ပေါ့။ နိုင်္ဂီး ကန်တင်လိုက်သော ဘောလုံးက အရှိန်ပြင်းပြင်းဖြင့် ဂိုးပေါက်ထဲသို့ တိုးဝင်သွားလေပြီ။

“ဂိုး . . . ဂိုး . . . ဂိုး . . . ”

လက်ခေါက်မှုတ်သံတွေက တရှုံး၍ လက်ခုပ်သံတွေက တဖြောင်းဖြောင်း။ တစ်ကွင်းလုံး ဆူညံသွားလေတော့၏။ ချုန်ကန်ရွှာဘောလုံးအသင်းက ဝက်ခေါင်းရွှာဘောလုံးအသင်းကို တစ်ဂိုး

၁၀၆ မောင်ရုပ်ခါးကို ချစ်ကြသည့်နှင့် အခြားဝတ္ထုတို့များ
သွင်းထား၏။ ဝက်ခေါင်းရွာဘောလုံးအသင်းက ချေပေါ်ရရှိရန်
တိုက်စစ်ဆင်လာ၏။ ချွန်ကန်ရွာအသင်းက အကြိတ်အနယ်ခုခံ
ထားသည်။ ဘောလုံးက ကွင်းလယ်သာသာမှာပဲ ရှိနေတော့၏။

“နှီး... နှီး... နှီး...”

အချိန်စွဲသွားပြီ။ ချွန်ကန်ရွာဘောလုံးအသင်းက ဝက်ခေါင်း
ရွာဘောလုံးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရပြီး ပိုလ်လူပွဲသို့
တက်သွားခဲ့လေပြီ။

* * *

“မနေ့ကဘောလုံးပွဲမှာ နှိုင်ညီးတော်လို့ နှိုင်တာကွဲ”
ကျော်နှိုင်က အောင်မင်းကို ပြောနေသည်။
“နှိုင်ညီးတော်လို့ မဟုတ်ပါဘူးကွာ။ ထွန်းအော် တော်လို့ပါ။
ထွန်းအော် ကန်တင်ပေးလိုက်လို့ နှိုင်ညီး ဂိုးသွင်းခွင့်ရသွားတာကို
မင်းတို့ မမြင်လိုက်ဘူးလား။ နှိုင်ညီးထက် ထွန်းအော်က ပိုပြီး
တော်တယ်ကွဲ”

အောင်မင်းက ကျော်နှိုင်ကို ပြန်ပြောနေသည်။
အောင်မင်းနှင့် ကျော်နှိုင်တို့ပြောနေကြသည်ကို နောက်မှ
လာသော နှိုင်ညီး ကြားနေရသည်။ ထွန်းအော်က ပိုပြီးတော်တယ်
ပြောနေသော အောင်မင်းကို နှိုင်ညီး မကျေနပ်။

“ဟေ့ကောင် အောင်မင်း၊ မင်းက ဘောလုံးကန်တတ်လို့လား။
ဘောလုံးကိုဖြင့် မကန်တတ်ဘဲနဲ့ မင်းအဖော်ထွန်းအော် တော်တယ်
ဆိုတာ ဘယ်လိုလုပ်ပြီး သိတာလဲကွဲ”

နှိုင်ညီး ပိုပြီး

၁၀၇

နှိုင်ညီးက ရင့်ရင့်သီးသီး ပြောပစ်လိုက်၏။
“ဟေ့ကောင် နှိုင်ညီး၊ မင်း အဆဲမပါနဲ့နော်။ မင်းထက်တော်လို့
တော်ကြောင်းပြောတယ်ကွဲ”

အောင်မင်းက ငှုံမခံဘဲပြန်ပြောသည်။

“အဆဲပါတော့ ဘာလုပ်ချင်လို့လဲကွဲ”

“ငါလုပ်ချင်တာက ဒါပဲကွဲ”

အောင်မင်းက နှိုင်ညီးကို လက်သီးနှင့် ဆွဲထိုးပစ်လိုက်သည်။
ရှုတ်တရက်မို့ နှိုင်ညီး ရှောင်ချိန်မရလိုက်။ နှိုင်ညီးကို ထိသွား၏။
အသားနာသွားသော နှိုင်ညီးက အောင်မင်းကို ပြန်ထိုး၏။ နှိုင်ညီးနှင့်
အောင်မင်းတို့ အပြန်အလှန် ထိုးကြိတ်နေကြသည်။ နှိုင်ညီးနှင့်
အောင်မင်းတို့ လက်သီးချင်းထိုးနေသည်ကို ထွန်းအော် မြင်သွား၏။
ထွန်းအော်က ပြေးလာပြီး လက်သီးထိုးပွဲကို ဖျှန်ဖြေပေးလိုက်၏။

“တော်ကြော်တော့ကွဲ။ မင်းတို့ရန်ဖြစ်တာကို ဆရာသိရင်
ထပ်ပြီးအရှိက်ခံနေရည်းမယ်”

“ဟေ့ကောင် ထွန်းအော်၊ ငါကို ဆွဲမထားနဲ့ကွဲ။ အောင်မင်းက
မင်းနှမယောက်ဘူးမို့လား”

နှိုင်ညီး၏စကားက ရှိုင်းစိုင်းလှ၏။ ထွန်းအော် ဒေါသထွက်လာ
သော်လည်း ထွက်လာသောဒေါသကို အချိန်မိတိန်းထားလိုက်သည်။

“မင်း ဒေါသကြီးနေတုန်းမို့ ငါ ဆက်ပြီးမပြောချင်ပါဘူး။
အောင်မင်းကလည်းကွဲ ကိုယ့်ထက် အသက်ရော အတန်းရော
ကြီးတဲ့သူကို ပြန်ပြီးမပြောရဘူး။ ရန်မလုပ်ရဘူး”

၁၀၈ မောင်ရုပ်ခါးကို ချစ်ဖြေသည့်နှင့် အခြားဝတ္ထုတိများ

ထွန်းဖော်က အောင်မင်းကို တစ်လှည့်ဖျောင်းဖျေားလိုက်
သည်။ အောင်မင်း ဤများပြီ။

“ထွဲ . . .”

နိုင်းခါးက ထွန်းဖော်နှင့် အောင်မင်းကို တံတွေးနှင့်ထွေးပစ်
ခဲ့ပြီး ထွက်သွားလေတော့၏။ နိုင်းခါးဒေါသကို မပြောသေး။

* * *

နိုင်းခါးက ထွန်းဖော်ကိုပါ အမြင်ကပ်နေ၏။ သူထက် ထွန်းဖော်
တော်သည်ဆိုသောစကားကို နိုင်းခါး မလိုလားပေး။ သူသာလျှင်
အတော်ဆုံးဖြစ်ချင်၏။

“နောက်တစ်နေ့ ပိုလ်လွှဲမှုမှာ ထွန်းဖော် နာမည်ပျောက်ပြီး
ငါနာမည်ပေါ်လွင်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ”

နိုင်းခါးစဉ်းစား၏။

“ဒီပွဲမှာ ထွန်းဖော် မကစားနိုင်ရင် ပါတစ်ယောက်တည်း
ပေါ်လွင်မှုပဲ”

ပိုလ်လွှဲမှုမှာ ထွန်းဖော်ပါပြီး မကစားနိုင်အောင် နိုင်းခါး အကြံ
ထုတ်နေသည်။

“ဒီကောင်ရဲခေါင်းကို လောက်စာလုံးစာကျွေးထားရမယ်”

နိုင်းမှာ အကြံဆုံးပေါ်လာပြီး အိမ်က လောက်လေးခွန့်
လောက်စာလုံးများကိုယူပြီး လွယ်အိတ်ထဲထည့်လာခဲ့၏။ ထွန်းဖော်
မသိအောင်ချောင်းပြီး လေးခွွှေ့ဖြင့်ပစ်ရန် ကြံစည်းနေ၏။

“မနက်ဖြန်ကန်မယ့် ဘောလုံးပဲက ပိုလ်လွှဲပဲပဲ။ ပိုလ်လွှဲမှုမှာ
အနိုင်ရအောင် ကန်ရမယ်။ ဒီပွဲမှာပိုလ်စွဲရင် မင်းတို့တစ်သင်းလုံးကို
ဆရာတိုးက သီးခြားဆုပေးဦးမယ်။ တစ်ဦးချင်း အကောင်းဆုံး
ဘောလုံးသမားဆုကိုလည်း ရွှေးပြီးဆုပေးဦးမယ်။ ပိုလ်လွှဲပဲမှုမှာ
အနိုင်ရအောင် ကြိုးစားကြပါ”

နိုင်းခါးတို့လေ့ကျင့်သည့်နေရာသို့ ဆရာတိုးချမ်းအေး ရောက်
လာသည်။ အားပေးစကား ပြောသွား၏။ နိုင်းခါးတို့ဘောလုံး
တစ်သင်းလုံး အားတက်နေကြ၏။ ဆရာတိုးပေးမည့်ဆုကိုလည်း
လိုချင်နေကြပြီ။ ပိုလ်လွှဲပဲမှု အနိုင်ရအောင် ကြိုးစားကြမည်ဟု
အမိန္ဒာန်ပြုနေကြသည်။

နိုင်းခါးက တစ်ဦးချင်း အကောင်းဆုံးဆုကိုပါ ရယူချင်သည်။
ထွန်းဖော်ရှိလျှင် သူအတွက် တစ်ဦးချင်းအကောင်းဆုံးဆုက
မသေခြား။ ဒီပွဲမှာ ထွန်းဖော်မပါနိုင်မှ သူအတွက် အခွင့်အလမ်း
ရမည်။ ကြိုတ်စိစဉ်လာသော အကြံအစည်းကို ထမြောက်အောင်
အကောင်အထည်ဖော်လေတော့၏။

ကျောင်းဆင်းပြီမှ လွယ်အိတ်ကိုယ်စိတ်လွယ်ပြီး ပြန်လာနေကြ၏။
နိုင်းခါးက လမ်းဘေးချုပ်ပုံတဲ့မှာဝင်ပြီး ပုန်းနေသည်။ ထွန်းဖော်
တစ်ယောက် နိုင်းခါးရွှေ့မှ ကျော်သွားပြီ။ နိုင်းခါးက လေးခွွှေ့
လောက်စာလုံးထည့်ပြီး ပစ်လိုက်သည်။

“အား . . .”

ထွန်းဖော်၏နောက်စွဲနားကို လောက်စာလုံး ထိမှန်သွားပြီ။
သွေးများဖြောထွက် စီးယိုနေပြီ။ ထွန်းဖော် ဂို့ပြီးအိမ်ပြန်ပြီး၏။

“ဟာ . . . နိုင်းမှုံးမင်းကွာ ထွန်းဖော်ကို ဘာဖြစ်လိုလေးခွနဲ့
ပစ်လိုက်တာလဲ”

နိုင်းနောက်နားရောက်နေသော အေးကျော်က အပြစ်တင်
စကားပြောလိုက်သည်။

“ငါ . . . ငါ . . . ငါ . . . ထွန်းဖော်ကိုပစ်တာ မဟုတ်ပါဘူး။
ငှက်ကိုလှမ်းပြီးပစ်လိုက်တာ ချော်သွားလိုပါကွာ”

နိုင်းက အကြောက်အကန်ငြင်းပြီး အိမ်သို့ပြန်ပြီးသွား
လေတော့၏။

* * *

နိုင်း၏မိဘများက ထွန်းဖော်တို့အိမ်သွားပြီး ထွန်းဖော်နှင့်
သူမိဘများကို ကျော်အောင် တောင်းပန်ကြရ၏။

“မတော်လို့ဖြစ်တာပဲလေ။ တမင်တကာပစ်တာမှ မဟုတ်ဘဲ
စိတ်မဆိုးပါဘူး”

ထွန်းဖော်၏မိဘများက စိတ်မဆိုးဘဲ ခွင့်လွှတ်ကြပါသည်။
ထွန်းဖော်၏ခေါင်းမှ တစ်စိနာကျင်ကိုက်ခဲနေပြီ။

ဗိုလ်လူပွဲမှာ ထွန်းဖော် ဝင်ပြီးမကစားနိုင်တော့ပေါ့
ဗိုလ်လူပွဲကို နိုင်းတို့အသင်းက ဗီးပင်ရှိုးရွာအခြေခံပညာ
မူလတန်းကျောင်း ဘောလုံးအသင်းနှင့် ယူဉ်ပြင်ကစားကြရသည်။
အကြိတ်အနယ် ယူဉ်ပြင်ရသည့်ပွဲဖြစ်သည်။ ယခုပွဲမှာ အနိုင်ရသည့်
အသင်းက ဗိုလ်စွဲပြီး အုပ်စိုင်းကို ရရှိမည်ဖြစ်၏။

ခြေရည်တူအသင်းနှစ်သင်း ယူဉ်ပြင်နေကြပြီ။ လျင်မြန်
သွေက်လက်ကြသည်။ ကန်ကွက်တွေက ထိမိပြင်းထန်လှသည်။
အပေးအယူ အချိတ်အဆက်မိကြသည်။ သက်လုံးကောင်းကြသည်။
အမောအပန်းခံနိုင်ကြသူများ ဖြစ်သည်။ တစ်သင်းက တစ်သင်းကို
ထိုးဖောက်နိုင်အောင် ကြိုးစားနေကြသည်။ ချိန်ကန်အသင်းက
ဆွဲယူလာသောဘောလုံးကို ဗီးပင်ရှိုးအသင်းက ကြားဖြတ်ပြီး
ဆွဲယူသည်။ ဗီးပင်ရှိုးအသင်းက လျည်ပတ်သယ်ယူလာသော
ဘောလုံးကို ချိန်ကန်အသင်းက အမိအရပြန်ယူသည်။ ဘောလုံးပွဲ
ကြည့်သူများ ဟာခနဲ့၊ ဟင်ခနဲဖြစ်နေကြရသည်။ ကြည့်လိုကောင်း
သောပွဲဖြစ်ပါသည်။

ပထမပိုင်း ဘောလုံးကန်ချိန် အချိန်ပြည့်သွားပြီ။ နှစ်သင်းစလုံး
က ဂိုးမသွေးနိုင်သေးဘဲနှင့် ပထမပိုင်း အချိန်ကုန်သွားခဲ့သည်။
ဒုတိယပိုင်းစသည်နှင့် နှစ်သင်းစလုံးက ထိုးစစ်ဆောင်ပြီး ကစားလာ
ကြသည်။ အင်တိုက်အားတိုက် ကစားနေကြသည်။ ဗီးပင်နှီးအသင်း
က ထိုးဖောက်နိုင်လာသည်။ ချိန်ကန်အသင်းတွင် ထွန်းဖော်အစား
ဝင်ကစားသူမှာ နိုင်းနှင့် အချိတ်အဆက်မမိနိုင်ဘဲ ဖြစ်လာသည်။

“အဲဒေါ်ရာမှာ ထွန်းဖော်သာဆိုရင် နိုင်းနဲ့ အချိတ်အဆက်
မိတာပေါ့ကွာ”

ချိန်ကန်အသင်းကို အားပေးနေကြသူများပင် အားမလို့
အားမရဖြစ်လာကြသည်။

ထိုဟာကွက်ကို ဗီးပင်ရှိုးအသင်းက သိနေသည်။ ဖို့ပြီး ကစား
လာသည်။ ဗီးပင်ရှိုးအသင်း၏ လျှပ်တစ်ပြက်လျည့်ကွက်များက

၁၁၂ မောင်ရုပ်ခါးကို ချစ်ကြသည်နှင့် အခြားဝတ္ထုများ

အကွက်စိပ်လာသည်။ ပိပိရိရိ ရှိသည်။ ချိန်ကန်အသင်းကို ဖို့ပြီး ကစားနိုင်နေပြီ။ ချိန်ကန်အသင်းမှာ ဗီးပင်ရှိးအသင်း၏ ကန်ချက် များကို မနားတမ်းဖျက်ထုတ်နေရသည်။

“ဖိကစားထားကွဲ . . . ဖိကစား၊ သူတို့အကွက်ပျက်နေပြီ”

ဗီးပင်ရှိးအသင်းကို အားပေးနေသူများ၏ အောင်သံ၊ ဟစ်သံ တွေက တစ်ကွင်းလုံး ဆူညံလာသည်။ အချိန်က ကုန်ကာနီးနေပြီ။ ဗီးပင်ရိုးရွာအသင်းက လျှပ်တစ်ပြက်ကန်ထည့်လိုက်သော ဘေးလုံး၏အရှိန်က ပြင်းလှ၏။ ဂိုးပေါက်ထဲသို့ တိုးဝင်သွားလေပြီ။

“ဂိုး . . . ဂိုး . . . ဂိုး . . . ”

ချိန်ကန်အသင်းမှာ ဖျက်ထုတ်ချိန်မရလိုက်တော့ဘဲ တစ်ဂိုး အသွင်းခံလိုက်ရလေပြီ။

“ရှို . . . ရှို . . . ရှို . . . ”

မရှုံးမနောင်းမှာပင် အချိန်ပြည့်သွားသည်။ ဗီးပင်ရှိးအသင်းက ချိန်ကန်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရှိသွားသည်။ အုပ်စု ဒိုင်းကြီးမှာ ဗီးပင်ရှိးအသင်း၏ လက်ထဲသို့ ပါသွားလေပြီ။

* * *

“ခြေရည်ချင်း သိပ်ပြီးကွာတာမဟုတ်ပါဘဲနဲ့ ဒိုင်းကြီး လက်လွှတ်သွားတာ နာသကွာ”

နောက်တန်းမှူးမြင့်လွင်က မကျေမချမ်း ပြောနေသည်။

နိုင်ဦး ဗိုလ်ပြီ

၁၁၃

“ထွန်းအော်ပါရင် နိုင်မှာ သေချာတယ်ကွာ။ နိုင်ဦးနဲ့ ထွန်းအော်က အတွဲညီတယ်။ တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်လုပ်ပြီး ထိုးဖောက်ကစားနိုင်တယ်။ ထွန်းအော်မပါနိုင်တာ နာတာပဲကွာ”

ကျော်ဦးကလည်း ပိုလ်လုပွဲမှာ အရှုံးပေးလိုက်ရသာဖြင့် ယူကျုံးမာဖြစ်နေ၏။

“ဒီပွဲမှာရှုံးတာ ငါ . . . ငါ . . . ငါ မကောင်းခဲ့လိုပါကွာ။ ငါ . . . ငါ . . . ငါကို ခွင့်မလွှတ်ကြပါနဲ့။ ခွင့်မလွှတ်ကြပါနဲ့ကွာ။ ဟီး . . . ဟီး . . . ဟီး . . . ”

နိုင်ဦးကပြောပြီး တဟီးဟီးချုံးပွဲချင့်နေလေတော့သည်။ ပိုလ်လုပွဲမှာ ထွန်းအော်ဝင်ပြီး မကစားနိုင်အောင် နိုင်ဦး ပြုလုပ်ခဲ့သည်။ အတ္ထကြီး တစ်ကိုယ်ကောင်းဆန်ခဲ့သော မိမိအများကို နောင်တရန်တော့သည်။ နောင်တက နောက်ကျသွားပြီ။ လက်လွှတ်ဆုံးရှုံးလိုက်ရသော အုပ်စုဒိုင်းကြီးကိုသာ မြင်နေပြီး နိုင်ဦး ဝမ်းနည်းနေသည်။ အလွန်းအမင်းလည်း ရှုက်နေသည်။ ထွန်းအော်သာ ပါခဲ့လျှင်လည်း အနိုင်ရမှာက သေချာသည်။ နိုင်ဦး တစ်ကိုယ်ကောင်းဆန်ပြီး ထွန်းအော်အပေါ် ကျူးလွန်ခဲ့သော အများ ကြောင့် ချိန်ကန်ဘေးလုံးအသင်းမှာ အရှုံးဖြင့် ပွဲသိမ်းခဲ့ရလေ တော့၏။

* * * * *

ကဏ္ဍယိဇ္ဇာ:

ကျွန်မတို့ကျောင်းကို ကျွန်းမာရေးဆရာမျိုးဆောင်သည့် ဓည်သည် သုံးသီး ရောက်လာပါသည်။ ကျွန်းမာရေးဆရာမ ရောက်လာတိုင်း ကျွန်မတို့ ကျောင်းသူ ကျောင်းသားများကို ကျွန်းမရေးစစ်ဆေးပါသည်။ ဆေးတစ်မျိုးမျိုးကိုလည်း ထိုးပေးပါသည်။

ဆေးထိုးခံရမှာကို ကျွန်မ ကြောက်ပါသည်။ ဆေးထိုးတိုင်း ကျွန်မ ငိုးခဲ့ရပါသည်။

သည်နေ့လည်း ကျမ်းမာရေးစစ်ဆေးခြင်းများ၊ ဆေးထိုးပေးခြင်းများ၊ ပြုလုပ်ဦးမည်ဖြစ်ပါသည်။ ဆရာကြီးမသိခင် လစ်နေဖို့ ကျွန်မ စိတ်ကူးထားပါသည်။ ကျွန်မ စိတ်ကူးနေတုန်းမှာပင် ကျွန်မ တို့အတန်းထဲသို့ ဆရာကြီး ရောက်လာပါသည်။

“သည်နေ့ သားတို့ သမီးတို့ကို တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ကျွန်းမာမှုကို စစ်ဆေးမယ်။ နောက်ပြီးတော့ လူတွေကို ဒုက္ခပေးနေတဲ့ မေးခိုင်ရောဂါကာကွယ်ဆေးကို ထိုးပေးမယ်”

ကျွန်မတို့အတန်းကို အသိပေးပြီး ပြန်ထွက်သွားပါသည်။ ကာကွယ်ဆေးအသံကို ကြေားလိုက်သည့်နှင့်တစ်ပြိုင်နက် ကျွန်မ တစ်ကိုယ်လုံး ကြက်သီးဖျွန်းဖျွန်း ထသွားပါသည်။

တစ်ကိုယ်ရေသန့်ရှင်းမှုစစ်ဆေးခြင်းကို ကျွန်မ မကြောက်ပါ။ ဆေးထိုးခံရမှာကိုပဲ ကျွန်မ ကြောက်ပါသည်။

ကျွန်းမာရေးဆရာမက မေးခိုင်ရောဂါကာကွယ်ဆေးများ ထိုးပေးနေပါပြီ။ တစ်ချို့ကျောင်လေးတွေ စုတ်တောင်မသတ်ကြပါဘူး။ တစ်ချို့ကျေတော့လည်း ရုံးမဲ့နေကြပါသည်။ တစ်ချို့ကတော့ ငိုးနေကြပြန်ပါသည်။ သူတို့ကိုမြှင့်နေရတဲ့ ကျွန်မမှာ ဒုးတဆတ်ဆတ် တုံ့နေပါပြီ။ အိမ်သာသွားဖို့ ဆရာမဆီခွင့်ပန်ပြီး အတန်းအပြင် ဘက်ထွက်လာခဲ့ပါသည်။

ကျောင်းအောက်ရောက်တော့ အိမ်ကို ပြန်ပြေးခဲ့ပါသည်။

* * *

ဝင်းကြည်က ကျွန်မ၏အချစ်ဆုံးသုင်ယ်ချင်း ဖြစ်ပါသည်။ ဝင်းကြည်က ကျွန်မထက် တစ်နှစ်ကြီးပါသည်။ ယခု ကျွန်မက စတုတွေတန်းရောက်နေပါပြီ။ ဝင်းကြည်က စတုတွေတန်းအောင်ပြီး သွားပါပြီ။ ယခု ကျောင်းထွက်ပြီး မိဘအလုပ်တွေကို ကူညီလုပ်ကိုင် ပေးနေပါသည်။ ယခု သူက ဆိတ်ကျောင်းနေရပါသည်။ ကျွန်မနှင့် တွေ့တိုင်း ကျောင်းမှုန်မှုန်တက်၊ စာမှုန်မှုန်ကျက်ဖို့ ခကာခကာ ပြောပါသည်။

၁၁၆ မောင်ရုပ်ခါးကို ချစ်ကြသည့်နှင့် အခြားဝတ္ထုဖော်

အားသည့်အချိန်တိုင်းမှာ သူနှင့် ကျွန်မက ကစားဖက်ဖြစ်ပါသည်။

သူကလည်း ကျွန်မကို အရမ်းခင်ပါသည်။ ကျွန်မအတွက် သူးရစ်သီး၊ သုပ္ပတ်သီး၊ ဗောက်သီးများကို တော့ထဲက ခူးလာပြီး ပေးပါသည်။ ထိုးအသီးများကို စားရတာ အရသာရှိလှပါသည်။ ဆိတ်ကျောင်းရင်းက ကျွန်မအတွက် နှယ်ခြင်းတောင်းလေးရက်ပြီး ယူလာပေးပါသည်။

“ညည်းကျောင်းတက်သွားရင် သရေစာကို သည်ခြင်းလေးနဲ့ ထည့်သွားဖို့ ပေးတာပါအေ”

ကျွန်မ ဝမ်းသာလှပါသည်။ ကျွန်မ မရက်တတ်သော နှယ်ခြင်းကို ဝင်းကြည်က ရက်တတ်ပါသည်။

ဝင်းကြည်ပေးသော ခြင်းလေးထဲ မူန့်တို့၊ သရေစာတိုကို ထည့်ပြီး ကျွန်မ ကျောင်းတက်ပါသည်။

ကျောင်းရောက်တော့ သူငယ်ချင်းများကလည်း ဝင်းကြည်၏ နှယ်ခြင်းတောင်းလေးကို သဘောကျကြပါပါသည်။ ကျွန်မထံ တောင်းပါသည်။ ကျွန်မက မပေးပါ။ ကျွန်မ၏ အချစ်ဆုံးသူငယ်ချင်း ဝင်းကြည်က အမှတ်တရပေးထားသော မြတ်နှီးစရာလက်ဆောင် ကလေး မဟုတ်ပါလား။

* * *

ကျွန်မတို့ရွှေမှာ ခုနှစ်ရက်၊ ရှုစ်ရက်ခန့် မိုးဆက်တိုက် စွေးနွေးပါသည်။ တစ်မိုးလုံး မိုင်းအုံနေပါသည်။ နေလုံးကို မမြင်ကြပါ။ မိုးစွေးရက်တွင် ဝင်းကြည်နှင့် ကျွန်မ မဆုံးဖြစ်ခဲ့ကြပါ။

ကာကွယ်ခေါ်

၁၁၇

မိုးကလည်း တဖွဲ့ဖွဲ့ ရွာနေပါသည်။

ဘုန်းတော်တိုးကျောင်းမှ ကျောင်းသားလေးများ ဆွမ်းခံလာ ကြပါပြီ။ မရှေးမနောင်းမှာပင် ဝင်းကြည်တို့အိမ်ဘက်က အော်ဟစ် ငိုသံကြားလိုက်ရပါသည်။

“ကံဆိုးလှချည့်လား ဝင်းကြည်ရဲ့။ အဖေတို့၊ အမေတို့ကို ခွဲသွားပြီလား သမီးလေးရဲ့။ ဟီး . . . ဟီး . . . ဟီး . . . ”

ငိုသံကို သဲသက္ကာက္ကဲ ကြားနေရပါသည်။

“ဝင်းကြည် ဘာဖြစ်သွားတာလဲမသိဘူး။ နေမကောင်းသံ လည်း မကြားလိုက်ပါဘူးနော်”

အဖေက အမောက် မေးပါသည်။

“ကျို်လည်း မသိပါဘူးတော်။ ဘာဖြစ်တာပါလိမ့်”

အဖေရော အမေပါ ဝင်းကြည်တို့အိမ်ဘက် ပြေးသွားကြပါ သည်။ မကြာမိမှာပဲ အမေ ပြန်ရောက်လာပါသည်။

“အဖြစ်ဆိုးတဲ့ ကလေးမှ ကံဆိုးလှချည့်လား”

ပြောပြီး အမေက ငိုနေပြန်ပါသည်။

“ဝင်းကြည် ဘာဖြစ်တာလဲအမေ။ ဝင်းကြည် ဘယ်လိုဖြစ် သွားတာလဲ”

အမောက်မေးရင်းမှာပင် ကျွန်မရင်ထဲက ဆိုတက်လာပါသည်။ မျက်ရည်များ စီးကျလာပါသည်။

“ကံဆိုးတဲ့ ကလေးမလေးပါအေ။ လွန်ခဲ့တဲ့သုံးရက်လောက်က ဆိတ်ကျောင်းကပြန်အလာမှာ ရွာထိပ်မှာ ပုလင်းကွဲစုံးသတဲ့။”

၁၁၈ မောင်ရုပ်ခိုးကို ချစ်ကြသည့်နှင့် အခြားဝတ္ထုတိများ

ပုလင်းကွဲစူးတာဆိုတော့ ဘယ်သူမှ ဂရုမစိုက်ကြဘူးပေါ့အော့
ညကျတော့ အပြင်းဖျားလာရောတဲ့။ ခုမနက်ကျတော့ မေးထူး
ခေါ်မရဖြစ်တော့တာပဲတဲ့။ ကြားဖူးနားဝရှိသူတွေပြောတာကတော့
မေးခိုင်ပိုးဝင်တာတဲ့။ ပုလင်းကွဲစူးတဲ့အနာထဲကို မေးခိုင်ပိုးဝင်
တာကြောင့် ကလေးမ သေရတာတဲ့”

အမေက ပြောရင်းငိုလိုက်ပြန်ပါသည်။

ကျွန်မလည်း ငိုမိပါသည်။

မေးခိုင်ပိုးကြောင့် ဝင်းကြည် သေဆုံးခဲ့ရပါပြီ။

လူအသက်ကို ချက်ချင်းသေစေနိုင်သော မေးခိုင်ပိုးအား
ကျွန်မ ကြောက်လန့်နေပါတော့သည်။

* * *

“ဝင်းကြည်သေတာ မေးခိုင်ပိုးကြောင့်ဆို ။ ဟုတ်လား
ဖော်”

“ဟုတ်တယ် သမီးရဲ့၊ အဲဒီပိုးက ပုလင်းကွဲစူးရှုတာတို့၊ သံတို့
သံစာ ဓားတို့နဲ့ ခိုက်မိတာတို့၊ အနာတို့ထဲမှာဝင်ပြီးတော့ လူကို
ဒုက္ခပေးတတ်တယ်။ သည်လို့ နေရောင်မရဘဲ မိုးတဖွဲ့ဖွေစွာ
ရာသီဥတုမျိုးမှာ သည်ပိုးက ပိုပြီးဒုက္ခပေးတတ်တယ်။ နွားချေး၊
ဆိတ်ချေး၊ ဝက်ချေးအိုင်တွေထဲမှာ မေးခိုင်ပိုးတွေ အနေများတယ်။
ထိခိုက်ဒဏ်ရာရသူတွေဟာ အဲဒီလို့နေရာမျိုးမှာ မဆင်မခြင်
သွားလာလှုပ်ရှားရင် ဒဏ်ရာထဲကို မေးခိုင်ပိုးဝင်တော့တာပဲ။
မေးခိုင်ပိုးဝင်ပြီးမှုဆိုရင် ဆေးကုသဖို့ ခက်ခဲတယ်။ အသက်အန္တရာယ်
နှီးလွန်းတယ်ကဲ့”

ကာကွယ်ခေါ်

၁၁၉

“အဲဒီပိုးကို ဘယ်လိုကာကွယ်ရမလဲ ဖော်”

“ဖေဖေပြောတဲ့ ဒဏ်ရာတစ်ခုခုရမယ်ဆိုရင် မေးခိုင်ရောဂါ
ကြိုတင်ကာကွယ်တားဆီးတဲ့ဆေးကို ထိုးရမယ်။ အဲဒီဆေးထိုး
ထားရင် မေးခိုင်ရောဂါပိုး မဝင်နိုင်ပါဘူး”

“ဖေဖေပြောတဲ့ မေးခိုင်ပိုးကို သမီး ကြောက်တယ်ဖော်”

“သမီး ကြောက်စရာမလိုပါဘူး။ နိုင်ငံတော်အမိုးရက မေးခိုင်
ရောဂါကာကွယ်တားဆီးဆေးတွေကို အဆင့်ဆင့် ထိုးပေးနေ
ပြီလေ။ ဟိုတစ်နှစ်ကတောင် သမီးတို့ကြောင်းမှာ မေးခိုင်ရောဂါ
ကာကွယ်တားဆီးတဲ့ဆေးကို ထိုးပေးခဲ့တယ်မဟုတ်လား”

“ကာကွယ်ဆေးကို ထိုးပေးခဲ့ပါတယ် ဖော်။ ဒါပေမယ့် . . . ”

“ဒါပေမယ့် ဘာဖြစ်လဲသမီးရဲ့။ ကာကွယ်ဆေးထိုးပေးပြီး
မှတော့ ဘာမှုစိုးရိမ်စရာ မလိုတော့ပါဘူး”

“ဆေးထိုးခံရမှာကြောက်တယ်ဆိုပြီး ဆေးမထိုးသေးခင်
အိမ်ပြန်ပြီးခဲ့တာ။ ကာကွယ်ဆေး အထိုးမခံခဲ့ဘူး ဖော်”

“မိုက်ပါဘို့တော့ သမီးရယ်။ ကာကွယ်ဆေးထိုးတာ ဘယ်လို့
ကာကွယ်ဆေးကိုပဲဖြစ်ဖြစ် ထိုးထားရတယ်ကဲ့။ ရောဂါမဖြစ်အောင်
ကြိုတင်ကာကွယ်တားဆီးပေးတာပဲ။ မေးခိုင်ရောဂါကာကွယ်
တားဆီးတဲ့ဆေးကို ထိုးထားရင် အဲဒီရောဂါမဖြစ်တော့ဘူး။ ခု
ဝင်းကြည်လေးကို အရင်တုန်းက မေးခိုင်ရောဂါကာကွယ်တားဆီး
တဲ့ ကာကွယ်ဆေးထိုးထားရင် သူ မသေနိုင်ဘူး သမီးရဲ့”

“အဲဒီကာကွယ်ဆေးကို သမီး ထိုးချင်ပါတယ် ဖော်။ အသေ
မြန်တဲ့ သည်ရောဂါပိုးကို သမီး ကြောက်လွန်းလိုပါ”

၁၂၀ မောင်ရုပ်ခိုးကို ချစ်ကြသည့်နှင့် အခြားဝတ္ထုများ

“ခုမှတော့ စိုးရိမ်ကြောက်လန်မနေပါနဲ့တော့ကွယ်။ မနက်မိုးလင်းရင် အဖေနဲ့ သမီး ကျိုးမာရေးဆေးခန်းကို သွားမယ်။ ဆရာမကို အကျိုးအကြောင်းပြောပြီး ကာကွယ်ဆေး ထိုးပေးမယ်နော်”

အဖေရှင်းပြလိုက်သောကြောင့် ရောဂါမဖြစ်အောင် ကြိုတင်တားဆီးကာကွယ်သော ကာကွယ်ဆေးအထိုးခံရမည်ကို မကြောက်တော့ပါ။

ထို့ကြောင့် အဖေနှင့်အတူ ဆေးခန်းကိုသွားပြီး ကာကွယ်ဆေးအထိုးခံရန် စိတ်စောနေပါတော့သည်။

